

ဓမ္မခန္ဓာ (၆) “ခွာကွဲ စားမြုံ့ပြန် တိရိစ္ဆာန်များ” (အန်အာမ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၅၅)၊ သုတ်ဒေသနာ (၁၆၅)ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၁၁}

၁။	<p style="text-align: center;">الْحَمْدُ لِلَّهِ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَجَعَلَ الظُّلُمَاتِ وَالنُّورَ ثُمَّ الَّذِينَ كَفَرُوا بِرَبِّهِمْ يَعْدِلُونَ ﴿</p> <p>ရည်သန်စူးစိုက်မှု အပေါင်းသည်* မိုးများနှင့် မြေအား ဖြစ်တည်စေသော၊* အမှောင်နှင့် အလင်းကို စီစဉ်ပေးသော ပရမတ်ဘုရားရှင် အဘို့သာတည်း။ တဖန်- ဖုံးကွယ်သောသူတို့သည် ကံကြမ္မာရှင်ဖြင့် တန်းတူပြုလိုကြ၏။^{၃၆၆}</p>
၂။	<p style="text-align: center;">هُوَ الَّذِي خَلَقَكُمْ مِنْ طِينٍ ثُمَّ قَضَىٰ أَجَلًا وَأَجَلٌ مُّسَمًّى عِنْدَهُ ثُمَّ أَنْتُمْ تَمْتَرُونَ ﴿</p> <p>အရှင်သည် သင်တို့အား မြေမှ ဖြစ်တည်စေ၏။* ထိုပြင် သက်တမ်းကို ဆုံးဖြတ်ထား၏။ သက်တမ်းသည် အရှင့်ထံ၌ သတ်မှတ်ချက်ရှိ၏။^{၃၆၇} တဖန်- သင်တို့သည် အချင်းများလိုကြ၏။</p>
၃။	<p style="text-align: center;">وَهُوَ اللَّهُ فِي السَّمَاوَاتِ وَفِي الْأَرْضِ يَعْلَمُ سِرَّكُمْ وَجَهْرَكُمْ وَيَعْلَمُ مَا تَكْسِبُونَ ﴿</p> <p>အရှင်သည် မိုးများအတွင်း မြေအတွင်း ရှိသမျှတို့၏ ပရမတ်ဘုရားရှင် ဖြစ်၏။ အရှင်သည် သင်တို့၏ ကြိတ်၍ဖြစ်ခြင်း၊ ကျယ်လောင်စွာဖြစ်ခြင်းများကို သိနေတော်မူ၏။ သင်တို့ ကျင့်ဆောင်ရာများကိုလည်း သိနေတော်မူ၏။</p>
၄။	<p style="text-align: center;">وَمَا تَأْتِيهِمْ مِنْ آيَةٍ مِنْ آيَاتِ رَبِّهِمْ إِلَّا كَانُوا عَنْهَا مُعْرِضِينَ ﴿</p> <p>သူတို့ကံကြမ္မာရှင်၏ သုတ်ဒေသနာများမှ သူတို့ထံ ပေးရောက်စေသော မည်သည့် သုတ်တော်ကို မဆို၊ ထို၌ သူတို့ ဘောင်ကန့်ထားသူများသာ ဖြစ်ကြ၏။</p>
၅။	<p style="text-align: center;">فَقَدْ كَذَّبُوا بِالْحَقِّ لَمَّا جَاءَهُمْ فَسَوْفَ يَا أَيُّهَا النَّبَأَ مَا كَانُوا بِهِ يُسْتَهْزِئُونَ ﴿</p>

(၃၄၆) အစ္စလာမ်သာသနာသည် ဘုရားတစ်ဆူဝါဒ၌ အသန်ရှင်းဆုံး ရပ်တည်နေသော သာသနာ ဖြစ်ပေသည်။ အစ္စလာမ်၏ အမှန်တရားကို သိ လျက်နှင့် ဖုံးကွယ်ထားသူများက ဘုရားတရား၌ ကိုးကွယ်ပါသည်ဟု ဆိုသော်လည်း အစိန္တယျ (မတူနှိုင်းအပ်သော) ဘုရားရှင်အား နည်းလမ်း မျိုးစုံ ဖြင့် တုဘက်မှု ပြုလျက် ကိုးကွယ်နေကြသည်ကို ဤသုတ်တော်က တင်ပြခြင်း ဖြစ်၍ ကိုးကွယ်မှု မှန်သည်ထက်မှန်နိုင်ရန် လမ်းပြခြင်း ဖြစ်ပေသည်။

(၃၄၇) သက်ရှိတို့သက်တမ်းကို ကာလအပိုင်းအခြား နှစ်ခုဖော်ပြခြင်းမှာ လောကီသက်တမ်းနှင့် ခန္ဓာဝန်ချပြီး ကပ်ကမ္ဘာအလုံးစုံ ချုပ်ငြိမ်းမည့်နေ့ထိ ဆိုင်းနေသော ကာလဟု ဆိုပေသည်။ ထိုသက်တမ်း နှစ်ခုပေါင်းမှ သက်ရှိတို့၏ ဘဝသက်တမ်းဟု အစ္စလာမ်က သွန်သင်ပေးသည်။ သက်ရှိ တစ်ခု ချင်း၏ အသက်သည် ဓါတ်ခဲ တစ်လုံးထဲတွင် ထည့်ထားသော ပါဝါကဲ့သို့ ဖြစ်၍၊ ထို ပါဝါအား၏ တည်တံ့မှုမှာ ဓါတ်ခဲ၏ ခံနိုင်ရည်ပေါ်၌ တည်နေ သကဲ့သို့ပင် ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဓါတ်ခဲသည် ပျက်စီးယိုယွင်းခဲ့သော် ထိုဓါတ်ခဲ၏ ယေဘုယျ သတ်မှတ်ကာလ မပြည့်မှီတွင်ပင် ဓါတ်ခဲအား ကုန်သွားနိုင် သကဲ့သို့ သတ္တဝါတို့၏ သက်တမ်းသည်လည်း အလားတူပင် ဖြစ်ပေသည်။ ထို့ကြောင့် ကျမ်းတော်၌ ဤလောကီ သက် တမ်းဟု ခေါ်သော မြင်နေရသည့် သက်တမ်းသည် မည်သို့မှ အစိုးမရကြောင်း၊ အလွယ်တကူ ပျက်စီးသွားနိုင်ကြောင်းကို မကြာခဏ သတိပေးထား ပေသည်။ လူသားသည် လောကီ အသက်ရှင်မှုကိုသာ သက်တမ်းဟု သတ်မှတ်လျက် ပရမတ်ဘုရားရှင်၏ ပြဌာန်းမှုအား ငြင်းခုံနေကြသည်မှာ မှန် ကန်သော သုံးသပ်မှု မဟုတ်သေးပေ။

	<p>သူတို့ထံသို့ သစ္စာတရား ရောက်လာစေတိုင်း မုချ ငြင်းဆန်ကြ၏။ မကြာမှီ- သူတို့ လှောင်ပြောင်လေ့ရှိရာ၏ သတင်း များအား သူတို့ထံ၌ ပေးအပ်လေတ္တံ့။</p>
<p>၆။</p>	<p>أَلَمْ يَرَوْا كَمْ أَهْلَكْنَا مِنْ قَبْلِهِمْ مِنْ قَرْنٍ مَكَّنَّاهُمْ فِي الْأَرْضِ مَا لَمْ نُمَكِّنْ لَهُمْ وَأَرْسَلْنَا السَّمَاءَ عَلَيْهِمْ مِدْرَارًا وَجَعَلْنَا الْأَنْهَارَ تَجْرِي مِنْ تَحْتِهِمْ فَأَهْلَكْنَا هُمْ بِذُنُوبِهِمْ وَأَنْشَأْنَا مِنْ بَعْدِهِمْ قَرْنًا آخَرِينَ ﴿٢٦٧﴾</p> <p>သူတို့၏ ရှေ့အလျင်- မည်မျှသော မျိုးဆက်များအား တိမ်ကောစေခဲ့သည်ကို သူတို့ မမြင်ကြသလော၊ မြေကမ္ဘာ၌ သင်တို့အား ထူထောင်ပေး သကဲ့သို့ သူတို့အား ထူထောင်ပေးခဲ့သည် မဟုတ်ချေ။ ငါအရှင်သည် သူတို့ပေါ်သို့ အကျိုးကျေးဇူး များစွာကို ကောင်းကင်မှ စေစားခဲ့၏။ သူတို့၏ အောက်မှ မြစ်ချောင်းကြီးများ စီးဆင်းရန် စီစဉ်ခဲ့၏။* သူတို့၏ အပြစ်များကြောင့် သူတို့အား တိမ်ကောစေခဲ့၏။ သူတို့နောက် အခြားသော မျိုးဆက်ကို ပေါ်ထွန်းစေခဲ့ပြီ။*၂၆၈</p>
<p>၇။</p>	<p>وَلَوْ نَزَّلْنَا عَلَيْكَ كِتَابًا فِي قِرْطَاسٍ فَلَمَسُوهُ بِأَيْدِيهِمْ لَقَالِ الَّذِينَ كَفَرُوا إِنَّ هَذَا إِلَّا سِحْرٌ مُّبِينٌ ﴿٢٦٨﴾</p> <p>သင့်ထံသို့ စာရွက်စာတမ်းဖြင့် ကျမ်းတော်ကို ချမှတ်ပေးလျက်၊ ၎င်းကို သူတို့၏ လက်များဖြင့် ထိတွေ့ရသော်လည်း ဖုံးကွယ်သောသူများက “ဤသည် ရှင်းလင်းထင်ရှားသော မှော်အတတ်သာ ဖြစ်၏” ဟု ဆိုကြလတ္တံ့။*၂၆၉</p>
<p>၈။</p>	<p>وَقَالُوا لَوْلَا أُنزِلَ عَلَيْهِ مَلَكٌ وَوَلَوْ أَنْزَلْنَا مَلَكَ لَلْقَضِيِّ الْأَمْرِ ثُمَّ لَا يُنظَرُونَ ﴿٢٦٩﴾</p> <p>“သူ့အား အဘယ်ကြောင့် နတ်တစ်ပါး* ဝန်တာ မချမှတ်သနည်း” ဟု ပြောကြ၏။ အကယ်၍ နတ်တစ်ပါး အဖြစ် တာဝန်ချခဲ့သော် ညွှန်ကြားချက်သည် အပြီးသတ်ပြီးလေပြီ၊ စောင့်ကြည့်ခွင့်ပေးမည်လည်း မဟုတ်ပေ။</p>
<p>၉။</p>	<p>وَلَوْ جَعَلْنَاهُ مَلَكَ لَجَعَلْنَاهُ رَجُلًا وَلَلَبَسْنَا عَلَيْهِمْ مَا يَلْبَسُونَ ﴿٢٧٠﴾</p> <p>ငါသည် သူ့အား နတ်တစ်ပါးအဖြစ် စီစဉ်ခဲ့သော် ၎င်းကို လူသားအဖြစ်သာ စီစဉ်တော်မူ၍။ သူတို့အား အဆင်အယင် များဖြင့် ဆင်ယင်စေလတ္တံ့။*၂၇၀</p>
<p>၁၀။</p>	<p>وَلَقَدْ اسْتَهْزَيْءَ بِرُسُلٍ مِّن قَبْلِكَ فَحَاقَ بِالَّذِينَ سَخِرُوا مِنْهُمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ ﴿٢٧١﴾</p> <p>သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်း မုချပင် လှောင်ပြောင်ခံခဲ့ရ၏။ ထိုပျက်ရယ်ပြုသောသူတို့အား သူတို့၏ လှောင်ပြောင်လေ့ရှိသည်များက ပိတ်ဖုံးလိုက်လေပြီ။</p>
<p>၁၁။</p>	<p>قُلْ سِيرُوا فِي الْأَرْضِ ثُمَّ انظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكْذِبِينَ ﴿٢٧٢﴾</p> <p>ငြင်းဆန်သူတို့၏ နိဂုံးချုပ် မည်သို့ ဖြစ်သည်ကို ကမ္ဘာအနှံ့သွားလာ၍ ကြည့်ကြကုန် ဟု ဟောပြောလော့။</p>
<p>၁၂။</p>	<p>قُلْ لَمَن مَّا فِي السَّمَاوَاتِ وَالْأَرْضِ قُلْ لِلَّهِ كَتَبَ عَلَى نَفْسِهِ الرَّحْمَةَ لِيَجْزِيَكُمْ إِلَى يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ الَّذِينَ خَسِرُوا أَنْفُسَهُمْ فَهُمْ لَا يُؤْمِنُونَ ﴿٢٧٣﴾</p> <p>မိုးများနှင့် မြေအတွင်း ရှိသမျှသည် မည်သူ၏ အချုပ်အခြာ၌ ရှိသနည်း ဟု မေးမြန်းလော့၊ ဟောကြားလော့ ပရမတ်</p>

(၃၄၈) ဤသုတ်တော်ပါ “မျိုးဆက်များအား တိမ်ကောစေခဲ့သည်”ကို လူမျိုးစုများ အစုလိုက်အပြုံလိုက် မျိုးပြုတ်သွားသည်ဟု မယူဆသင့်ပေ။ သူတို့အား တရားရေးအေး မည်မျှပင် ချီးမြှင့်သော်လည်း ထိုတရားဒေသနာများကို မလိုက်နာဘဲလျက် အကုသိုလ်မှု၌ နစ်နွမ်းကြသောကြောင့် မျိုးရိုးဂုဏ် သိက္ခာ တိမ်ကော ပပျောက်ရပြီး၊ နောက်ထပ် တရားစောင့်သိသော မျိုးဆက်သစ်များ ပေါ်ပေါက်လာခြင်းကို ဖော်ပြခြင်းသာ ဖြစ်ပေသည်။

(၃၄၉) သုတ်ဒေသနာ အမှတ်စဉ် ၆၈-၉ တွင် ကိုယ်တော် မုဟမ္မဒ်အား အဘယ့်ကြောင့် “နတ်တစ်ပါး” အဖြစ် လောကသို့ မစေလွှတ်သနည်း ဟု ပြောခြင်းမှာ အစွလာမိသာသနာ မတိုင်မှီမှ လူသားများ၏ ရိုးရာ ယုံကြည်မှုအတိုင်း “မလ္လာက်” ကို ခံစား ပြောဆိုခြင်း ဖြစ်သည်။ အစွလာမိ သာ သနာကမူ “မလ္လာက်” ဆိုသည်မှာ ပကတိလူသားပင် ဖြစ်သည်ဟု ၆၉ တွင် အတိအကျ ဖော်ပြပေသည်။ ထိုသို့ ရှင်းလင်းစွာ သွန်သင်သည်ကိုပင် နားလည်မှု ရှုပ်ထွေးနေသူများမှာ ရိုးသားဖြူစင်စွာ နားလည်လိုမှု မရှိဘဲ မိရိုးဖလား ဦးဇောက်ဖြင့် ဆက်လက် သုံးသပ် အဖြေ ထုတ်နေပါက နား လည်မှု ရှုပ်ထွေးမှုနေမှုမှ ကျွတ်လွတ်နိုင်မည် မဟုတ်ပေ။ မြန်မာဘာသာရေး ဝေါဟာရတွင်လည်း အရှင်ဂေါတမကို “ဝိသုဒ္ဓိနတ်”ဟုပင် သုံးနှုံး ထား သည်ကို တွေ့ရပေသည်။ (၁၉၉၁-မြန်မာ၊ မြန်မာ အဘိဓာန်) အရှင်ဂေါတမသည် လူသားစင်စစ်ပင် ဖြစ်ကြောင်း မြန်မာ ဗုဒ္ဓဘာသာတိုင်း လက်ခံပြီး သားပင်။

	ဘုရားရှင်၏ အချုပ်အခြာ၌သာ ရှိ၏။ အရှင်သည် မိမိ၏ စရိုက်တော်အား ကရုဏာအဖြစ် ပြဋ္ဌာန်းထားတော်မူ၏။ သံသယဖြစ်ဘွယ် အလျဉ်းမရှိသော ရပ်တည်ရသော နေ့၌ သင်တို့အားလုံးကို စုပေါင်းစေတော်မူမည်။ မိမိ၏ စရိုက်အား ပျက်စီးစေသောသူတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။
၁၃။	<p style="text-align: center;">وَلَهُ مَا سَكَنَ فِي اللَّيْلِ وَالنَّهَارِ وَهُوَ السَّمِيعُ الْعَلِيمُ ❊</p> <p>ည၌ နေ့၌ ကျက်စားသော အရာအားလုံးသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် ကြားနေသောအရှင် သိနေသောအရှင် ဖြစ်၏။</p>
၁၄။	<p style="text-align: center;">قُلْ أَعْيَرَ اللَّهُ اتَّخَذُ وَلِيًّا فَاطِرِ السَّمَاوَاتِ وَالْأَرْضِ وَهُوَ يُطْعَمُ وَلَا يُطْعَمُ قُلْ إِنِّي أُمِرْتُ أَنْ أَكُونَ أَوَّلَ مَنْ أَسْلَمَ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ ❊</p> <p>☆ မူတ် ဆလင် ★ ၂၉၆</p> <p>ဟောပြောလော့၊ မိုးများနှင့် မြေကမ္ဘာ၏ မူလလက်သည် ဖြစ်သော ပရမတ်ဘုရားရှင်မှအပ အခြားကို မဟာမိတ် အဖြစ် အယူထားမည်လော၊ အရှင်သည် ကျွေးမွေးသူ ဖြစ်၏။ ဆွမ်းကပ်ခံ မဟုတ်ချေ။ ဟောပြောလော့ ကျွန်ုပ်သည် သွန္နိသုခဝါဒ* ဦးသျှောင် ဖြစ်ရန် ရောပြုန်းကိုးကွယ်သူတို့မှ* မဖြစ်ရန် ညွှန်ကြားခံရ၏။</p>
၁၅။	<p style="text-align: center;">قُلْ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ ❊</p> <p>ကျွန်ုပ်၏ ကံကြမ္မာရှင်အား အာခံမိလျှင် ဝင့်ကြွေးသင့် နေ့ကြီးကို ကျွန်ုပ် ကြောက်ရွံ့ပါ၏။ ဟု ဟောပြောလော့။</p>
၁၆။	<p style="text-align: center;">مَنْ يُصِرْفَ عَنْهُ يَوْمَئِذٍ فَقَدْ رَحِمَهُ وَذَلِكَ الْفَوْزُ الْمُبِينُ ❊</p> <p>☆ ဝင့်မှ</p> <p>ထိုနေ့၌ ၎င်းမှ* ပြန်လှည့်ခံရသူသည် မုချကေန် အရှင်၏ ကရုဏာသက်ခံရသူ ဖြစ်၏။ ဤသည်ပင် ရှင်းလင်းထင်ရှားသော အောင်ပွဲ ဖြစ်၏။</p>
၁၇။	<p style="text-align: center;">وَإِنْ يَمَسُّنِكَ اللَّهُ بَصُيْرًا فَلَا كَاشِفَ لَهُ إِلَّا هُوَ وَإِنْ يَمَسُّنِكَ بِخَيْرٍ فَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ❊</p> <p>အသင့်အား ပရမတ်ဘုရားရှင်က ဆိုးကျိုးသက်စေသည် ဖြစ်စေ၊ ကောင်းခြင်း သက်စေသည် ဖြစ်စေ အရှင်မှအပ ဖယ်ရှားနိုင်သူ ဟူ၍ မရှိချေ။ အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။</p>
၁၈။	<p style="text-align: center;">وَهُوَ الْغَايُ الْقَوِيُّ وَهُوَ الْحَكِيمُ الْخَبِيرُ ❊</p> <p>အရှင်၏ အမှုတော်ဆောင်များ အပေါ်မှ အရှင်သည် ဖူးခြာ ဖြစ်၏။ အရှင်သည် ဓမ္မသတ်ရှင်၊ သတင်းရနေသော အရှင် ဖြစ်တော်မူ၏။</p>
၁၉။	<p style="text-align: center;">قُلْ أَيُّ شَيْءٍ أَكْبَرُ شَهَادَةً قُلِ اللَّهُ شَهِيدٌ بَيْنِي وَبَيْنَكُمْ وَأُوحِيَ إِلَيَّ هَذَا الْقُرْآنُ لِأُنذِرَكُمْ بِهِ وَمَنْ بَلَغَ أَتَيْنَاكُمْ لَتَشْهَدُونَ أَنَّ مَعَ اللَّهِ آلِهَةً أُخْرَىٰ قُلْ لَا أَشْهَدُ قُلْ إِنَّمَا هُوَ إِلَهٌ وَاحِدٌ وَإِنِّي بَرِيءٌ مِمَّا تُشْرِكُونَ ❊</p> <p>သက်သေတော်အတွက် မည်သည့်အရာသည် အကြီးမြတ်ဆုံး ဖြစ်သနည်း ဟု မေးမြန်းလော့။ ဟောလော့၊ ပရမတ်ဘုရားရှင်ပင်တည်း။ အရှင်သည် ကျွန်ုပ်၏ကြား သင်တို့ကြား၌ သက်သေ ဖြစ်၏။ သင်တို့နှင့် သာသနာပြုခံ သူတို့အား ၃၀ သတိပေးရန် ဤကုရ်အာန်ကျမ်းတော်ကို ကျွန်ုပ်ထံသို့ အာရုံစူးစိုက်ပေး၏။ သင်တို့သည် ပရမတ် ဘုရားရှင်နှင့် တွဲဘက်လျက် အခြားသော ဘုရားများရှိသည်ဟု သက်သေခံကြသလော။ “ကျွန်ုပ်သော်ကား သက်သေ မဟုတ်</p>

(၃၅၀) ဤသုတ်တော်က ကမ္ဘာတွင် ရှိသမျှ လူသားအားလုံး ထံသို့ ကျမ်းတော်၊ သာသနာတော်ကို သူကိုယ်တိုင် အရောက်ပို့ ဖြန့်ချိခဲ့သည်ဟု ကိုယ်တော် မဟုတ်မည် သူ့ကိုယ်သူ မည်သည့် အခါမှ မပြောဆိုခဲ့ကြောင်း ရိုးသားစွာ ဝန်ခံချက် ဖြစ်သည်။ ကိုယ်တော်သည် နောက်ဆုံးပွင့် ကျမ်းရ ဉာဏ်စဉ်တော်ဆောင် တစ်ပါးမျှသာ ဖြစ်သည်။ ကိုယ်တော်ပွင့်ပေါ်ရာ အရပ်နှင့် လက်လှမ်း မမှီသော ဒေသများသို့ ကျမ်းတော်အား နားလည်သော ဘာသာစကားဖြင့် အရောက်ပို့ သာသနာ ဖြန့်ချိရမည်မှာ သစ္စာရှိသော တပည့် နောက်လိုက်တိုင်းအတွက် တာဝန်ရှိပေသည်။ ကျမ်းမြတ်ကုရ်အာန်ကို ဘာသာစကားတိုင်းနှင့် နားလည်စေရန် ဘာသာပြန်မည့်အစား အခြားသော ဂိုဏ်းအယူအဆများကိုသာ သာသနာပြုရန် ပြိုင်ဆိုင် ထုတ်ဝေနေကြသည်လျှင် မသင့်လျော်လှပေ။

	<p>ချေ”ဟု ပြောလော့။ ဟောလော့ အရှင်သည်သာ တစ်ဆူတည်းသော ဘုရားရှင် ဖြစ်၏။ ကျွန်ုပ်သည်ကား ရောပြုန်း ကိုးကွယ်မှုမှ ကင်းသန့်၏။^{၃၅}</p>
<p>၂၀။ ကိုယ် တော် မဟုတ်</p>	<p>الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ آبَاءَهُمْ الَّذِينَ خَسِرُوا أَنْفُسَهُمْ فَهُمْ لَا يُؤْمِنُونَ ﴿٢٠﴾</p> <p>ကျမ်းတော်အား ပေးအပ်ခံရသောသူများက သူ့အား သူတို့၏ သားမြေးများကို သိမှတ် သကဲ့သို့ သိမှတ်ကြ၏။ သူတို့၏ ဉာဉ်စရိုက်အား ဆုံးရှုံးစေသောသူများသည် ယုံကြည်ကြမည် မဟုတ်ချေ။</p>
<p>၂၁။</p>	<p>وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ ﴿٢١﴾</p> <p>ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီး ငြင်းဆန်ကြ၏။ အရှင်၏ သုတ်ဒေသနာတော်အား ငြင်းဆန်နေသူများ ထက် မည်သူက ပို၍ အမိုက်စီးတိသနည်း။ ဧကန်ပင် အမိုက်ကောင်များသည် အောင်မြင်ပေါက်မြောက်မည် မဟုတ်ချေ။</p>
<p>၂၂။</p>	<p>وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا أَيْنَ شُرَكَائُكُمْ الَّذِينَ كُنْتُمْ تَزْعُمُونَ ﴿٢٢﴾</p> <p>သူတို့ အားလုံးကို စုစည်းစေသောနေ့၌ ရောပြုန်းကိုးကွယ်သောသူများအား “သင်တို့ ရပ်တည်ပြောဆိုလေ့ရှိသော ရောပြုန်းကိုးကွယ်ခံများသည် အဘယ်မှာနည်း”ဟု မေးလတ္တံ့။</p>
<p>၂၃။</p>	<p>ثُمَّ لَمْ تَكُنْ فِتْنَتُهُمْ إِلَّا أَنْ قَالُوا وَاللَّهِ رَبَّنَا مَا كُنَّا مُشْرِكِينَ ﴿٢٣﴾</p> <p>ကျွန်ုပ်တို့၏ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင် အားဖြင့်၊ “ကျွန်ုပ်တို့သည် ရောပြုန်းကိုးကွယ်သူများမှ မဟုတ်ခဲ့ပါ”ဟု ပြောနိုင်ခြင်းမှအပ သူတို့ သွေးတိုးမစမ်းနိုင်တော့ပေ။^{၃၅}</p>
<p>၂၄။</p>	<p>انظُرْ كَيْفَ كَذَبُوا عَلَىٰ أَنْفُسِهِمْ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ ﴿٢٤﴾</p> <p>သူတို့၏ စရိုက်အား သူတို့ လိမ်ခဲ့ကြသည်။ ထို လုပ်ကြံဖန်တီးလေ့ရှိရာများက^{၃၅} သူတို့ထံမှ မည်သို့ သွေဖယ်သွားသည်ကို သင် ကြည့်လော့။</p>
<p>၂၅။</p>	<p>وَمِنْهُمْ مَن يَسْتَمِعُ إِلَيْكَ وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا وَإِنْ يَرَوْا كَلِمًا آيَةً لَا يُؤْمِنُوا بِهَا حَتَّىٰ إِذَا جَاءُوكَ يُجَادِلُونَكَ يَقُولُ الَّذِينَ كَفَرُوا إِنْ هَذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ ﴿٢٥﴾</p> <p>သူတို့အနက် သင့်အား နားစွင့်သူတို့ ရှိ၏။ ငါသည် သူတို့၏ နားလည်မှု ချိန့်စေရန် နှလုံးသား၌ ကွယ်ကာမှုနှင့် သူတို့၏ နားများ လေးနေခြင်းကို စီစဉ်ထား၏။ သူတို့သည် သုတ်ဒေသနာ အလုံးစုံကို မြင်တွေ့ငြားသော်လည်း ထို၌ ယုံကြည်ကြမည် မဟုတ်ချေ။ ဤသို့ သင့်ထံသို့ ရောက်လာကြသည့်တိုင် သင့်အား စောဒကတက်ကြလျက်၊ ဖုံးကွယ်သော သူများက “ဤသည် ရှေးသရောအခါက ဒဏ္ဍာရီများသာ ဖြစ်၏။”ဟု ဆိုကြ၏။</p>
<p>၂၆။ နားစွင့် ခြင်းမှ</p>	<p>وَهُمْ يَنْهَوْنَ عَنْهُ وَيَنْأَوْنَ عَنْهُ وَإِنْ يُهْلِكُونَ إِلَّا أَنْفُسَهُمْ وَمَا يَشْعُرُونَ ﴿٢٦﴾</p> <p>သူတို့သည် ၎င်းမှ ဟန့်တားကြ၏။ ၎င်းမှ ကင်းကင်းနေကြ၏။ သူတို့သည် မိမိ၏စရိုက်ကိုသာ တိမ်ကောစေ၏။ သူတို့ သတိမမူနိုင်ကြချေ။</p>
<p>၂၇။</p>	<p>وَلَوْ تَرَىٰ إِذْ وَقَفُوا عَلَى النَّارِ فَقَالُوا يَا لَيْتَنَا نُرَدُّ وَلَا نُكَذِّبُ بِآيَاتِ رَبَّنَا وَنَكُونَ مِنَ الْمُؤْمِنِينَ ﴿٢٧﴾</p> <p>အပူမီးပေါ်၌ ရပ်စေသောအခါ “ကျွန်ုပ်တို့မှာ ပြန်ပို့ခံရလျှင် ကံကြမ္မာရှင်၏ သုတ်ဒေသနာများကို မငြင်းဆန်တော့ပါ။</p>

(၃၅၁) ကုရ်အာန်သည် အစ္စလာမ် သာသနာဝင်များ အတွက် အဓိကပင်မ လိုက်နာရမည့် ကျမ်းတော် ဖြစ်ကြောင်း ဤသုတ်တော်က ယထာဓိက ဆိုပေသည်။ အခြားသော ကျမ်းများကြောင့် အငြင်းပွားနေခြင်းမှာ ဂိုဏ်းအစွဲများကြောင့်သာ ဖြစ်၍ သာသနာတော်အား အကျိုးမပေးပေ။

(၃၅၂) ဝီတိတနာဟ် ၏ အနက်မှာ အဖြေဟုလည်း ဖြစ်၍ အဖြေမပေးနိုင်တော့ပေ ဟုလည်း နားလည်နိုင်ပေသည်။ (အိဗနီ ဂျဘားကျမ်း)

(၃၅၃) မအပ်မရာသော အရာများကို ကိုးကွယ်ရာများ ဖြစ်သည်ဟု မိမိကိုယ် မိမိ မုသားပြုလျက် ကိုးကွယ်ခဲ့သော အရာများက သူတို့အား ဖယ်ခွာလေသော အခါ- ဟု ဆိုလိုသည်။

	ကေနပင် ယုံကြည်သူများအနက်၌ ပါဝင်ပေတော့မည်” ဟု ညီးညါကြသည်ကို သင်မြင်ရလတ္တံ့။
၂၈။	<p>بَلْ بَدَا لَهُمْ مَا كَانُوا يُخْفُونَ مِنْ قَبْلُ وَلَوْ رُدُّوا لَعَادُوا لِمَا نُهُوا عَنْهُ وَإِنَّهُمْ لَكَاذِبُونَ ﴿٢٨﴾</p> <p>အမှန်မှာ ရှေ့အလျင်က သူတို့ ထိန်ဝှက်လေ့ရှိရာများသည် သူတို့အဘို့ ပေါ်ပြခြင်း ဖြစ်၏။ သူတို့အား ပြန်ပို့ခဲ့လျှင်လည်း ဟန့်တားသည်ကို ဆက်လုပ်အံ့။ သူတို့မှာ လိမ်ညာသူများသာ ဖြစ်ချေ၏။</p>
၂၉။	<p>وَقَالُوا إِنْ هِيَ إِلَّا حَيَاتُنَا الدُّنْيَا وَمَا نَحْنُ بِمَبْعُوثِينَ ﴿٢٩﴾</p> <p>သူတို့က “လောကီသက်တမ်းသည်သာ ရှိ၏။ ကျွန်ုပ်တို့သည် နိုးထရမည် မဟုတ်ချေ။” ဟု ပြောဆိုကြ၏။</p>
၃၀။	<p>وَلَوْ تَرَى إِذْ وَقِفُوا عَلَى رَبِّهِمْ قَالَ أَلَيْسَ هَذَا بِالْحَقِّ قَالُوا بَلَىٰ وَرَبِّنَا قَالَ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْفُرُونَ ﴿٣٠﴾</p> <p>သူတို့အား ကံကြမ္မာရှင်၏ ရှေ့မှောက်၌ ရပ်စေသောအခါ “ဤသည် အမှန်တရားပင် မဟုတ်လော၊” ဟု မေးမြန်းခံရလတ္တံ့။ သူတို့က “မှန်လှပါ ကံကြမ္မာရှင်၊” ဟု ဖြေကြားလိမ့်မည်။ ထိုအခါ “အသင်တို့ ဖုံးကွယ်လေ့ရှိသည့် ဝင့်ကြွေးအား မြည်းစမ်းကြလော့” ဟု မိန့်တော်မူသည်ကို သင်မြင်ရလတ္တံ့။</p>
၃၁။	<p>فَدَخَسِرَ الَّذِينَ كَذَّبُوا بِلِقَاءِ اللَّهِ حَتَّىٰ إِذَا جَاءَتْهُمْ السَّاعَةُ بَغْتَةً قَالُوا يَا حَسْرَتَنَا عَلَىٰ مَا فَرَطْنَا فِيهَا وَهُمْ يَحْمِلُونَ أُولَٰئِكَ عَلَىٰ ظُهُورِهِمْ أَلَا سَاءَ مَا يَزُرُونَ ﴿٣١﴾</p> <p>ပရမတ်ဘုရားရှင်အား ဖူးတွေ့ရမည်ကို ငြင်းဆန်သောသူတို့သည် ဆုံးရှုံးရသူများ ဖြစ်၏။ ရုတ်တရက် အချိန်နာရီဆိုက်ရောက်လာသည့်တိုင် သူတို့က “ကျွန်ုပ်တို့၏ လက်လွတ်စပယ်မှုများ* အတွက် ကြေကွဲရလေခြင်း၊” ဟု ညီးညါကြလတ္တံ့။ သူတို့သည် အကုသိုလ် ဝန်ထုတ်ဝန်ပိုးများကို ကျောကုန်းထက်၌ ထမ်းလျက် သယ်ပိုးရလတ္တံ့။</p>
၃၂။	<p>وَمَا الْحَيَاةُ الدُّنْيَا إِلَّا لَعِبٌ وَلَهُوَ وِلْدَارُ الْآخِرَةِ خَيْرٌ لِلَّذِينَ يَتَّقُونَ أَفَلَا تَعْقِلُونَ ﴿٣٢﴾</p> <p>လောကီဘဝသည် မြူးထူးပျော်ပါးစရာ ဟာသမျှ ဖြစ်၏။ စည်းစောင့်သောသူများအတွက် နောင်ဘဝ ဘုံစိမာန်သည် အကောင်းဆုံးဖြစ်၏။ အတွေးအခေါ် မရှိကြသလော။</p>
၃၃။	<p>قَدْ نَعْلَمُ إِنَّهُ لِيَحِزُّكَ الَّذِي يَقُولُونَ فَإِنَّهُمْ لَا يُكَذِّبُونَكَ وَلَكِنَّ الظَّالِمِينَ بِآيَاتِ اللَّهِ يَجْحَدُونَ ﴿٣٣﴾</p> <p>အမှန်မှာ သင် လိမ်နေသည် မဟုတ်လောဟု ပြောဆိုသောသူများကြောင့် သင့်အား သောကဖြစ်စေသည်ကို ဝါအရှင်မုချ သိနေတော်မူ၏။ သို့ရာတွင် အမိုက်ကောင်များသည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ပယ်ပစ်နေခြင်းပင် ဖြစ်၏။^{၃၃၄}</p>
၃၄။	<p>وَلَقَدْ كَذَّبْتَ رَسُولًا مِّن قَبْلِكَ فَصَبْرُوا عَلَىٰ مَا كُذِّبُوا وَأَوَدُّوا حَتَّىٰ آتَاهُمْ نَصْرُنَا وَلَا مُبَدِّلَ لِكَلِمَاتِ اللَّهِ وَلَقَدْ جَاءَكَ مِن نَّبِإِ الْمُرْسَلِينَ ﴿٣٤﴾</p> <p>သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်း မုချ ငြင်းဆန်ခြင်း ခံခဲ့ရပြီ။ သို့သော် ဝါ၏ ကူညီမှုများ ပေးအပ်သည်အထိ ငြင်းဆန်မှုများ၊ ထိခိုက်နစ်နာများကို ကြုံကြုံခံခဲ့ရပြီ။ ပရမတ်ဘုရားရှင်၏ ဓမ္မတော်အား လွှဲပြောင်းနိုင်သူ မရှိချေ။^{၃၃၅} မုချပင် ဉာဏ်စဉ်ဆောင်၏ သတင်းများ သင့်ထံသို့ ရောက်လာစေပြီ။</p>

(၃၅၄) ကိုယ်တော်မဟုမ္မဒ်၏ ဘဝတာတွင် လိမ်လည်သည်ဟူ၍ မရှိခဲ့သောကြောင့် ကိုယ်တော့အား လက်ခံသူရော၊ လက်မခံသူရောများက ကိုယ်တော့အား သစ္စာရှင် “အာလ်အမီးန်” ဟု ခေါ်ကြပေသည်။ သို့သော် ကိုယ်တော်ရရှိသော ဉာဏ်စဉ်ကိုသာ လိမ်လည်ခြင်း ဖြစ်သည်ဟု စွပ်စွဲခြင်း ဖြစ်ပေသည်။ (၆:၅၇)

(၃၅၅) ပရမတ်ဘုရားရှင်၏ ဓမ္မတော်ကို ပြောင်းလဲနိုင်သူ မရှိ ဆိုသည်မှာ ပရမတ်ဘုရားရှင်က နောက်ဆုံးတစ်ပါး ပွင့်ပေါ် ဦးမည်ဟု ကြိုတင်ပေးထားသော ဗျာဒိတ်တော်ကို ဆိုလိုခြင်း ဖြစ်ပေသည်။

၃၅။	<p>وَإِنْ كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ فَإِنِ اسْتَطَعْتَ فَإِنَّ اسْتَطَعْتَ أَنْ تَبْتَغِيَ نَفَقًا فِي الْأَرْضِ أَوْ سُلْمًا فِي السَّمَاءِ فَتَأْتِيَهُمْ بِآيَةٍ وَلَوْ شَاءَ اللَّهُ لَجَمَعَهُمْ عَلَى الْهُدَى فَلَا تَكُونَنَّ مِنَ الْجَاهِلِينَ ﴿٣٥﴾</p> <p>သင်သည် တတ်နိုင်၍ မြေသျှိုးနိုင်ရန် လည်းကောင်း မိုးပျံနိုင်ရန်^{၃၅}လည်းကောင်း နိမိတ်လက္ခဏာကို ရှာဖွေ ယူလာခဲ့သော်လည်း သူတို့၏ တောင်ကန်ခြင်းသည် သင့်အတွက် ဝန်ကြီးလှလျှင်၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှီလျှင် သူတို့အား လမ်းညွှန်မှန်ပေါ် အတူပေးပေးပြီ။ သင်သည် ပညာမဲ့တို့၏ အနက်မှ မဖြစ်စေနှင့်။</p>
၃၆။	<p>إِنَّمَا يَسْتَجِيبُ الَّذِينَ يَسْمَعُونَ وَالْمَوْتَى يَبْعَثُهُمُ اللَّهُ ثُمَّ إِلَيْهِ يُرْجَعُونَ ﴿٣٦﴾</p> <p>နာယူသောသူများသည်သာ ဖြေကြားခံရသူများ ဖြစ်ကြ၏။ ပရမတ်ဘုရားရှင်သည် ဘဝသေနေသူများကို နိုးကြွစေတော်မူ၏။ ထို့နောက် အရှင်ထံသို့သာ ဦးလှည့်ရမည်သာတည်း။</p>
၃၇။	<p>وَقَالُوا لَوْلَا نُزِّلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ قُلْ إِنَّ اللَّهَ قَادِرٌ عَلَى أَنْ يُنْزِلَ آيَةً وَلَكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿٣٧﴾</p> <p>ကံကြမ္မာရှင်၏ထံမှ နိမိတ်လက္ခဏာ တစ်ပါးပါး သူထံသို့ အဘယ်ကြောင့် မချမှတ်သနည်းဟု ပြောဆိုကြကုန်၏။ ဟောလော့၊ ပရမတ်ဘုရားရှင်သည် ချမှတ်ပေးသည့် သုတ်ဒေသနာ၌ စည်းကြပ်မတ်ထား၏။ သို့ရာတွင် သူတို့အနက် များစွာတို့မှာ မသိကြချေ။</p>
၃၈။	<p>وَمَا مِنْ دَابَّةٍ فِي الْأَرْضِ وَلَا طَائِرٍ يَطِيرُ بِجَنَاحَيْهِ إِلَّا أُمَمٌ أَمْثَلُكُمْ مَا فَرَّطْنَا فِي الْكِتَابِ مِنْ شَيْءٍ نَمَّ إِلَى رَبِّهِمْ يُحْشَرُونَ ﴿٣٨﴾</p> <p>မြေ၌ တွားသွား သတ္တဝါနှင့် အတောင်နှစ်ဘက်ဖြင့် ပျံသော ငှက်တို့သည် သင်တို့ကဲ့သို့ အသိုင်းအဝိုင်းများဖြင့် ဖြစ်ကြ၏။ ငါ၏ ကျမ်းတော်၌ လက်လွတ်စပယ်* တစ်စုံတစ်ရာမျှ မရှိချေ။ ထို့နောက် သူတို့၏ ကံကြမ္မာရှင်ထံသို့သာ စုစည်းခံရစေမည်ပင်။^{၃၈}</p>
၃၉။	<p>وَالَّذِينَ كَذَّبُوا بِآيَاتِنَا صُمٌّ وَبُكْمٌ فِي الظُّلُمَاتِ مَنْ يَشَأِ اللَّهُ يُضِلَّهُ وَمَنْ يَشَأِ يُجْعَلْهُ عَلَى صِرَاطٍ مُسْتَقِيمٍ ﴿٣٩﴾</p> <p>ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သော သူတို့သည် အမှောင်၌ ရှိသော ပင်းသူ၊ အသူများ ဖြစ်ကြ၏။ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မှီသူအား* အပါယ်သို့ရောက်စေ၍ စံချိန်ပြည့်မှီသူအား* ဖြောင့်မတ်မှန်ကန်သော လမ်း၌ ရှိရန် စီစဉ်တော်မူ၏။</p>
၄၀။	<p>قُلْ أَرَأَيْتُمْ إِنْ أَنَاكُمْ عَذَابُ اللَّهِ أَوْ أَتَتْكُمْ السَّاعَةُ أَغَيْرَ اللَّهِ تَدْعُونَ إِنْ كُنْتُمْ صَادِقِينَ ﴿٤٠﴾</p> <p>ဟောပြောလော့၊ “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင်၊ ပရမတ်ဘုရားရှင်၏ ဝင်ကြွေးဒဏ်သည် သင်တို့ထံသို့ ပေးရောက်သော် သို့မဟုတ် သတ်မှတ်ချိန်အား ပေးရောက်ခဲ့သော် ပရမတ်ဘုရားရှင် မှကင်း၍ ဆုတောင်းစရာကို မြင်ကြသလော့။”</p>
၄၁။	<p>بَلْ إِلَٰهَهُ تَدْعُونَ فَيَكْشِفُ مَا تَدْعُونَ إِلَيْهِ إِنْ شَاءَ وَتَنْسَوْنَ مَا تُشْرِكُونَ ﴿٤١﴾</p> <p>အမှန်မှာ အရှင်ထံ၌သာ ဆုတောင်းကြလတ္တံ့၊ ဆုတောင်းမှုများပေါ်၌ ဖယ်ရှားတော်မူအံ့၊ စံချိန်ပြည့်လျှင်* သင်တို့သည် ရောပြွန်းကိုးကွယ်ခဲ့သည်များကို မေ့မစ်ကြလတ္တံ့။</p>
၄၂။	<p>وَلَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِّن قَبْلِكَ فَأَخَذْنَاهُمْ بِالْبَأْسَاءِ وَالضَّرَّاءِ لَعَلَّهُمْ يَتَضَرَّعُونَ ﴿٤٢﴾</p>

(၃၅) နေရာမှာ “မြေကို ငွေကြေးသုံး၍ လှိုင်ဂူဖောက်သည် သို့မဟုတ် မိုးသို့ တက်ရန် လှေကားတစ်ခုကို ယူဆောင်ခဲ့သည်” ဟု ဖြစ်သည်။ သို့သော် ၎င်း၏ အဓိပ္ပာယ်မှာ မဖြစ်နိုင်သော မြေသျှိုး မိုးပျံခြင်း၊ ဈာန်ရခြင်း ကို ဆိုလိုခြင်း ဖြစ်ပေသည်။ ၅၂:၃၈ တွင်ကြည့်ပါ။

(၃၇) ဤသုတ်တော်တွင် ဖော်ပြသော သတ္တဝါနှစ်မျိုးမှာ လောကီ(မြေ)၌ နှစ်မွန်းနေသော သာမန်လူတန်းစားနှင့် ဉာဏ်စဉ်ရေးရာ မြင့်မားစေရန် (ပျံတက်နိုင်ရန်) အားထုတ်သော လူတန်းစားကို ပုံဆောင်ခြင်း ဖြစ်ပေသည်။

<p>★၉၃၃ စေလွှတ်</p>	<p>ဝါသည် သင့် ရှေ့အလျင် အသိုင်းအဝိုင်းတို့ထံ ဉာဏ်စဉ်ဆောင်များ စေစား၏။* ထို့နောက် သူတို့အား နိဝါတတရား ရှိအံ့သောငှာ အမင်္ဂလာ ဆိုးကျိုးများဖြင့် အရေးယူခဲ့၏။</p>
<p>၉၃။ ★၂၁၄</p>	<p>فَلَوْلَا إِذْ جَاءَهُمْ بَأْسُنَا تَضَرَّعُوا وَلَكِنْ قَسَتْ قُلُوبُهُمْ وَزَيَّنَ لَهُمُ الشَّيْطَانُ مَا كَانُوا يَعْمَلُونَ သူတို့ထံ အမင်္ဂလာ ရောက်လာစေပြီး ထိသက်စေသော်လည်း နှိမ့်ချခြင်း မရှိကြချေ။ သူတို့၏ နှလုံးသားသည် ခက်ထန်ကြ၏။ မကောင်းဆိုးဝါးက* သူတို့၏ ကျင့်ကြံလေ့ရှိရာများကြောင့် ဖမ်းစားထား၏။</p>
<p>၉၄။</p>	<p>فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ فَتَحْنَا عَلَيْهِمْ أَبْوَابَ كُلِّ شَيْءٍ حَتَّى إِذَا فَرِحُوا بِمَا أُوتُوا أَخَذْنَاَهُمْ بَغْتَةً فَإِذَا هُمْ مُبْلِسُونَ သူတို့အား သတိရစေသည်ကို မေ့ပစ်ကြကုန်၏။ သူတို့အား ပေးအပ်ရာများ၌ ဝမ်းသာအားရဖြစ်နေသည့်တိုင် ဝါသည် သူတို့အပေါ်၌ ခပ်သိမ်းသော ထွက်ပေါက်များကို ဖွင့်ထားတော်မူ၍၊ သူတို့အား ရုတ်တရက် အရေးယူလိုက်သော် တွေဝေသွားကြကုန်၏။</p>
<p>၉၅။</p>	<p>فَقُطِعَ دَابِرُ الْقَوْمِ الَّذِينَ ظَلَمُوا وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ မိုက်ကြေးခွဲသော လူမျိုးတို့၏ အခြေအမြစ်များကို ဖြတ်တောက်ပစ်တော်မူ၏။ ရည်သန်စူးစိုက်မှု အပေါင်းသည် စကြာ ဝဠာများ၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။</p>
<p>၉၆။</p>	<p>قُلْ أَرَأَيْتُمْ إِنْ أَخَذَ اللَّهُ سَمْعَكُمْ وَأَبْصَارَكُمْ وَخَتَمَ عَلَى قُلُوبِكُمْ مَنْ إِلَهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِهِ انْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ نَمْ هُمْ يَصْدِفُونَ ဟောလော့ “ပရမတ်ဘုရားရှင်သည် သင်တို့၏ အကြား အမြင်ကို သုတ်ယူပစ်၍၊ သင်တို့၏ နှလုံးသားကို အဆုံး သတ်လိုက်လျှင်၊ ပရမတ်ဘုရားရှင်မှအပ ၎င်းကို သင်တို့ထံသို့ ချီးမြှင့်နိုင်သော အခြား ဘုရားဟူ၍ ရှိသေးသည် ဟု သင်တို့ ရှုစားမိကြသလော့” အရှင်သည် သုတ်ဒေသနာများကို မည်သို့ ထပ်ပြန်တလဲလဲရှင်းပြသည်ကို ကြည့်လော့၊ ထို့နောက် သူတို့သည် ဘက်လှည့်ပြေးကြကုန်၏။</p>
<p>၉၇။</p>	<p>قُلْ أَرَأَيْتُمْ إِنْ أَتَاكُمْ عَذَابُ اللَّهِ بَغْتَةً أَوْ جَهْرَةً هَلْ يُهْلِكُ إِلَّا الْقَوْمَ الظَّالِمُونَ ဟောလော့ “ပရမတ်ဘုရားရှင်ထံမှ ဝင့်ကြွေးဒဏ်သည် သင်တို့ထံသို့ ရုတ်တရက် သို့မဟုတ် ပေါ်ပေါ်ထင်ထင် ပေး ရောက်ခဲ့သော်၊ မိုက်ကြေးခွဲသော လူမျိုးမှအပ အခြားသူအား တိမ်ကောစေမည်ဟု သင်တို့ မြင်ကြသလော့”</p>
<p>၉၈။ ★၉၃၃</p>	<p>وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ فَمَنْ آمَنَ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ဝါသည် ဉာဏ်စဉ်ဆောင်များအား သတင်းကောင်းပါးသူ၊ သတိပေးသူများ အဖြစ်မှ အပ စေစားသည်* မဟုတ်၊ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ပြုသူ မည်သူမဆို သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောကဖြစ်ရစေမည် လည်း မဟုတ်ချေ။</p>
<p>၉၉။</p>	<p>وَالَّذِينَ كَذَّبُوا بِآيَاتِنَا يَمَسُّهُمُ الْعَذَابُ بِمَا كَانُوا يَفْسُقُونَ ဝါ၏ သုတ်ဒေသနာများကို ငြင်းဆန်သော သူတို့အား၊ သူတို့၏ ယုတ်မာလေ့ရှိမှုများကြောင့် ဝင့်ကြွေးဒဏ်များ ထိစေမည်။</p>
<p>၁၀။ ★၂၁၀</p>	<p>قُلْ لَا أَقُولُ لَكُمْ عِنْدِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبِ وَلَا أَقُولُ لَكُمْ إِنِّي مَلَكٌ إِنْ أَتَّبِعْ إِلَّا مَا يُوحَىٰ إِلَيَّ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ أَفَلَا تَتَفَكَّرُونَ ဟောလော့ “ပရမတ်ဘုရားရှင်၏ ဘဏ္ဍာများ၊ စက္ခုလွန်များကို သိနိုင်စွမ်းများ ကျွန်ုပ်၌ ရှိသည်ဟု သင်တို့အား ပြောခဲ့ သလော့၊ ကျွန်ုပ်သည် နတ်မင်းကြီးတစ်ပါး* ဖြစ်သည်ဟုလည်း မပြောခဲ့ပေ။ ကျွန်ုပ်အား အာရုံစူးစိုက်ပေးသည်ကိုသာ</p>

	လိုက်နာ၏။” “အကန်းနှင့် မြင်နိုင်သူသည် တူညီသလော၊ စဉ်းစားသုံးသပ်နိုင်စွမ်း မရှိကြသလော”ဟု မေးမြန်းလေ့။
၅၁။	<p>وَأَنْذِرْ بِهِ الَّذِينَ يَخَافُونَ أَنْ يُحْشَرُوا إِلَىٰ رَبِّهِمْ لَيْسَ لَهُمْ مِنْ دُونِهِ وَلِيٌّ وَلَا شَفِيعٌ لَعَلَّهُمْ يَتَّقُونَ ﴿٥١﴾</p> <p>အရှင် မှလွဲ၍ သူတို့အတွက် မဟာမိတ် မရှိ၊ ကြားဝင်ပေးနိုင်သူ မရှိ၊ ကံကြမ္မာရှင်၏ ထံသို့သာ စုစည်းခံရစေမည်ဟု စိုးကြောက်သောသူများအား စည်းစောင့်အံ့ဩ သတိပေးလေ့။</p>
၅၂။	<p>وَلَا تَطْرُدِ الَّذِينَ يَدْعُونَ رَبَّهُمْ بِالْغَدَاةِ وَالْعَشِيِّ يُرِيدُونَ وَجْهَهُ مَا عَلَيْكَ مِنْ حِسَابِهِمْ مِنْ شَيْءٍ وَمَا مِنْ حِسَابِكَ عَلَيْهِمْ مِنْ شَيْءٍ فَتَطْرُدَهُمْ فَتَكُونَ مِنَ الظَّالِمِينَ ﴿٥٢﴾</p> <p>မနက်စောစောနှင့် ညဦး၌ ကံကြမ္မာရှင်အား မျက်မှောက်ပြု၍ ဝတ်ပြုဆုတောင်းလိုသော သူတို့အား မောင်းမထုတ်နှင့် သူတို့အတွက် သင်သည် တစ်စုံတစ်ရာမျှ စစ်ဆေးခံရမည်မဟုတ်၊ သူတို့သည်လည်း သင့်အတွက် တစ်စုံတစ်ရာမျှ စစ်ဆေးခံရမည် မဟုတ်ပေ။ သူတို့အား မောင်းထုတ်ခဲ့လျှင် သင်သည် အမိုက်ကောင်များမှ ဖြစ်ရချေပြီ။^{၃၅၀}</p>
၅၃။	<p>وَكَذَلِكَ فَتَنَّا بَعْضَهُمْ بِبَعْضٍ لِيَقُولُوا أَهَؤُلَاءِ مَنَّ اللَّهُ عَلَيْهِمْ مِنْ بَيْنِنَا أَلَيْسَ اللَّهُ بِأَعْلَمَ بِالشَّاكِرِينَ ﴿٥٣﴾</p> <p>“ကျွန်ုပ်တို့အနက် ဤသူများကိုသာ ပရမတ်ဘုရားရှင်က မျက်နှာသာပေးသလော”ဟု မေးမြန်းရရန် ငါသည် သူတို့မှ အချို့ကို အချို့အားဖြင့် ဤသို့ စမ်းသပ်တော်မူ၏။ ပရမတ်ဘုရားရှင်သည် ကျေးဇူးသိသူတို့အား အသိဆုံးပင် မဟုတ်လော။</p>
၅၄။	<p>وَإِذَا جَاءَكَ الَّذِينَ يُؤْمِنُونَ بِآيَاتِنَا فَقُلْ سَلَامٌ عَلَيْكُمْ كَتَبَ رَبُّكُمْ عَلَىٰ نَفْسِهِ الرَّحْمَةَ أَنَّهُ مَنْ عَمِلَ مِنْكُمْ سُوءًا بِجَهَالَةٍ ثُمَّ تَابَ مِنْ بَعْدِهِ وَأَصْلَحَ فَأَنَّهُ غَفُورٌ رَحِيمٌ ﴿٥٤﴾</p> <p>ငါ၏ သုတ်ဒေသနာတို့အား ယုံကြည်သောသူများသည် သင့်ထံသို့ ရောက်လာသောအခါ “သင်တို့၌ ငြိမ်းချမ်းမှု ခပါစေ၊ သင်တို့၏ ကံကြမ္မာရှင်သည် အရှင်၏ စရိုက်တော်အား ကရုဏာအဖြစ် ပြဌာန်းထား၏။ သင်တို့အနက် ပညာမဲ့စွာ အကုသိုလ် ကျင့်ကြံမိသူသည် ပြီးနောက်မှ ခဝါချလျက် ပြုပြင်ကြလျှင် အရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။”ဟု ဆိုကြလတ္တံ့။</p>
၅၅။	<p>وَكَذَلِكَ نَفِصِلُ الْآيَاتِ وَلِتَسْتَبِينَ سَبِيلُ الْمُجْرِمِينَ ﴿٥٥﴾</p> <p>ရာဇဝတ်ကောင်တို့၏ လမ်းစဉ်ကို ရှင်းလင်းစေရန် သုတ်ဒေသနာများကို ဤသို့ ရှင်းလင်းဆုံးဖြတ်ပေးတော်မူ၏။</p>
၅၆။	<p>قُلْ إِنِّي نُهِيتُ أَنْ أَعْبُدَ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ قُلْ لَا اتَّبِعْ أَهْوَاءَكُمْ قَدْ ضَلَلْتُمْ إِذَا وَمَا أَنَا مِنَ الْمُهْتَدِينَ ﴿٥٦﴾</p> <p>ဟောလော့ “ပရမတ်ဘုရားရှင် မှလွဲ၍ ဝတ်ပြုဆုတောင်းရာတို့အား ကိုးကွယ်ခြင်းမှ ကျွန်ုပ်အား ဟန့်တားတော်မူ၏။” “ကျွန်ုပ်အား လမ်းညွှန်ရသူတို့မှ မဖြစ်နိုင်သော အသင်တို့၏ လွဲမှားစေသည့်- လိုဘများသို့ ကျွန်ုပ် လိုက်နာမည် မဟုတ်ချေ။”ဟု ထပ်ပြောလေ့။</p>
၅၇။	<p>قُلْ إِنِّي عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَكَذَّبْتُمْ بِهِ مَا عِنْدِي مَا تَسْتَعْجِلُونَ بِهِ إِنَّ الْحُكْمَ لِلَّهِ يَقُصُّ الْحَقَّ وَهُوَ</p>

(၃၅၀) အစ္စလာမ်သမိုင်းပညာရှင်အားလုံးနှင့် ကျမ်းတော်ကို ဖွင့်ဆိုသော ကျမ်းအားလုံး၏ သဘောတူညီချက်မှာ ဤသုတ်တော်မှာ “ကိုယ်တော်မှဟုမ္မဒ်သည် သူဆင်းရဲများ၊ အစ္စလာမ်သာသနာကြောင့် ကျွန်ဘဝမှ လွတ်မြောက်လာသူများကို သာသနာမှ မောင်းထုတ်ပေးလျှင် အချို့သော ကုရ်ဂိုက်ရှ် (လူမျိုးကြီး) ခေါင်းဆောင်များက အစ္စလာမ် သာသနာကို လက်ခံမည်” ဟု ကမ်းလှမ်းလာသော အချိန်၌ ကိန်းဝပ်ညွတ်ပေးသော ဥပဒေတော် ဖြစ်သည်။ အစ္စလာမ် သာသနာသည် အကျင့်သီလအပေါ်၌သာ လူတစ်ဦး၏ အဆင့်အတန်းကို သတ်မှတ်၍ ဆင်းရဲ ချမ်းသာ၊ အဖြူ အမဲ၊ မျိုးရိုးဇာတိ၊ ကျား၊ မ ပေါ်၌ လူတန်းစား ခွဲခြားမှုကို တားမြစ်ထားသောကြောင့် ထိုခေါင်းဆောင်များ၏ ကမ်းလှမ်းချက်ကို လက်မခံဘဲ ဘုရား တရား ကြည်ညိုသော သူဆင်းရဲများကို သာသနာ (အသိုင်းအဝိုင်း)မှ မောင်းထုတ်ခြင်းကို တားမြစ်ခြင်း ဖြစ်သည်။

	<p style="text-align: right;">خَيْرُ الْفَاصِلِينَ ❖</p> <p>ဟောလော့ “ကျွန်ုပ်သည် သင်တို့က ငြင်းဆန်သော ကံကြမ္မာရှင်၏ ရှင်းလင်းချက်တော်၌ ရှိ၏။ သင်တို့ အလျင်လို သည့် အရာသည် ကျွန်ုပ်ထံ၌ မရှိချေ။ သစ္စာတရားအား ဖော်ပြပေးသော ပရမတ်ဘုရားရှင်သည်သာ စီရင်ထုံးပြုပေး တော်မူ၏။ အရှင်သည်သာ အကောင်းဆုံး ရှင်းလင်းဆုံးဖြတ်ပေးသော အရှင် ဖြစ်၏။”</p>
၅၇။	<p style="text-align: center;">قُلْ لَوْ أَنَّ عِنْدِي مَا تَسْتَعْجِلُونَ بِهِ لَقُضِيَ الْأَمْرُ بَيْنِي وَبَيْنَكُمْ وَاللَّهُ أَعْلَمُ بِالظَّالِمِينَ ❖</p> <p>ဟောပြောလော့ “သင်တို့ အလျင်လိုနေသော အရာသည် ကျွန်ုပ်ထံ၌ ရှိခဲ့လျှင် ကျွန်ုပ်၏ကြား သင်တို့ကြား၌ ညွှန် ကြားချက်ကို ဆုံးဖြတ်ပြီးလတ္တံ့။ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်တို့အား အသိဆုံး ဖြစ်တော်မူ၏။”^{၃၅၉}</p>
၅၉။	<p style="text-align: center;">وَعِنْدَهُ مَفَاتِحُ الْغَيْبِ لَا يَعْلَمُهَا إِلَّا هُوَ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ وَمَا تَسْقُطُ مِنَ سَّمَاءٍ إِلَّا هُوَ يَعْلَمُهَا وَلَا حَبَّةٌ فِي ظِلْمَاتِ الْأَرْضِ وَلَا رَطْبٌ وَلَا يَابِسٌ إِلَّا فِي كِتَابٍ مُبِينٍ ❖</p> <p>အရှင်မှ အပ သိနိုင်သူ မရှိသော စက္ခုလွန်များ အတွက် သော့များသည် အရှင်ထံ၌ ရှိနေ၏။^{၃၆၀} အရှင်သည် မြေ ရေ နှစ်ပါး၌ ရှိသည်တို့ကို သိနေတော်မူ၏။ သစ်တစ်ရွက် ကြွေကျလေလျှင် အရှင်သိနေသည်သာ ဖြစ်၏။ မြေကမ္ဘာ၏ အမှောင်တွင်းမှ သစ်စေ့တစ်စေ့၊ လတ်ဆတ်ခြင်း၊ ခြောက်သွေ့ခြင်းတို့သည် ရှင်းလင်းထင်ရှားသော မှတ်တမ်း၌ ရှိနေ သည်သာ ဖြစ်၏။^{၃၆၀}</p>
၆၀။	<p style="text-align: center;">وَهُوَ الَّذِي يَتَوَفَّاكُم بِاللَّيْلِ وَيَعْلَمُ مَا جَرَحْتُم بِالنَّهَارِ ثُمَّ يَبْعَثُكُمْ فِيهِ لِنُقِضَى أَجَلٌ مُّسَمًّى ثُمَّ إِلَيْهِ مَرْجِعُكُمْ ثُمَّ يُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ❖</p> <p>ထိုအရှင်သည် ည၌ သင်တို့အား အားပြည့်စေတော်မူ၍၊ နေ၌ သင်တို့ လုပ်လိုက်သမျှကို သိနေသော အရှင် ဖြစ်၏။ တဖန် သတ်မှတ် သက်တမ်းအား ပြီးဆုံးစေရန် သင်တို့အား နိုးကြားစေ၏။ ထို့နောက် သင်တို့သည် အရှင် ထံသို့သာ အပြန်ခရီး ရှိ၍၊ အသင်တို့၏ ကျင့်ကြံခြင်း ရှိခဲ့သည်ကို သတင်းထုတ်ပြန်တော်မူလတ္တံ့။</p>
၆၁။	<p style="text-align: center;">وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ وَيُرْسِلُ عَلَيْكُمْ حَفَظَةً حَتَّىٰ إِذَا جَاءَ أَحَدَكُمْ الْمَوْتُ تَوَفَّتْهُ رُسُلُنَا وَهُمْ لَا</p>

(၃၅၉) အလျင်လိုနေသောအရာများ ဆိုသည်မှာ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်အားဖြင့် ကိုယ်တော် ဟောပြောသော ဝင့်ကြေးနှင့် သုခ ခံစား ခွင့်ကို ဆိုလိုပေသည်။ မိစ္ဆာဒိဋ္ဌိများသည် ကိုယ်တော်တရား ဟောသောအခါတွင် အသင်ပြောသော ငရဲ၊ ဝင့်ကြေးကို ကျွန်ုပ်တို့ထံသို့ ချက်ချင်း ပို့လော့ ဟု စောဒကတက် ကပ်ဖက်ခံ တောင်းဆိုသောကြောင့် “သင်တို့ အစောတလျှင် တောင်းဆိုသောအရာ” ဟု ကျမ်းတော်က သုံးပေသည်။ ဝင့်ကြေး ခံရမှုသည်လည်းကောင်း၊ သုခခံရမှုသည်လည်းကောင်း သတ်မှတ်ချက် ရေချိန်ပြည့်မှု အပေါ်၌သာ တည်နေပေသည်။ ၂:၇၀ တွင် ကြည့်ပါ။

(၃၆၀) သာမန် မိသားစု၏ဖြစ်ပွားမှု မမြင်နိုင်သော (ဉာဏ်မျက်စိဖြင့်သာ မြင်နိုင်သော) အရာများကို သိနိုင်သော သော့ချက်များမှာ ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိပေသည်။ အရှင်သည် ဉာဏ်စဉ်အပေါင်း၏ ဖြစ်မြစ် ဖြစ်၏။ ထို့ကြောင့် ပရမတ်ဘုရားရှင်အား အမှုတော်ဆောင်ခြင်းဖြင့် ဉာဏ်စဉ်ရေးရာ ရင့်ကျက်လာစေရန် ကျင့်ကြံသင့်ပေသည်။ ဉာဏ်စဉ်ရင့်ကျက်လေလေ သာမန်လူသားများထက် ပိုမို သိရှိလေလေပင် ဖြစ်ပေသည်။ ပရမတ် ဘုရားရှင်အား ချည်းကပ်နည်း၊ ဉာဏ်စဉ်ရေးရာ ကျင့်ဆောင်နည်းများသည် လူသားများ စိတ်ကူးဖြင့် ရေးသား တည်းဖြတ်ထားသော ကျမ်းများ၌ တွေ့ရမည် မဟုတ်ချေ။

(၃၆၁) ဤသုတ်တော်မှ သစ်ရွက်၊ သစ်စေ့၊ စိမ်းလန်းမှု ခြောက်သွေ့မှုများအား ရုက္ခဗေဒ ပညာရှင်များ အနေဖြင့်လည်း ၎င်းတို့၏ ဗဟုသုတ အ လျှောက် ဖွင့်ဆိုနိုင်ပါသည်။ ဤဘာသာပြန်တွင် အစ္စလာမ်သမိုင်း၊ ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ စိတ်နေသဘောထားနှင့် ဒဏ္ဍာရီ ကင်းသော ဝိပဿနာ သဘောတရားများကို ဦးစားပေး ဖွင့်ဆိုသောကြောင့် -စိမ်းလန်းခြင်း ခြောက်သွေ့ခြင်းကို ထင်ရှားစွာ မှတ်တမ်းတင်ထားပြီး ဆိုသည်မှာ လောက ဓမ္မ၏ ဖြစ်ပျက်နိယာမကို ဖော်ညွှန်း၍ သစ်ရွက် ကြွေကျခြင်း ဟူသည့် မဟာလူမျိုးကြီး ကုရ်ဂျ်ရှိတို့၏ ကျဆုံးခန်း၊ အာရပ်တို့၏ အမိုက် မှောင်တွင်းမှ မျိုးစေ့တည်ခဲ့ရသော အစ္စလာမ်မျိုးစေ့၏ ရှင်သန်ထွန်းပေါ်လာရန် နိမိတ်တို့ကို ဝင်္ဂီဝတ္တီအလင်္ကာဖြင့် တင်ပြခြင်း ဖြစ်ပေသည်။

၉:၃၃	<p style="text-align: right;">يُفَرِّطُونَ ❖</p> <p>အရှင်သည် အမှုတော်ဆောင်များ အပေါ်မှ ဖူးခြာ ဖြစ်၏။ သင်တို့အနက် တစ်စုံတစ်ယောက်ထံသို့ အနိစ္စတရား ရောက်လာသည့်တိုင် စောင့်ရှောက်သူအား စေထားတော်မူ၍၊ သူ့အား ငါ၏ ဉာဏ်စဉ်ဆောင်များက သက်တမ်းကုန် စေ၏။ သူတို့သည် လက်လွတ်စပယ် မရှိချေ။^{၃၆၂}</p>
၆၂။	<p style="text-align: center;">ثُمَّ رُدُّوا إِلَى اللَّهِ مَوْلَاهُمْ الْحَقَّ ۗ لَا لَهُ الْخُكْمُ وَهُوَ أَسْرَعُ الْحَاسِبِينَ ❖</p> <p>ထို့နောက် အစစ်အမှန် အားကိုးရမည့် အရှင်^{၃၆၃} ဖြစ်သော ပရမတ်ဘုရားရှင်၏ ဘက်သို့ ပြန်ပို့ခံရလတ္တံ့။ ဓမ္မသတ် သည် အရှင်၏ အချုပ်အခြာဌာနသာ ရှိ၍၊ အရှင်သည် အချိန်နှင့်တပြေးညီ စရင်းစစ်နေတော်မူ၏။</p>
၆၃။	<p style="text-align: center;">قُلْ مَنْ يُنَجِّبِكُمْ مِّنْ ظُلُمَاتِ الْبَرِّ وَالْبَحْرِ تَدْعُونَهُ تَضَرُّعًا وَخُفْيَةً ۗ لَّئِن أَنَجَانَا مِن هَذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ ❖</p> <p>ဟောကြားလော့ “သင်တို့အား ရေ မြေ အမှောင်ထုမှ မည်သူက လွတ်မြောက်စေခဲ့သနည်း၊ “ကျွန်ုပ်တို့အား ဤမှ လွတ်မြောက်စေလျှင် ကျွန်ုပ်တို့သည် ကျေးဇူးသိတတ်သူများမှ ဖြစ်ကြမည်”ဟု အရှင်အား လျှို့ဝှက် နှိမ့်ချ၍ ဆုတောင်းခဲ့ကြ၏။”</p>
၆၄။ အမှောင်	<p style="text-align: center;">قُلِ اللَّهُ يُنَجِّبِكُمْ مِّنْهَا ۖ وَمِنْ كُلِّ كَرْبٍ ثُمَّ أَنْتُمْ تُشْرِكُونَ ❖</p> <p>ဟောလော့၊ ပရမတ်ဘုရားရှင်သည် ထိုမှ- ချောက်ချားစေမှုတိုင်းမှ လွတ်မြောက်စေခဲ့၏။ တဖန် သင်တို့သည် ရောပြုန်း ကိုးကွယ်သူများ ဖြစ်ကြကုန်သတည်း။</p>
၆၅။	<p style="text-align: center;">قُلْ هُوَ الْقَادِرُ عَلَىٰ أَنْ يَبْعَثَ عَلَيْكُمْ عَذَابًا مِّن فَوْقِكُمْ ۖ أَوْ مِن تَحْتِ أَرْجُلِكُمْ ۖ أَوْ يَلْبَسَكُمْ شِيعًا وَيُذِيقَ بَعْضَكُمْ بَأْسَ بَعْضٍ ۗ انظُرْ كَيْفَ نُصَرِّفُ الْآيَاتِ لَعَلَّهُمْ يَفْقَهُونَ ❖</p> <p>ဟောလော့၊ အရှင်သည် အသင်တို့၏ အပေါ်မှ၊ ခြေထောက်များ အောက်မှ ဝင့်ကြွေး ပြစ်ဒဏ်ကို ပေါ်ပေါက်စေရန်၊ သို့တည်းမဟုတ် သင်တို့ချင်း ရိုဏ်းကွဲမှုကို ဆင်ယင်လျက် အချို့၏ အတိုက်အခိုက်ကို အချို့အား မြည်းစမ်းစေရန်</p>

(၃၆၂) ဤသုတ်တော်မှ “ရှိဆို့လိုနာ” ကို အချို့က “ငါအရှင်၏ ကောင်းကင်တမန်များ” ဟု ဘာသာပြန်လျက် အသက်နှုတ်သော သေမင်းများဟု ဆိုကြပေသည်။ ဤသတ္တလောက၌ သေမင်းသည် တစ်ပါးတည်း ရှိသည်ဟု ယုံကြည် ရေးသားနေကြသော ထိုဆရာတော်များက ယခုဝါကျမှ “ရှိဆို့လိုနာ” ကို သေမင်းများဟု လိုလိုလားလား ဘာသာပြန် ယုံကြည်ခြင်းမှာ ကမောက်ကမ ယုံကြည်သော သူတို့၏ အလေ့အကျင့်ကို သိပြီး သား ပညာတတ်မျိုးဆက်များ အဘို့ရာ အံ့ဩစရာ မဟုတ်တော့ချေ။ ဤဝါကျ အပါအဝင် ကျမ်းတော် တစ်အုပ်လုံးရှိ ရှိဆို့လိုနာမှာ “ငါအရှင်၏ ဉာဏ်စဉ်ဆောင်များ”ဟုသာ အနက်ကို ပေးပေသည်။ လူသားများအတွက် ပွင့်ပေါ်သော ရုရှလ် “ဉာဏ်စဉ်ဆောင်” ဆိုသည်မှာ သူတို့ အဆို ဖြစ်သော ကောင်းကင်တမန် (နတ်ဒေဝတာ) မဟုတ်ချေ။ လူသားစင်စစ်များသာ ဖြစ်ပေသည် (၆:၉)။ ဉာဏ်စဉ်ဆောင်များက သူတို့အား နိဗ္ဗိတံစေ သည် ဆိုခြင်းမှာ သူတို့၏ အယူဝါဒဆိုးများကို ပယ်သတ်ပေးခြင်း ဖြစ်ပေသည်။ ဤအကြောင်းအား တရားမရှိ အမှောင်ကျစဉ် သေနေသော သူများအား တရားအလင်းရောင် ပေါ်ထွန်းခြင်း နေ၌ ပြန်လည် ရှင်သန်စေသည် ဟူသည့် ၆:၆၀ က ရှင်းလင်းစွာ ထောက်ပြထားပေသည်။

(၃၆၃) အားကိုးရမည့် အရှင် ဆိုသော စကားကို အာရိဗီဘာသာဖြင့် “မောင်(၆)လာ”ဟု ခေါ်၍၊ ထိုဝေါဟာရမှ မော်လဝီ (ငါ့သခင်) မောင်(၆) လာနာ (ငါတို့ ၏ သခင်) ဟူ၍ ဆင့်ပွားလာခြင်း ဖြစ်သည်။ ထိုဘွဲ့ကို ကိုယ်တော်၏ သာဝက အရင်းကြီးများ(ဆွာဟာဗာများ) ကိုယ်တိုင် မခံယူခဲ့ချေ။ ကိုယ်တော် ပရိနိဗ္ဗာန်ပြုပြီး နှစ် ၅၀၀ နောက်ပိုင်းတွင် အစ္စလာမ် တက္ကသိုလ်ကြီးများမှ ပေးသော ဘွဲ့ကို ဆွန်နာ (ဆနာ) ဟုခေါ်၍ ဘွဲ့ရ ရန်မှာ သိပ္ပံပညာ၊ ပထဝီ ပညာ၊ သင်္ချာပညာ၊ အတွေးအခေါ် ဒဿနပညာ၊ နက္ခတ္တဗေဒပညာ၊ ဆေးပညာ၊ စိုက်ပျိုးရေးပညာနှင့် နိုင်ငံရေးသိပ္ပံ အပါ အဝင် လူမှုဗေဒ အားလုံးကို တတ်ကျွမ်းစုံလင်ရပေသည်။ ပထမဆုံး တက္ကသိုလ်ကြီးကို ဖာတီမိုက်မင်းဆက် က အေဒီ ၁၀၀၅ တွင် အီဂျစ်၌ စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ မရှေးမနှောင်းပင် အစ္စလာမ် တက္ကသိုလ်ကြီးများမှာ ဥရောပ (စပိန်)၊ အာဖရိကနှင့် အနိစ္စသတိုက်သို့ ပျံ့နှံ့သွားပြီး အနိစ္စ သတိုက်တွင် ဘွဲ့ရများကို မော်လဝီ၊ မောင်ဝ်လာနာ ဟူ၍ ခေါ်ပေတော့သည်။ စဦးပိုင်း အစ္စလာမ်တက္ကသိုလ်ကြီးများတွင် ဘာသာမရွေး သင်ကြားနိုင် ပေသည်။ စကားလုံးအရ သခင်စိတ်သွင်းပေးသော်လည်း၊ လူသားသည် လူသားတို့၏ အရှင်သခင် မဟုတ်ပေ။

	စည်းချိန်ချမှတ်နိုင်၏။ သင်တို့ နားလည်စေအံ့မှာ ငါ၏ သုတ်ဒေသနာများကို မည်သို့ ထပ်ပြန်တလဲလဲ ရှင်းပြသည်ကို ကြည့်ကြကုန်လော့။ ^{၃၆၄}
၆၆။	<p style="text-align: center;">وَكَذَّبَ بِهِ قَوْمُكَ وَهُوَ الْحَقُّ قُلْ لَسْتُ عَلَيْكُمْ بِوَكِيلٍ ﴿</p> <p>၎င်းကို သင့်လူမျိုးတို့က ငြင်းဆန်ခဲ့ကြပြီ၊ ၎င်းသည် ပကတိအမှန်တရား ဖြစ်၏။ ဟောလော့ “ကျွန်ုပ်သည် သင်တို့၏ ကိုးစားခံရသူ မဟုတ်ချေ။-</p>
၆၇။	<p style="text-align: center;">كُلِّ نَبَاٍ مُّسْتَقَرَّرٍ وَسَوَفَ تَعْلَمُونَ ﴿</p> <p>-သတင်းတိုင်းအတွက် တည်နေချိန်သည် ရှိ၏။ မကြာမှီ အသင်တို့ သိကြရလတ္တံ့။”</p>
၆၈။	<p style="text-align: center;">وَإِذَا رَأَيْتَ الَّذِينَ يَخُوضُونَ فِي آيَاتِنَا فَأَعْرِضْ عَنْهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ وَإِمَّا يُنسِيَنَّكَ الشَّيْطَانُ فَلَا تَقْعُدْ بَعْدَ الذِّكْرَىٰ مَعَ الْقَوْمِ الظَّالِمِينَ ﴿</p> <p>ငါ၏ သုတ်ဒေသနာများအား ပြက်လုံးထုတ်သော သူတို့ကို မြင်တွေ့သော် သူတို့သည် ဆင့်ပြန်ချက်အား ပြက်လုံး မထုတ်တော့သည်အထိ သင် ဘောင်ကန့်ထားလော့၊ အကယ်၍ မကောင်းဆိုးဝါးက သင့်အား မေ့လျော့နေစေခဲ့လျှင် သတိဝင်ပြီးနောက် သင်သည် မိုက်ကြေးခွဲသော လူမျိုးနှင့်အတူ ထိုင်ဝိုင်းမဖွဲ့နှင့်။</p>
၆၉။	<p style="text-align: center;">وَمَا عَلَى الَّذِينَ يَتَّقُونَ مِنْ حِسَابِهِمْ مِنْ شَيْءٍ وَلَكِنْ ذِكْرِي لَعَلَّهُمْ يَتَّقُونَ ﴿</p> <p>စည်းစောင့်သော သူများ အပေါ်၌ စာရင်းရှင်းခြင်း တစ်စုံတစ်ရာမျှ ရှိမည် မဟုတ်ချေ။ သို့ရာတွင် စည်းစောင့်နိုင်အံ့မှာ သတိပေါ်ပေးရန်သာ ရှိ၏။</p>
၇၀။	<p style="text-align: center;">وَدَرِ الَّذِينَ اتَّخَذُوا دِينَهُمْ لَعِبًا وَلَهْوًا وَعَرَّتْهُمْ الْحَيَاةُ الدُّنْيَا وَدَكَّرَ بِهِ أَنْ تُبْسَلَ نَفْسٌ بِمَا كَسَبَتْ لَيْسَ لَهَا مِنْ دُونِ اللَّهِ وَلِيٍّ وَلَا شَفِيعٍ وَإِنْ تَعَدَلَ كُلٌّ دَلِيلًا يُؤْخَذُ مِنْهَا أُولَئِكَ الَّذِينَ أُبْسِلُوا بِمَا كَسَبُوا لَهُمْ شَرَابٌ مِّنْ حَمِيمٍ وَعَذَابٌ أَلِيمٌ بِمَا كَانُوا يَكْفُرُونَ ﴿</p> <p>သူတို့၏ သာသနာအား မြူးထူးပျော်ပါး ဟာသလုပ်စရာ အဖြစ် ယူမှတ်သော သူများနှင့် လောကီဘဝ၏ မြူဆွယ်ခံထားရသူတို့အား အသင် ချန်ထားခဲ့လော့၊ သို့သော် ကျင့်ဆောင်မှုကြောင့် စရိုက်ကို ဖျက်စေမည့်သူအား သတိပေါ်ပေးလော့၊ ပရမတ်ဘုရားရှင် မှလွဲ၍ အမျှဝေနိုင်သူ မဟာမိတ်ဟု မရှိချေ။ အလုံးစုံကို တန်းတူညီမျှ တန်းတူလျော်သော်လည်း လက်ခံမည် မဟုတ်ချေ။ သူတို့သည် မိမိတို့၏ ကျင့်ဆောင်မှုများကြောင့် ဖျက်သိမ်းခံရသော သူတို့ ဖြစ်၏။ ဖုံးကွယ်လေ့ရှိခြင်းများကြောင့် သူတို့အတွက် သောက်စေရန် ရေနွေးပူနှင့်၊ စူးနစ်သော ဝင်ကြွေးသည် ရှိနေ၏။</p>
၇၁။	<p style="text-align: center;">قُلْ أَدْعُو مِنْ دُونِ اللَّهِ مَا لَا يَنْفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰ أَعْقَابِنَا بَعْدَ إِذْ هَدَانَا اللَّهُ كَالَّذِي اسْتَهْوَتْهُ الشَّيَاطِينُ فِي الْأَرْضِ حَيْرَانَ لَهُ أَصْحَابٌ يَدْعُونَهُ إِلَى الْهُدَىٰ ائْتِنَا قُلْ إِنَّ هُدَىٰ اللَّهِ هُوَ الْهُدَىٰ وَأَمْرًا نُنْسِلِمَ لِرَبِّ الْعَالَمِينَ ﴿</p> <p>ဟောလော့ “ပရမတ်ဘုရားရှင် မှလွဲ၍ ကျွန်ုပ်တို့အား ကောင်းကျိုး ဆိုးကျိုးမပြုသော အရာများကို ဝတ်ပြုဆုတောင်းရမည်လော၊ ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့အား လမ်းညွှန်ပြီးနောက်၊ လမ်းညွှန်မှန်ရှိရာ ကျွန်ုပ်တို့ ထံသို့ လာလော့</p>

(၃၆၄) ဤသုတ်တော်တွင် ပြစ်ဒဏ်သုံးမျိုးမှ “သင်တို့၏ အပေါ်မှ” ဆိုသည်မှာ အထက်မျိုးဆက်များ ပြုလုပ်သွားသောကြောင့် သင်တို့ ခံရသော အကျိုးဆက် သို့မဟုတ် မိုးလေဝသ ဖောက်ပြန်သောကြောင့် ခံရသော ဒုက္ခများ ကိုလည်းကောင်း၊ “အသင်တို့၏ ခြေထောက်များ အောက်မှ” မှာ သားစဉ်မြေးဆက်များ ပြုသောကြောင့် ခံရသော ဒုက္ခ သို့မဟုတ် ရေမြေ ဖောက်ပြန်သောကြောင့် ခံရသော အကျိုးဆက်နှင့် သင်တို့ချင်း ဝိုင်းကွဲလျက် ဆိုသည်မှာ လူသားချင်းကြား လူမျိုးရေးကြောင့်၊ အယူအဆကြောင့်၊ ဇာတ်စနစ်ကြောင့်၊ ဆင်းရဲ ချမ်းသာ ကွာဟမှုကြောင့် အာဏာလူမှုများကြောင့် စသည်ဖြင့် ဖြစ်ရသော အဓိကရန်များ၊ စစ်ပွဲများ၏ ခံရသော ဒုက္ခများကို ဆိုလိုပေသည်။

	<p>ဟု ဖိတ်ခေါ်သည့် ပေါင်းဖော်များရှိလျက် မြေကြွေမှု၌ မကောင်းဆိုးဝါး၏ လိုဘနောက်ကိုလိုက်သော ဝေတွေ့သူ ကဲ့သို့ နိဂုံးများသို့ ကျွန်ုပ်တို့ ပြန်လှည့်ရမည်လော။” “ပရမတ်ဘုရားရှင်၏ လမ်းညွှန်သာလျှင် လမ်းညွှန်မှန် ဖြစ်၏။ ကျွန်ုပ်တို့ အား စကြာဝဠာများ၏ ကံကြမ္မာရှင်အတွက် ငြိမ်းချမ်းရေးပြုရန် ညွှန်ကြားခံရ၏။”ဟု ဟောပြောလော့။</p>
<p>၇၂။ ☆ ၂၆၃</p>	<p>وَأَنْ أَقِيمُوا الصَّلَاةَ وَاتَّقُواهُ وَهُوَ الَّذِي إِلَيْهِ تُحْشَرُونَ ﴿٢٦٣﴾ ဝတ်ပြု* မြဲကြလော့၊ အရှင့်အား စည်းစောင့်ကြလော့၊ ထိုအရှင်သည် သင်တို့အား အရှင့်ထံသို့ စုစည်းစေလတ္တံ့။</p>
<p>၇၃။ ☆ ၂၆၂ ★ ၂၆၁၇</p>	<p>وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَيَوْمَ يَقُولُ كُن فَيَكُونُ قَوْلُهُ الْحَقُّ وَلَهُ الْمُلْكُ يَوْمَ يُنْفَخُ فِي الصُّورِ عَالِمُ الْغَيْبِ وَالشَّهَادَةِ وَهُوَ الْحَكِيمُ الْخَبِيرُ ﴿٢٦٢﴾ ထိုအရှင်သည် မိုးများနှင့် မြေကို တိကျမှန်ကန်စွာ ဖြစ်တည်စေခဲ့၏။* “ဖြစ်”ဟု မိန့်သော ကာလ၌ “ဖြစ်တည်လာရ၏”* အရှင်၏ စကားတော်သည် ပရမတ္ထသစ္စာ ဖြစ်၏။ ပုံစံ သက်ဝင်စေသော^{၃၆၅}ကာလ၏ ဩဇာအာဏာသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ စက္ခုလွန်နှင့် မျက်မှောက်ရှိသည်များကို သိနေသော အရှင်- ထိုအရှင်သည် ဓမ္မသတ်ရှင် ဘုန်းတော်ရှင် ဖြစ်တော်မူ၏။</p>
<p>၇၄။</p>	<p>وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ آزرَ اتَّخَذْ أَبْنَاءَ آلِهَةٍ إِنِّي أَخَاكَ وَقَوْمَكَ فِي ضَلَالٍ مُّبِينٍ ﴿٢٦١﴾ အီဗရာဟီးမိက သူ့၏ ခမည်းတော် အဖာရ်အား “ဆင်းတုများကို ဘုရားရှင်များ အဖြစ် အယူထားပါသလော၊ ကျွန်ုပ် သည် သင်နှင့် သင့်လူမျိုးတို့အား ရှင်းလင်းထင်ရှားသော လွဲမှားမှု၌ မြင်ရပြီ”ဟု ပြောဆိုသောအခါ-</p>
<p>၇၅။</p>	<p>وَكَذَلِكَ نُرِي إِبْرَاهِيمَ مَلَكُوتَ السَّمَاوَاتِ وَالْأَرْضِ وَلِيَكُونَ مِنَ الْمُوقِنِينَ ﴿٢٦٠﴾ ဤနည်းဖြင့်၊ အီဗရာဟီးမိအား ဒိဌယုံကြည်သူတို့မှ ဖြစ်စေအံ့ငှာ ဝါသည် မိုးများနှင့် မြေအား အစိုးရသော အရှင် ဖြစ်ကြောင်း ပြသခဲ့၏။</p>
<p>၇၆။ ဝင်သွား</p>	<p>فَلَمَّا جَنَّ عَلَيْهِ اللَّيْلُ رَأَى كَوْكَبًا قَالَ هَذَا رَبِّي فَلَمَّا أَفَلَ قَالَ لَا أُحِبُّ الْإِفْلِينَ ﴿٢٥٩﴾ ည၏ အရိပ်သည် သူ့အား လွှမ်းသောအခါ ကြယ်တစ်ပွင့်ကို မြင်၍ သူက “ဤသည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏။” ဟု ရေရွတ်လျက်၊ ပျယ်သွားသော် “ကျွန်ုပ်သည် ပျယ်တတ်သည်ကို နှစ်သက်ခြင်း မရှိချေ”ဟု ရင့်ကျူး၏။</p>
<p>၇၇။ ဝင်သွား</p>	<p>فَلَمَّا رَأَى الْقَمَرَ بَازِعًا قَالَ هَذَا رَبِّي فَلَمَّا أَفَلَ قَالَ لئن لم يَهْدِنِي رَبِّي لَأَكُونَنَّ مِنَ الْقَوْمِ الضَّالِّينَ ﴿٢٥٨﴾ လ ထွက်လာသည်ကို မြင်သော်၊ “ဤသည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏။”ဟု ရေရွတ်၍၊ ပျယ်သွားပြန်သော်၊ “ကံ ကြမ္မာရှင်သည် တပည့်တော်အား လမ်းမညွှန်လျှင်၊ လမ်းလွဲသော လူမျိုးမှ ဖြစ်ရလိမ့်မည်။”ဟု ညီးညှါ၏။</p>
<p>၇၈။ ဝင်သွား</p>	<p>فَلَمَّا رَأَى النَّجْمَ سَارِعَةً قَالَ هَذَا رَبِّي هَذَا أَكْبَرُ فَلَمَّا أَفَلَتْ قَالَ يَا قَوْمِ إِنِّي بَرِيءٌ مِمَّا تُشْرِكُونَ ﴿٢٥٧﴾ နေ ထွက်လာသည်ကို မြင်သောအခါ “ဤသည် ကျွန်ုပ်၏ ကံကြမ္မာရှင်ဖြစ်၏။ ဤသည် အကြီးဆုံးဖြစ်၏။”ဟု ရေ ရွတ်၍၊ ပျောက်ကွယ်သွားသော်၊ “အို- ကျွန်ုပ်၏ လူမျိုးတို့ ကျွန်ုပ်သည် သင်တို့ ရောပြုန်းကိုးကွယ်သည်များမှ ကင်းသန့်ပေ၏။”ဟု ကြွေးကြော်သည်မှာ။^{၃၆၆}</p>

(၃၆၅) ဆီဟာဟ်၊ ကာမူးဆ်၊ မူးဟ်ကမ် ကျမ်းများနှင့် အီးဒဗယူလိန်- အာရဗီ အင်္ဂလိပ် ဝေါဟာရ ကျမ်းများ အတိုင်း ပုံစံ (ဆူး)၏ အများပြု ဆူးရ် ကို ပုံစံများဟု ဤဘာသာပြန်တွင် ပြန်ဆိုခြင်းကြောင့် ဖြစ်တည်စေသော ပုံသဏ္ဍာန်များအား သက်ဝင်စေသော ကာလဟု ဖြစ်ပေသည်။ ဆူးရ် ကို တံပိုးခရာဟုလည်း ပြန်ဆိုနိုင်ပြီး ရှင်သန်စုပေါင်းစေသောကာလ၌ အလုံးစုံသော အရာများ ရှင်သန်လှုပ်ရှားစေရန် တံပိုးခရာဟုတ်၍ အချက်ပေးခြင်း ဟု တင်စားပြောဆိုခြင်း ဖြစ်ပေသည်။

(၃၆၆) ကိုယ်တော်အီဗရာဟီးမိက ယခုမှ ကြယ်၊ လ နေ များကို မြင်ဘူးခြင်း မဟုတ်ချေ။ ငယ်စဉ်ကပင် မြင်ဘူးပြီးသား ဖြစ်ပေသည်။ ဤသုတ် တော်များတွင် ပြောဆိုသော ကြယ် လ နေ ဆိုသည်များမှာ ကြယ်နက္ခတ်အား ကိုးကွယ်သော ဘာသာရေးဂိုဏ်းမှာ အင်အား ကြီးထွားလာခြင်း၊ ဩဇာအာဏာကျဆုံးခြင်း၊ လ ကိုးကွယ်သော အုပ်စုမှ အာဏာရလာခြင်း၊ အာဏာကျဆုံးခြင်း၊ နေကိုးကွယ်သော အုပ်စုမှာ မင်းမူအုပ်ချုပ်ခြင်း၊ အုပ်ချုပ်မှုပြိုကွဲခြင်း စသော မတည်မြဲသည့် သဘောတရားများကို ပမာဆောင်ခြင်း ဖြစ်၍ ထိုအုပ်စုများ အာဏာရလာသည် ဖြစ်စေ၊ ကြီးထွားလာ

၇၉။	<p>إِنِّي وَجَّهْتُ وَجْهِيَ لِلَّذِي فَطَرَ السَّمَاوَاتِ وَالْأَرْضَ حَنِيفًا وَمَا أَنَا مِنَ الْمُشْرِكِينَ ﴿٧٩﴾</p> <p>ကျွန်ုပ်၏ မျက်နှာမူရာ အဖြစ် မိုးများနှင့် မြေကမ္ဘာ၏ မူလလက်သည် အရှင်ဘက်သို့ အယူသန့်စွာ မျက်မှောက်ပြုပါ၏။ ကျွန်ုပ်သည် ရောပြွန်းကိုးကွယ်သူများမှ မဟုတ်ပြီ။</p>
၈၀။	<p>وَحَاجَّهُ قَوْمُهُ قَالَ أَتُحَاجُّونِي فِي اللَّهِ وَقَدْ هَدَانِ وَلَا أَخَافُ مَا تُشْرِكُونَ بِهِ إِلَّا أَن يَشَاءَ رَبِّي شَيْئًا وَسِعَ رَبِّي كُلَّ شَيْءٍ عِلْمًا أَفَلَا تَتَذَكَّرُونَ ﴿٨٠﴾</p> <p>သူ့လူမျိုးက စောကြောသောအခါ သူက “ကျွန်ုပ်အား လမ်းညွှန်ပေးသော ပရမတ်ဘုရားရှင်၌ သင်တို့ စောကြောကြသလော”ဟု ဆို၏။ ကျွန်ုပ်သည် ကံကြမ္မာရှင် စံချိန်ပြည့်စေသည်မှအပ* သင်တို့၏ ရောပြွန်းကိုးကွယ်ရာများကို မကြောက်ပေ၊ ကံကြမ္မာရှင်သည် အရာအားလုံးကို ဖြန့်ကျက်ထား၍၊ သဗ္ဗလုံးစုံသည် အရှင့် အသိတော်၌ ရှိ၏။ ဆင်ခြင်သတိ ရှိကြပါလေစ။</p>
၈၁။	<p>وَكَيْفَ أَخَافُ مَا أَشْرَكْتُمْ وَلَا تَخَافُونَ أَنَّكُمْ أَشْرَكْتُمْ بِاللَّهِ مَا لَمْ يُنَزَّلْ بِهِ عَلَيْكُمْ سُلْطَانًا فَأَيُّ الْفَرِيقَيْنِ أَحَقُّ بِالْأَمْنِ إِنْ كُنْتُمْ تَعْلَمُونَ ﴿٨١﴾</p> <p>သင်တို့အား အခွင့်အာဏာ ချမှတ်ပေးခြင်း မရှိ^{၇၉} သင်တို့ကိုယ်တိုင် ပရမတ်ဘုရားရှင်နှင့် ရောပြွန်းကိုးကွယ်ရမည်ကို ကြောက်ရွံ့မှု မရှိသော သင်တို့၏ ရောပြွန်းကိုးကွယ်ရာများကို ကျွန်ုပ် မည်သို့ ကြောက်ရွံ့အံ့နည်း၊ သင်တို့၌ အသိရှိကြလျှင် အဖွဲ့ခွဲနှစ်ခုမှ မည်သူက ပို၍မှန်ကန်စွာ ယုံကြည်စိတ်ချရမှုရှိသနည်း။^{၈၀}</p>
၈၂။	<p>الَّذِينَ آمَنُوا وَلَمْ يَلْبِسُوا إِيمَانَهُمْ بِظُلْمٍ أُولَٰئِكَ لَهُمُ الْأَمْنُ وَهُمْ مُهْتَدُونَ ﴿٨٢﴾</p> <p>မိမိတို့၏ ယုံကြည်မှုအား မိုက်ကြေးခွဲခြင်းဖြင့် မဆင်ယင်သည့် ယုံကြည်သောသူများ၊ ထိုသူများသည်သာ ယုံကြည်စိတ်ချရ၏။ လမ်းညွှန်ခံရသူတို့ ဖြစ်ကြ၏။</p>
၈၃။	<p>وَتِلْكَ حُجَّتُنَا آتَيْنَاهَا إِبْرَاهِيمَ عَلَىٰ قَوْمِهِ نَرْفَعُ دَرَجَاتٍ مِّنْ نَّشَاءٍ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ ﴿٨٣﴾</p> <p>ထိုအရာသည် အီဗရာဟိမ်အား သူ့လူမျိုးတို့က စောကြောကြစဉ် ချီးမြှင့်ခြင်း ဖြစ်၏။ စံချိန်ပြည့်သူအား* အခွင့်အလမ်း* မြောက်စားတော်မူ၏။ ကံကြမ္မာရှင်သည် ဓမ္မသတ်ရှင် သိနေသောအရှင် ဖြစ်၏။</p>
၈၄။	<p>وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ كُلًّا هَدَيْنَا وَنُوحًا هَدَيْنَا مِن قَبْلُ وَمِن دُرِّيَّتِهِ دَاوُدَ وَسُلَيْمَانَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَارُونَ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ ﴿٨٤﴾</p> <p>သူ့အား အီစ္စဟာဒ်နှင့် ယာကုဗ်ကို* ချီးမြှင့်တော်မူ၏။ သူတို့ကိုယ်စီအား ငါ လမ်းညွှန်ပေး၏။ ရှေ့အလျင် နူးဟ်*နှင့် သူ၏ သားစဉ်မြေးဆက် ဖြစ်သော ဒါဝိဒ်* စိုလိုင်မံ၊ အိုင်ယုတ်*၊ ယုဆွဖ်၊ မူဆာ* နှင့် ဟာရုန်တို့ကို ငါ လမ်းညွှန်ပေး၏။ ဤသည်မှာ သုမင်္ဂလာပြုသူတို့အတွက် အစားပေးမှုပင်တည်း။</p>
၈၅။	<p>وَزَكَرِيَّا وَيَحْيَىٰ وَعِيسَىٰ وَإِلْيَاسَ كُلٌّ مِّنَ الصَّالِحِينَ ﴿٨٥﴾</p> <p>ဇက္ကရီယာ၊ ယာဟ်ယာ* ယေရှုနှင့် အီးလ်ယာဒ်* တို့ ကိုယ်စီအား ပြုပြင်ပြောင်းလဲသူများမှ ဖြစ်စေ၏။</p>

သည် ဖြစ်စေ ထိုသူများ၏ အကြိုက်ကို လိုက်၍ ကိုးကွယ်ယုံကြည်မှု မရှိဘဲ ပရမတ်ဘုရားရှင် ပြဌာန်းသော လောကဓမ္မ တရားကိုသာ ရှာမှီး ဆည်းကပ်ကြောင်းကို ဖော်ပြခြင်း ဖြစ်ပေသည်။

(၃၆၇) သူတို့ကိုးကွယ်သော ကြယ်၊ လ၊ နေ နှင့် ရုပ်ပွားများအား သဗ္ဗညုတဉာဏ်စဉ် ကိန်းဝပ်ပေးလျက် လူသားတို့အား တရားပေးသည်ဟူ၍ မရှိချေ။ ထို့ကြောင့် ထိုမအပ်မရာ ကိုးကွယ်သူများ ကိုယ်တိုင်က မည်မျှပင် ပူဇော်ပသ နေကြသော်လည်း၊ ထိုအရာများမှာ သက်မဲ့များ၊ လူသားအား ကောင်းကျိုး ဆိုးကျိုး မပေးနိုင်သော အရာများဟု မသိစိတ်မှ သိနေပြီး ဖြစ်သည်။

(၃၆၈) ထိုဘုရားအများ ကိုးကွယ်ဆည်းကပ်သူများနှင့် ဘုရားတစ်ဆူတည်းကိုသာ ကိုးကွယ်ဆည်းကပ်သူတို့ အနက် မည်သူသည် ပို၍ ဘေးကင်း လုံခြုံ သနည်း-ဟု ဆိုလိုခြင်း ဖြစ်သည်။

<p>၈၆။ ★၃၈:၄၈ ★ကု:၈၀</p>	<p>وَإِسْمَاعِيلَ وَالْيَسَعَ وَيُونُسَ وَلُوطًا وَكُلًّا فَضَّلْنَا عَلَى الْعَالَمِينَ ﴿٣٨﴾ အိစ္ဆာအိဗ်လိ၊ ယာဆ်အာ*၊ ယူနုတ်စ်နှင့် လု(တ်)*တို့ကိုယ်စီအား လောကဝပ်သိမ်းအပေါ်ဝယ် သိက္ခာပေးခဲ့၏။</p>
<p>၈၇။</p>	<p>وَمِنْ آبَائِهِمْ وَذُرِّيَّاتِهِمْ وَإِخْوَانِهِمْ وَاجْتَبَيْنَاهُمْ وَهَدَيْنَاهُمْ إِلَى صِرَاطٍ مُسْتَقِيمٍ ﴿٣٩﴾ သူတို့၏ အဖေများ၊ သားစဉ်မြေးဆက်များ၊ ညီအစ်ကိုမောင်နှမများမှ ငါအရှင် ရွေးချယ်သူများ ရှိ၍ သူတို့အား ပြောင့်မှန်သော လမ်းတော်သို့ လမ်းညွှန်ခဲ့၏။^{၃၉}</p>
<p>၈၈။ ★၂:၇၀ ★နု ၂၃:၁၇</p>	<p>ذَٰلِكَ هُدَىٰ اللَّهُ يَهْدِي بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ وَلَوْ أَشْرَكُوا لَحَبِطَ عَنْهُمْ مَا كَانُوا يَعْمَلُونَ ﴿٤٠﴾ ဤကား ပရမတ်ဘုရားရှင်၏ လမ်းညွှန်ပင် ဖြစ်၏။ အရှင်သည် အမှုတော်ဆောင်များအနက် စံချိန်ပြည့်သူအား* လမ်းညွှန်တော်မူ၏။ သူတို့မှ ရောပြွန်းကိုးကွယ်ကြသော်- သူတို့၏ ကျင့်ကြံလေ့ရှိရာများသည် အချည်းနီးဖြစ်ရလတ္တံ့*။</p>
<p>၈၉။</p>	<p>أُولَٰئِكَ الَّذِينَ آتَيْنَاهُمُ الْكِتَابَ وَالْحِكْمَ وَالنَّبُوءَةَ فَاِنْ يُكَفِّرْ بِهَا هَٰؤُلَاءِ فَقَدْ وَكَلْنَا بِهَا قَوْمًا لَّيْسُوا بِهَا بِكَافِرِينَ ﴿٤١﴾ ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် သတင်းတော်ဆောင်ဘွဲ့ ချီးမြှင့်ခံရသော ထိုသူများသည် ၎င်းတို့ကို ဖုံးကွယ်ခဲ့လျှင် မုချပင် ငါသည် ထိုအရာအား မဖုံးကွယ်သော လူမျိုးထံ၌ ကိုးစားစေလတ္တံ့။</p>
<p>၉၀။</p>	<p>أُولَٰئِكَ الَّذِينَ هَدَىٰ اللَّهُ فَبِهَٰدَاهُمْ أَقْتَدَهُ قُلْ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا إِنْ هُوَ إِلَّا ذِكْرَىٰ لِلْعَالَمِينَ ﴿٤٢﴾ ပရမတ်ဘုရားရှင်က လမ်းညွှန်သော ထိုသူတို့အား ထိုလမ်းညွှန်မှု၌ လိုက်စေလော့။ “ကျွန်ုပ်သည် ထိုအတွက် အကျိုးဆုလဒ် မတောင်းခဲ့ချေ။ ၎င်းသည် လောကဝပ်သိမ်းအတွက် သတိပေးတရားတော်သာ ဖြစ်၏”ဟု ဟောလော့။</p>
<p>၉၁။</p>	<p>وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ إِذْ قَالُوا مَا أَنزَلَ اللَّهُ عَلَيْنَا مِن شَيْءٍ قُلْ مَنْ أَنزَلَ الْكِتَابَ الَّذِي جَاءَ بِهِ مُوسَىٰ نُورًا وَهُدًى لِّلنَّاسِ تَجْعَلُونَهُ قَرَاطِيسٍ تُبْدُونَهَا وَتُخْفُونَ كَثِيرًا وَعُلِّمْتُمْ مَا لَمْ تَعْلَمُوا أَنْتُمْ وَلَا آبَاؤُكُمْ قُلِ اللَّهُ ثُمَّ ذَرْهُمْ فِي خَوْضِهِمْ يَلْعَبُونَ ﴿٤٣﴾ ပရမတ်ဘုရားရှင်အား မှန်ကန်သော ချင့်ချိန်မှုဖြင့် ချင့်ချိန်ကြသည် မဟုတ်၊ လူပုဂ္ဂိုလ်အပေါ်၌ မည်သည့် တစ်စုံတစ်ရာကိုမှ ချုတ်မှတ်ပေးခြင်း မရှိဟု ပြောကြသောအခါ။ “ဖော်ပြခြင်း များစွာကို ထိန်ငှက်ထားသော သင်တို့ စီစဉ်သည့် စာရွက်စာတမ်းများနှင့် သင်တို့သည် မိရိုးဖလာဝါဒီများသာ ဖြစ်ကြ၏။ သင်တို့ မသိရာကို သင်ပေးခံရသော- လူသားတို့ အတွက် လမ်းညွှန် အလင်းရောင်- ဖြစ်သော မူဆာဖြင့် ရောက်လာစေသည့် ကျမ်းတော်အား မည်သူက ချမှတ်ပေးသနည်း”ဟု မေးမြန်းလျက် “ပရမတ်ဘုရားရှင်ပင် ဖြစ်၏”ဟု ပြောပြလော့။ ထို့နောက် သူတို့အား ဟာသလုပ် ပြက်လုံးထုတ်နေခြင်း၌ ချန်ထားခဲ့လော့။</p>
<p>၉၂။</p>	<p>وَهَٰذَا كِتَابٌ أَنزَلْنَاهُ مُبَارَكٌ مُّصَدِّقُ الَّذِي بَيْنَ يَدَيْهِ وَلِتُنذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا وَالَّذِينَ يُؤْمِنُونَ بِالْآخِرَةِ ﴿٤٤﴾</p>

(၃၆၉) သုတ်တော် ၈၃မှ ၈၆ ထိတွင် ဉာဏ်စဉ်ဆောင် (၁၈) ပါး၏ အမည်များကို ဖော်ပြ၍၊ သုတ်တော် ၈၇ တွင် သူတို့၌ အဖေများ၊ သားစဉ်မြေးဆက်များ၊ ညီအစ်ကိုမောင်နှမများ ရှိသည်ဟု ရှင်းလင်းစွာပင် ဆိုထားသည်။ ထိုအမည်နာမဖြင့် ဖော်ပြသော ကိုယ်တော်များ၏ စရင်းတွင် ကိုယ်တော်ယေရှု၏ အမည်သည် သုတ်တော် (၈၅)တွင် အတိအကျ ပါနေပေသည်။ ထို့ကြောင့် ကိုယ်တော် (၁၈)ပါးလုံးကို ရည်ညွှန်းသော သူတို့၏ အဖေများ၊ သူတို့၏ သားစဉ်မြေးဆက်များ၊ သူတို့၏ ညီအစ်ကိုမောင်နှမများ ဆိုသည်မှ နာမ်စား “သူတို့၏” ဆိုသည်မှာ ကိုယ်တော် ယေရှုမှ လွဲ၍ ကျန်သော ကိုယ်တော်များကိုသာ ဆိုလိုသည်ဟု ဆွဲယူခြင်းမှာ ကျမ်းတော်အား လွန်စွာ စော်ကားခြင်းသာ ဖြစ်ပေသည်။ ကျမ်းတော်သည်၊ မွေးဖွားခြင်း၊ ပြင်ဆင်ခြင်း၊ တည်းဖြတ်ခြင်း မရှိသော မူရင်းစစ် ကျမ်းတော် ဖြစ်သည်။ ထို့ကြောင့် ကျမ်းတော်က ကိုယ်တော်ယေရှု တွင် လူသားအဖေ ရှိကြောင်း သားစဉ်မြေးဆက်များ ရှိခဲ့ကြောင်း၊ ညီအစ်ကို မောင်နှမများ ရှိခဲ့ကြောင်းကို ထင်ရှားစွာ ဆိုထားပေသည်။ ကိုယ်တော် မဟာမိတ်မတိုင်မှီ ဉာဏ်စဉ်ဆောင် အားလုံးတွင် လူပျိုကြီး ဟူ၍ မရှိဟု ၁၃:၃၈ တွင် အတိအကျ ဆိုထားသောကြောင့် ကိုယ်တော်ယေရှုအား လူပျို စင်စစ် ဖြစ်သည် ဇနီးသားသမီးမရှိခဲ့ ဟု ဆိုခြင်းမှာလည်း ကျမ်းတော်၏ အဆို အစွလာမိ၏ အယူအဆနှင့် လွန်စွာ ဆန့်ကျင်ပေသည်။ (၁၃:၃၈)။

<p>ကုရ်အာန် ★ ၂၃</p>	<p style="text-align: right;">يُؤْمِنُونَ بِهِ وَهُمْ عَلَى صَلَاتِهِمْ يُحَافِظُونَ ﴿٢٣﴾</p> <p>ငါ ချမှတ်ပေးသည့် ကျက်သရေရှိသာ ဤ ကျမ်းတော်သည် လက်ရှိ-ရှေ့မှောက်များကို ဖြောင့်မှန်စေ၍ မြို့ပြဒေသနှင့် ၎င်း၏ ဝန်းကျင်တို့အား သတိပေးဘို့ရာ ဖြစ်၏။ နောင်ဘဝကို ယုံကြည်သောသူတို့သည် ၎င်းအား ယုံကြည်ကြ၏။ သူတို့သည် ဝတ်ပြုခြင်းကို * စောင့်ထိန်းကြ၏။ ၂၃။</p>
<p>၉၃။</p>	<p style="text-align: center;">وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ قَالَ أُوحِيَ إِلَيَّ وَلَمْ يُوحَ إِلَيْهِ شَيْءٌ وَمَنْ قَالَ سَأُنزِلُ مِثْلَ مَا أَنْزَلَ اللَّهُ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ فِي غَمْرَاتِ الْمَوْتِ وَالْمَلَائِكَةُ بَاسِطُو أَيْدِيهِمْ أَخْرِجُوا أَنْفُسَكُمُ الْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنْتُمْ تَقُولُونَ عَلَى اللَّهِ غَيْرَ الْحَقِّ وَكُنْتُمْ عَنْ آيَاتِهِ تَسْتَكْبِرُونَ ﴿٩٣﴾</p> <p>ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီး လိမ်လည်သူ၊ သို့မဟုတ် သူ့ထံ အာရုံစူးစိုက်ခြင်း တစ်စုံတစ်ရာ မရှိဘဲ ကျွန်ုပ်ထံ အာရုံစူးစိုက်ရသည်ဟု ပြောသူ၊ ပရမတ်ဘုရားရှင်က ချမှတ်ပေးသကဲ့သို့ ကျွန်ုပ်သည်လည်း ချမှတ်ပေးအံ့ဟု ဆိုသူများထက် မည်သူက ပို၍ အမှိုက်စီးဘိသနည်း၊ ထို အမှိုက်ကောင်များထံ ကတုန်ကယင် သေခြင်းတရား ဆိုက်စေ၍ နိမိတ်ဆောင်များက လက်များဆန့်လျက် သင်တို့သည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ မမှန်မကန် ပြောဆို လေ့ရှိသောကြောင့်၊ သင်တို့သည် သုတ်ဒေသနာများ အပေါ် မောက်မာရှိသောကြောင့် သင်တို့၏ ဉာဉ်စိုက်များကို ယနေ့ ထုတ်ပစ်လော့၊ နိမ့်ကျသော ဝဋ်ကြွေးအား အစားယူလော့ဟု ဆိုသည်ကို သင် မြင်ရပါလေစ။ ၉၃။</p>
<p>၉၄။ လောကီ စည်းစိမ်</p>	<p style="text-align: center;">وَلَقَدْ جِئْتُمُونَا فُرَادَىٰ كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ وَتَرَكْتُمْ مَا خَوَّلْنَاكُمْ وَرَاءَ ظُهُورِكُمْ وَمَا نَرَىٰ مَعَكُمْ شُفَعَاءَكُمُ الَّذِينَ زَعَمْتُمْ أَنَّهُمْ فِيكُمْ شُرَكَاءَ لَقَدْ تَقَطَّعَ بَيْنَكُمْ وَصَلَّٰ عَنْكُمْ مَا كُنْتُمْ تَزْعُمُونَ ﴿٩٤﴾</p> <p>ပထမအကြိမ် သင်တို့ကို ဖြစ်တည်စေသည့်အတိုင်း ငါ့ထံသို့ သင်တို့ချည်း ရောက်လာခဲ့ပြီ။ ငါ နှစ်သိမ့်ခဲ့သည်များကို သင်တို့၏နောက်၌ ကွယ်လျက် သင်တို့ ချန်ခဲ့ရပြီ။ သင်တို့ ရောပြုန်းကိုးကွယ်ရာဟု ရပ်တည်ပြောဆိုခဲ့သော အမျှဝေ ပေးမည့် သူများကို သင်တို့နှင့် အတူ ငါ မြင်တွေ့တော် မမူချေ။ မုချပင် သင်တို့ကြား၌ ပြတ်တောက်သွားကြလေပြီ။ သင်တို့၏ ရပ်တည်ပြောဆိုလေ့ရှိသည်များ သင်တို့ထံမှ ချောင်လွှဲသွားကြလေပြီ။</p>
<p>၉၅။ အညွှာနှင့် ထွက်စေ</p>	<p style="text-align: center;">إِنَّ اللَّهَ فَالِقُ الْحَبِّ وَالنَّوَىٰ يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَمُخْرِجُ الْمَيِّتِ مِنَ الْحَيِّ ذَٰلِكُمْ اللَّهُ فَالِقُ الْوُكُوفِ ﴿٩٥﴾</p> <p>ကေနပ်ပင် ပရမတ်ဘုရားရှင်သည် ကောက်ပဲသီးနှံ၊ သစ်စေ့များကို အက်ကွဲစေတော်မူ၏။ သက်ရှိကို သက်မဲ့မှ ထုတ်ယူ တော်မူ၏။ သက်မဲ့ကို သက်ရှိမှ ထုတ်ယူတော်မူ၏။ ယင်းသို့ပြုစေခြင်းမှာ ပရမတ်ဘုရားရှင်ပင် ဖြစ်၏။ သို့ဖြင့် အသင် တို့သည် မည်သို့ လှည့်စားခံနေကြကုန်သနည်း။</p>
<p>၉၆။</p>	<p style="text-align: center;">فَالِقُ الْإِصْبَاحِ وَجَعَلَ اللَّيْلَ سَكَنًا وَالشَّمْسَ وَالْقَمَرَ حُسْبَانًا ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ ﴿٩٦﴾</p> <p>နံနက်စကို ကွဲဖြာထွက်စေ၏။ အနားယူရန် ညနှင့် နေ လကို စီစစ်တွက်ချက် စီစဉ်တော်မူ၏။ ဤသည် ဘုန်းတော် အရှင် သိနေသော အရှင်၏ စည်းချိန်ချမှတ်မှုပင် ဖြစ်၏။</p>

(၃၇၀) ဤသုတ်တော်၌ မြို့ပြဟု ဘာသာ ပြန်ဆိုသော “အွမ်မလ်ကုရာဟ်” ကို အချို့က မကာဟ်မြို့တော်ဟု ပြန်ဆိုကြပေသည်။ အစွာလမ် သာသနာအား စတင် ဖြန့်ချိသည့် အချိန်တွင် မဟာမြို့တော်မှာ လူမျိုးစုံ ဘာသာစုံသော စံပြမြို့ပြ ယာဉ်ကျေးမှုကို ထူထောင်သော မြို့ ဖြစ်၍ မမှားယွင်းပေ။ သို့သော် ထိုစကားလုံး “အွမ်မလ်ကုရာဟ်” ၏ အဓိပ္ပာယ်မှာ မြို့ပြ (မြို့များ၏ မိခင်) ဟု ဖြစ်၍၊ ဤဘာသာပြန်၌ ထိုစကားလုံး အတိုင်းပင် ဘာသာပြန်ခြင်း ဖြစ်ပေသည်။ ယခုခေတ်တွင် ကမ္ဘာ၏ မြို့တိုင်းနယ်တိုင်းသည် မြို့ပြများ ဖြစ်နေပြီ ဖြစ်၍ ထိုမြို့ပြများမှ တဆင့် ကျေးလက် ဒေသများသို့ ဤကျမ်းတော်အား ဖြန့်ချိလေ့လာစေရန်မှာ သာသနာ၌ မွေ့လျော်သူများ၏ ဝန်တာပင် ဖြစ်ပေသည်။

(၃၇၁) နိမိတ်ဆောင်များ ဆိုသည်မှာ ပကတိရိုးသားဖြူစင်သော ပညာရှင်များကို ခေါ်ပေသည် (၂:၃၀)။ သူတို့သည် စာတစ်စောင်၊ ပေတစ်ရွက်ကို ဖတ်လိုက်သည်နှင့် ဤစာသည် မူရင်းဖြစ်သည် မဖြစ်သည်ကိုလည်းကောင်း၊ စကားတစ်ခွန်းကို နားထောင်လိုက်သည်နှင့် ဤစကားသည် ဖြောင့်မတ်သည် ကောက်ကျစ်သည်ကို လည်းကောင်း သိကြပေသည်။ ထိုပုဂ္ဂိုလ်များ၏ ရှေ့တွင် အရည်အသွေး မပြည့်မှီဘဲ မိမိကိုယ်မိမိ လိမ်ညာ လည့်စားနေသူများသည် အရှက်ကွဲရမည်ပင်၊ ဂုဏ်သိက္ခာများ သေဆုံးရမည်ပင် ဖြစ်သည်။ ဤသုတ်တော်မှ “လက်များကို ဆန့်လျက်” ဆိုသည်မှာ လက်ရုံးရည် သို့မဟုတ် လုပ်ပိုင်ခွင့်အလျောက်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

၉၇။	<p>وَهُوَ الَّذِي جَعَلَ لَكُمُ النُّجُومَ لِتَهْتَدُوا بِهَا فِي ظُلُمَاتِ اللَّيْلِ وَالْبَحْرِ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَعْلَمُونَ ﴿٩٧﴾</p> <p>သင်တို့ အတွက် ရေမြေ အမှောင်ထဲ၌ လမ်းညွှန်ဖြစ်စေရန် ကြယ်တာရာများကို စီစဉ်တော်မူသော ထိုအရှင်သည်- အသိရှိသော လူမျိုးတို့အတွက် သုတ်ဒေသနာများကို မှချဉ်သည့် ရှင်းလင်းဆုံးဖြတ်ပေးထားပြီ။</p>
၉၈။ ☆၄၁၁	<p>وَهُوَ الَّذِي أَنْشَأَكُمْ مِنْ نَفْسٍ وَاحِدَةٍ فَمُسْتَقَرًّا وَمُسْتَوْدَعًا قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَفْقَهُونَ ﴿٩٨﴾</p> <p>အရှင်သည် သင်တို့အား ဉာဉ်စရိုက် တစ်မျိုးတည်းမှ* ပေါက်ပွားစေသော အရှင် ဖြစ်၏။ တည်ငြိမ်စွာနေရန် ကင်းရှင်းစွာနေရန်တို့ ရှိစေ၏။ နားလည်မှုရှိသော လူမျိုးအတွက် သုတ်ဒေသနာများကို မှချဉ်သည့် ရှင်းလင်းဆုံးဖြတ်ပေးထားပြီ။</p>
၉၉။ ☆၄၂၂	<p>وَهُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ نَبَاتَ كُلِّ شَيْءٍ فَأَخْرَجْنَا مِنْهُ خَضِرًا نُخْرَجُ مِنْهُ حَبًّا مَاتِرَاكِبًا وَمِنَ النَّخْلِ مِنَ طَلْحِهَا قَنَوَانٌ دَانِيَةٌ وَجَنَّاتٍ مِنْ أَعْنَابٍ وَالزَّيْتُونَ وَالرُّمَّانَ مُشْتَبِهًا وَغَيْرَ مُتَشَابِهٍ انظُرُوا إِلَى ثَمَرِهِ إِذَا أَثْمَرَ وَيَنْعِهِ إِنَّ فِي ذَلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ ﴿٩٩﴾</p> <p>အရှင်သည် ကောင်းကင်မှ* ရေကို သွန်းချစေသော၊ ၎င်းဖြင့် သီးနှံဖြစ်ထွန်းခြင်း အလုံးစုံအား ထွက်ပေါ်စေ၍၊ ထိုမှ စိမ်းလန်းခြင်းကို ထွက်ပေါ်စေသော အရှင် ဖြစ်။ ထိုမှ ကောက်ပဲသီးနှံများကို ကုန်စည်ဖြစ်စေ၏။ စွပ်လွန်ပင်၏ ဝတ်ဆံမှ အဖူးအခိုင်များမှာ အနီးကပ်ရှိစေ၏။ စပျစ်၊ သံလွင်၊ သလဲသီး၊ ဥယျာဉ်များကို အသွင်တူ အသွင်ကွဲ ဖြစ်စေ၏။ ထိုမှ သီးသည် အသီးမှည့်များကို ကြည့်ကြလော့၊ ထို၌ မျက်တွေ့ယုံသော လူမျိုးများအတွက် သုတ်ဒေသနာများ ရှိနေ၏။</p>
၁၀၀။ ☆၄၂၁ ☆၄၁၁၆	<p>وَجَعَلُوا لِلَّهِ شُرَكَاءَ الْجِنَّ وَخَلَقَهُمْ وَخَرَقُوا لَهُ بَنِينَ وَبَنَاتٍ بِغَيْرِ عِلْمٍ سُبْحَانَ اللَّهِ وَتَعَالَى عَمَّا يُصِفُونَ ﴿١٠٠﴾</p> <p>သူတို့သည် ဖြစ်တည်ခံ* ပုတုဇဉ်များကို*၃၂ ပရမတ်ဘုရားနှင့် ရောပြွန်းကိုးကွယ်ရာအဖြစ် စီစဉ်ကြ၏။ အသိပညာ မရှိဘဲလျက် အရှင်၌ ကိုယ်ပွား သားသမီးများ ရှိသည်ဟု သတင်းမှားဖောက်ခွဲကြ၏။* အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏။ အရှင်သည် သူတို့ တင်ပြသည်ထက် အထွင်အထိပ်ဖြစ်တော်မူ၏။</p>
၁၀၁။	<p>بَدِيعَ السَّمَاوَاتِ وَالْأَرْضِ أَنَّى يَكُونُ لَهُ وَلَدٌ وَلَمْ تَكُنْ لَهُ صَاحِبَةً وَخَلَقَ كُلَّ شَيْءٍ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ ﴿١٠١﴾</p> <p>အရှင်သည် မိုးများနှင့် မြေ၏ မူလအရှင် ဖြစ်၏။ ဝါအရှင်တွင် ပေါင်းဖော်သင်းဘက် မရှိချေ။ ဝါ၌ မည်သို့ ရင်သွေး ရှိပေအံ့နည်း။*၃၃ အရှင်သည် သဗ္ဗလုံးစုံကို ဖြစ်တည်စေ၏။ ထိုအရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏။</p>

(၃၇၂) **ဂျင်** များကို ရှေးဒဏ္ဍာရီ ယုံကြည်မှုများအရ တစ္ဆေ သရဲ၊ နာနာဘာဝ စာရင်းဝင်၊ လူသားတို့က မမြင်နိုင်ဘဲ လူသားများအား ပြုစားနိုင်သော သတ္တဝါတစ်မျိုး ဖြစ်သည်ဟု ယူဆကြပေသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ဂျူးလူမျိုးများမှ လူမျိုးစုတစ်စု ဖြစ်သည်ဟု ဖွင့်ဆိုချက်များလည်း များစွာ ပေါ်ထွက်လာပေသည်။ ကျမ်းတော်တွင် ၎င်းတို့အား မီးဖြင့် ဖြစ်တည်စေသည်ဟု ဆိုခြင်းကြောင့် စစ်သွေးကြွများဟု အချို့က ဖွင့်ဆိုကြပေသည်။ ကျမ်းတော်ကို သေချာတိကျစွာ လေ့လာသောအခါ သူတို့သည် လူသားစင်စစ်များသာ ဖြစ်ကြောင်း တွေ့ရသည်။ ပိဋကတ်တော်တွင် လူသားများကို အမျိုးလေးပါး သတ္တဝါများဟု ခွဲခြားသတ်မှတ် သကဲ့သို့ ကုရ်အာန်တွင်လည်း လူသားများကို (၁) **အာဒမ်** မျိုးနွယ် ၂:၃၁။ (၂) **မလာအိကာဟ်** မျိုးနွယ် ၂:၃၀။ (၃) **အိဗလီဆ်** မျိုးနွယ် ၂:၃၄ နှင့် (၄) **ဂျင်** မျိုးနွယ် ဟူ၍ တွေ့ရပေသည်။ **ဂျင်** သည် နာနာဘာဝ မဟုတ်ချေ။ မီးဖြင့် ဖြစ်တည်စေသည် ဆိုခြင်းကို ပိဋကတ်တော် စကားအရ မီးဖြင့် ချက်ပြုတ်စားသောက်သော လူမျိုး ဟု နားလည်နိုင်ပေသည်။ (ပါထိကဝတ် ပါဠိတော် အဂ္ဂညသုတ်)။ **ဂျင်** များသည် လူသားစင်စစ် ဖြစ်သည် ဆိုခြင်းကို ကျမ်းတော်အရ ထင်ရှားသော သက်သေများမှာ (၁) **ဂျင်**တို့မှ ဉာဏ်စဉ်တော်ဆောင် (ရုရှလ်)များ ပွင့်ပေါ်ခြင်း (၆:၁၃၁)။ **ဂျင်** အုပ်စုဝင်ဖြစ်သော အိဗလီဆ်သည် အိမ်ထောင်ယူ သားမွေးမှုပြုခြင်း (၁၈:၅၀)။ ကိုယ်တော် မုဟမ္မဒ် ထံ၌ သစ္စာခံ ယုံကြည်သက်ဝင်ကြခြင်း (၄၆:၂၉-၃၁)တို့ ဖြစ်ပေသည်။ (၂:၃၀၊ ၃၁၊ ၃၄ ၏ အောက်ခြေများတွင် အာဒမ်၊ မလာအိကာဟ်၊ အိဗလီဆ် များ အကြောင်းကို ပြန်လည် လေ့လာစေလိုပါသည်။ ထို့ကြောင့် ဤဘာသာပြန်တွင် **ဂျင်** ကို ပုတုဇဉ် ဟု ဘာသာပြန်ခြင်း ဖြစ်သည်။

(၃၇၃) အဖော် ကြင်ယာကြင်ဘက် မရှိဘဲ သားသမီး မရနိုင် ဟူသည့် ထင်ရှားသော ဤဥပဒေကို ရွတ်ဖတ်နေကြသော မွတ်ဆလင် အများစုသည်ပင် ယေဂျ ခရစ်နှင့် ပတ်သက်လျှင် ရောမဒဏ္ဍာရီ လွှမ်းမိုးသော ခရစ်ယာန်တို့၏ အယူအဆ နောက်သို့ လိုက်နေကြသည်မှာ အလွန် အံ့ဩစရာ ကောင်းလှ သည်။ (သီရိပုံချီ ဦးဘသောင်း၊ မောင်လာနာ မဟ်မူးဒ် ဒါဇူး ဟာရှင်မိ ယူစွမ်၊ မောင်လာနာ အိဗရာဟီမ် အဟ်မဒ် မဇ္ဇာဟောရီ၊ ဟာဂျီမိရ် ရုလိုင်မာန်၊ မောင်လာနာ ဗရီဂျလ္လာဟ်၊ ဦးဖေစိန် (ကယားပြည်နယ် အတွင်းဝန်ဟောင်း)၊ သီရိပုံချီ အဟ်ဟဂျီ မောင်လာနာ ဃာဇီ မိုဟမ္မဒ်ဟာရှင်မိ၊ မောင်လာနာ မတ္တဆူဒ် အာမက်ခန်းတို့ ဦးစီး ပြန်ဆို တည်းဖြတ် ထုတ်ဝေသော ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်း အစောင် (၇) ၁၉၆၉ ခု

၁၀၂။	<p style="text-align: center;">ذَلِكُمْ اللَّهُ رَبُّكُمْ لَا إِلَهَ إِلَّا هُوَ خَالِقُ كُلِّ شَيْءٍ فَاعْبُدُوهُ وَهُوَ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ *</p> <p>အရှင်သည် သင်တို့၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင် ဖြစ်၏။ သဗ္ဗလုံးစုံအား ဖြစ်တည်စေသော ထိုအရှင် မှအပ အခြား ဘုရားရှင်ဟူ၍ မရှိ၊ အရှင်အား ကိုးကွယ်ကြလော့၊ အရှင်သည် အလုံးစုံ ကိုးစားခံထိုက်သော အရှင် ဖြစ်၏။</p>
၁၀၃။	<p style="text-align: center;">لَا تُدْرِكُهُ الْأَبْصَارُ وَهُوَ يُدْرِكُ الْأَبْصَارَ وَهُوَ اللَّطِيفُ الْخَبِيرُ *</p> <p>အမြင်များဖြင့် အရှင်အား ခြုံလွှမ်းနိုင်သည် မဟုတ်ချေ၊ အရှင်သည်သာ အမြင်များကို ခြုံလွှမ်း၏၊ အရှင်သည် သက်ညှာတော်မူ၏၊ သတင်းသိနေတော်မူ၏။ ၃၆</p>
၁၀၄။ ၇:၂၀၃ ကုရ်အာန်	<p style="text-align: center;">قَدْ جَاءَكُمْ بَصَائِرُ مِنْ رَبِّكُمْ فَمَنْ أَبْصَرَ فَلِنَفْسِهِ وَمَنْ عَمِيَ فَعَلَيْهَا وَمَا أَنَا عَلَيْكُمْ بِحَفِيظٍ *</p> <p>ကံကြမ္မာရှင်၏ထံမှ သင်တို့ထံသို့ အမြင်ပေါက်ခြင်း ရောက်လာစေပြီ၊ မြင်တတ်သူသည် သူ့၏ စရိုက် အတွက် ဖြစ်၍၊ ကန်းနေသူသည် သူ့အပေါ်၌သာ သင့်စေ၏။ ကျွန်ုပ်သည်ကား သင်တို့အား စောင့်ရှောက်ရသူ မဟုတ်ချေ။</p>
၁၀၅။ ၇:၁၅၇	<p style="text-align: center;">وَكَذَلِكَ نُصَرِّفُ الْآيَاتِ لِيُقُولُوا دَرَسْتَ وَلِنُبَيِّنَهُ لِقَوْمٍ يَعْلَمُونَ *</p> <p>ငါသည် သုတ်ဒေသနာများကို ဤသို့ ထပ်ပြန်တလဲလဲရှင်းပြ၍၊ သူတို့က “သင်သည် ဖတ်ရှုလေ့လာထားပြီ” ဟု ဆိုကြ၏၊ အသိရှိသော လူမျိုးတို့အတွက် ငါသည် ဤသို့ ရှင်းလင်းပေးတော်မူ၏။ ၃၇</p>
၁၀၆။	<p style="text-align: center;">اتَّبِعْ مَا أُوحِيَ إِلَيْكَ مِنْ رَبِّكَ لَا إِلَهَ إِلَّا هُوَ وَأَعْرِضْ عَنِ الْمُشْرِكِينَ *</p> <p>ကံကြမ္မာရှင်ထံတော်မှ သင့်အား အာရုံစူးစိုက်ပေးသည်ကိုသာ လိုက်နာလော့၊ အရှင်မှအပ အခြား ဘုရား ဟူ၍ မရှိ၊ ရောပြွန်းကိုးကွယ်သူများအား ဘောင်ထားလော့။</p>
၁၀၇။ ☆ ၂:၇၀	<p style="text-align: center;">وَلَوْ شَاءَ اللَّهُ مَا أَشْرَكُوا وَمَا جَعَلْنَاكَ عَلَيْهِمْ حَفِيظًا وَمَا أَنتَ عَلَيْهِمْ بِوَكِيلٍ *</p> <p>ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင်* သူတို့သည် ရောပြွန်းကိုးကွယ်သူများ ဖြစ်ကြမည် မဟုတ်ချေ။ ငါသည် သင့်အား သူတို့အပေါ် စောင့်ရှောက်သူအဖြစ် မစီစဉ်ခဲ့၊ သင်သည် သူတို့၏ ကိုးစားခံရသူလည်း မဟုတ်ချေ။</p>
၁၀၈။	<p style="text-align: center;">وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ كَذَلِكَ زَيْنًا لِكُلِّ أُمَّةٍ عَمَلُهُمْ ثَمَّ إِلَىٰ رَبِّهِمْ مَرْجِعُهُمْ فَيُنَبِّئُهُمْ بِمَا كَانُوا يَعْمَلُونَ *</p> <p>ပရမတ်ဘုရားရှင်မှ အပသော ဆုတောင်းသည်များကို မရစ်ကြနှင့်၊ သို့ဖြစ်လျှင် အသိမရှိ စည်းဖက်လျက် ပရမတ်ဘုရားရှင်အား ပြန်ရစ်ကြလိမ့်မည်။ အသိုင်းအဝိုင်း ကိုယ်စီ၏ ကျင့်ကြံမှုများကို ဤသို့ ဖမ်းစားထားစေ၏။ ထို့နောက်</p>

အောက်တိုဘာလထုတ် စာမျက်နှာ ၄၃၉ အောက်ခြေ ရှင်းချက် ၁၀၅၄ တွင်လည်း ကြင်ယာကြင်ဘက်မရှိဘဲ ကလေး မမွေးနိုင်ကြောင်းကို ဖော်ပြထားပေသည်။) အထက်ဖော်ပြပါ ဆရာတော်ကြီးများသည် မြန်မာနိုင်ငံ၏ အဓိက အစွဲလှမ်း အသင်းအဖွဲ့ကြီးများ၏ ဦးစီခေါင်းဆောင်များ ဖြစ်၍ မြန်မာ့ဓာတ်ဆလင် တစ်ဦး အနေဖြင့် အယူအဆ အရ ထိုဆရာတော်ကြီးများ အနက် အနည်းဆုံး တစ်ဦး သို့မဟုတ် တစ်ဦးနှင့် ဆက်စပ် ပတ်သက်နေသည်မှာ သေချာပေသည်။ ထို့ကြောင့် မိမိတို့၏ ဆရာတော်ကြီး ကိုယ်တိုင်က ရှင်းလင်း မိန့်ဆိုထားသည်ကို စောဒက မတက်သင့်ပေ။

(၃၇၄) ဘုရားရှင် ဆိုသည်မှာ သဗ္ဗညု ဖြစ်၍ မံသမျက်စိဖြင့် မမြင်စွမ်းနိုင် ဟု မနိမဉ္ဇူကျမ်းနှင့် မြောက်များစွာသော ပိဋကတ်တော်၏ အဖွင့်ကျမ်းများတွင် တွေ့ရပေသည်။ (၁:၁ ၏အောက်ခြေတွင် အကျယ်ကို ကြည့်ပါ။)

(၃၇၅) “သင်သည် ဖတ်ရှုလေ့လာထားပြီ” ဆိုသည်မှာ ကိုယ်တော်မှဟမ္မဒ်သည် “စာပေသဘောတရားဖြင့် သုံးသပ်ခြင်းဆင် စိစစ်၍ ကုရ်အာန် ကျမ်းတော်ပါ သုတ်ဒေသနာများကို ပြုစုသူ” ဟူသည့် စွပ်စွဲချက်ဖြစ်သည်။ ထိုအချက်ကို ဆက်လက်ဖော်ပြပါ သုတ်တော် (၁၀၆) မှ “သင့်အား အာရုံစူးစိုက် ကိန်းသက်ပေးသည်ကိုသာ လိုက်နာလော့” ဟူသည်က လုံးဝပယ်ဖျက်လိုက်သည်။ နက်နဲသော ဝိပဿနာအား ထိုးဖောက်ဆိုက်မြိုက် နိုင်ရန်မှာ ပညာသိသည် ခရီးဆုံးထိ မရောက်နိုင်ပေ။ ဘာဝနာသိ သည်သာ အခရာဖြစ်ကြောင်း မြန်မာ ဘာသာရေးသမားတိုင်း သိကြပေသည်။ ကိုယ်တော်သည် ဆရာမကူ သယံဇ္ဈာန်ဖြင့် သစ္စာဓမ္မကို သိကြောင်း အောက်ဖော်ပြပါ သုတ်တော် ၁၀၆ က တိကျစွာ ဆိုထားသည်။

	<p>သူတို့အားလုံး ကံကြမ္မာရှင်ထံသို့သာ အပြန်ခရီးရှိ၍၊ သူတို့၏ ကျင့်ကြံလေ့ရှိရာများကို သတင်းထုတ်ပြန်တော်မူလတ္တံ့။^{၃၇၆}</p>
၁၀၉။	<p>وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِن جَاءَتْهُمْ آيَةٌ لِّيُؤْمِنَنَّ بِهَا قُلْ إِنَّمَا الْآيَاتُ عِنْدَ اللَّهِ وَمَا يُشْعِرُكُمْ أَنَّهَا إِذَا جَاءَتْ لَا يُؤْمِنُونَ ﴿</p> <p>သူတို့ထံသို့ သုတ်ဒေသနာတစ်ပါး ရောက်လာသော် “၎င်းကို ယုံကြည်ပါ၏” ဟု ပရမတ်ဘုရားရှင်အား အင်တိုက်အားတိုက် တိုင်တည် ကျိန်ဆိုကြ၏။ ဟောပြောလော့ “သုတ်ဒေသနာများသည် ပရမတ်ဘုရားရှင်၏ ထံ၌သာရှိ၏” ထိုသို့ ရောက်လာသောအခါ သူတို့ ယုံကြည်မည် မဟုတ်သည်ကို သင်တို့အား မည်သည်က သတိမူမိစေမည်နည်း။</p>
၁၁၀။	<p>وَقَلِّبْ أَفْئِدَتَهُمْ وَأَبْصَارَهُمْ كَمَا لَمْ يُؤْمِنُوا بِهِ أُولَٰئِكَ مَرَّةً وَنَدَّرَهُمْ فِي طُعْيَانِهِمْ يَعْمَهُونَ ﴿</p> <p>ပထမ အကြိမ်က မယုံကြည်ခဲ့ကြ သကဲ့သို့ သူတို့၏ စိတ်နှလုံးများ အမြင်များကို ဦးလှည့်စေပြီ၊ သူတို့အား မျက်ကန်းတောတိုးဘဝဖြင့် စည်းဖျက်မှုထဲ၌ ချန်ထားလေပြီ။</p>
၁၁၁။	<p>وَلَوْ أَنَّا نَزَّلْنَا إِلَيْهِمُ الْمَلَائِكَةَ وَكَلَّمَهُمُ الْمَوْتَىٰ وَحَشَرْنَا عَلَيْهِمْ كُلَّ شَيْءٍ قُبُلًا مَا كَانُوا لِيُؤْمِنُوا إِلَّا أَنْ يَشَاءَ اللَّهُ وَلَٰكِنَّ أَكْثَرَهُمْ يَجْهَلُونَ ﴿</p> <p>ငါသည် သူတို့ထံသို့ နိမိတ်ဆောင်များကို တာဝန်ချပေးသည် ဖြစ်စေ၊ သူသေများကို စကားပြောစေသည် ဖြစ်စေ၊ ခပ်သိမ်းသော အရာများကို မျက်နှာချင်းဆိုင် စုစည်းခဲ့သည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်လျှင်မှ အပ ယုံကြည် လာကြမည် မဟုတ်ချေ။ သို့ရာတွင် များစွာတို့သည် ပညာမဲ့များ ဖြစ်ကြ၏။</p>
၁၁၂။	<p>وَكَذَٰلِكَ جَعَلْنَا لِكُلِّ نَبِيٍّ عَدُوًّا شَيَاطِينَ الْإِنسِ وَالْجِنِّ يُوحِي بَعْضُهُمْ إِلَىٰ بَعْضٍ زُخْرُفَ الْقَوْلِ غُرُورًا وَلَوْ شَاءَ رَبُّكَ مَا فَعَلُوهُ فَذَرْهُمْ وَمَا يَفْتَرُونَ ﴿</p> <p>ဤသို့ပင် ငါသည် သတင်းတော်ဆောင် ကိုယ်စီ အတွက် စည်းဖောက်သူ အဖြစ် လူသားနှင့် ပုတုဇဉ်မှ* မကောင်းဆိုးဝါးများကို စီစဉ်ထားတော်မူ၏။ ၎င်းတို့မှ အချို့သည် အချို့အား မြူဆွယ်ရန် ရွှေကွပ်သော စကားဖြင့် အာရုံဖြစ်စေ၏။ သင့် ကံကြမ္မာရှင်၏ စံချိန်ပြည့်မှီခဲ့လျှင်* ပြုလုပ်နိုင်ကြမည် မဟုတ်ချေ။ သူတို့အား လုပ်ကြံဖန်တီးမှု၌ ချန်ထားခဲ့လော့။^{၃၇၇}</p>

(၃၇၆) ရုပ်ပွားဆင်းတု မကိုးကွယ်သောကြောင့် အစ္စလာမ်သာသနာဝင်တို့အား အခြားသူတို့ ကိုးကွယ်နေကြသော ရုပ်ပွားဆင်းတုများကို စော်ကား မော်ကား ပြုသူများဟု မြင်နေခြင်းမှာ လွန်စွာ မှားယွင်းပေသည်။ အစ္စလာမ်တွင် အဘယ်ကြောင့် မကိုးကွယ် မဆည်းကပ်ကြောင်းကို ရှင်းပြရန် အခွင့်အရေးသာ ရှိ၍ သူတစ်ပါးကိုးကွယ်သော အရာများကို ပုတ်ခတ်စော်ကားရန် အခွင့်အရေး မရှိကြောင်းကို ဤသုတ်တော်က ရှင်းလင်းစွာ ဆိုထားပေသည်။ မတ္တာမြို့ရှိ ကအိဘာဝတ်ကျောင်းတော်သည် ကိုယ်တော်မူဟမ္မဒ်၏ လက်ထံသို့ကျရောက် သောအခါ ဝတ်ကျောင်းတော်တွင်းရှိ ဆင်းတုရုပ်ပွားများကို ဖျက်သိမ်းလိုက်ခြင်းသည် ဤသုတ်တော်နှင့် ဆန့်ကျင်သည်ဟု အစ္စလာမ် မဟုတ်သည့် သာသနာပြုများက စွပ်စွဲခြင်းမှာ ဥပဒေများကို သေချာစွာ နားမလည်သောကြောင့် ဖြစ်ပေသည်။ ဖျက်သိမ်းခြင်းနှင့် ဆဲရေးတိုင်းထွာ စော်ကားခြင်းမှာ မတူညီချေ။ မတ္တာမြို့သားများ ကိုယ်တိုင်က အစ္စလာမ်သာသနာအား လက်ခံယုံကြည်လာခြင်းကြောင့် သူတို့သည် ပရမတ်ဘုရားရှင်မှ အပ အခြားသော ကိုးကွယ်ရာများကို မလိုအပ်သောကြောင့် ဖျက်သိမ်းလိုက်ခြင်းသာ ဖြစ်ပေသည်။ မလိုအပ်တော့သော အရာအား ဖျက်သိမ်းခြင်းသည် စော်ကားခြင်း မဟုတ်ပေ။ ဤသုတ်တော်တွင် ဖော်ပြသော ကိုးကွယ်ရာများကို တင့်တယ်သယောင်ပြုထားသည် ဆိုခြင်းကို ဖီးငှေ နှင့် ဖီးသရ တွင်လည်း တွေ့နိုင်ပေသည်။

(၃၇၇) ဤသုတ်တော်တွင် လူသား နှင့် ဂျင် ကို ခွဲခြား ပြောသောကြောင့် ဂျင်ကို လူသား မဟုတ်ဟု မှတ်ယူသူများ ရှိပေသည်။ ကျမ်းတော်တွင် လူသားများကို လေးမျိုးခွဲ ထားကြောင်း ဖီး၁၀၀ တွင် ရှင်းခဲ့ပြီး ဖြစ်ပေသည်။ ထိုလေးမျိုးအနက်မှ အာဒံမျိုးနွယ် “လူသား” (ရုပ်နာမ် စံချိန်မှီသော လူ) နှင့် ဂျင် (ရုပ်ဖွဲ့ပြီးသော်လည်း နာမ်ပိုင်းဆိုင်ရာ အားနည်းချက် ရှိနေသေးသော လူ ဖီး၁၂၈) နှစ်မျိုးလုံးမှ ခေါင်းဆောင်တိုင်းအတွက် အဖျက်သမားများ ရှိနေလေ့ရှိသည့် လောကဓမ္မကို ဖော်ပြခြင်း ဖြစ်ပေသည်။ ဤသုတ်တော်တွင်ပင် ထိုနှစ်မျိုးလုံးအား လူသား အဖြစ် တိကျစွာ ဖော်ပြထားသည်မှာ “သူတို့အား လိမ်ညာမှု၌သာ စွန့်ထားလော့” ဟူသော စကားပင်တည်း။

၁၁၃။ လိမ်ညာ မုန့်	<p>وَلْتَصْعَىٰ إِلَيْهِ أَفْتَدَةُ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَلِيَرِضُوهُ وَلِيَقْتَرِفُوا مَا هُمْ مُقْتَرِفُونَ ﴿١٢٧﴾</p> <p>နောင်ဘဝအား မယုံကြည်သော သူများ၏ စိတ်နှလုံးတို့သည် ထို၌ တိမ်းညွတ်ကြလျက် သူတို့၏ အသားကျမြဲ အသားကျခြင်း၌ ကျေနပ်နှစ်သက်နေကြ၏။^{၁၃၇}</p>
၁၁၄။ ကျမ်းတော်	<p>أَفَعَيِّرَ اللَّهُ أَتْبَعِي حَكَمًا وَهُوَ الَّذِي أَنْزَلَ إِلَيْنَا الْكِتَابَ مُفَصَّلًا وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْلَمُونَ أَنَّهُ مُنَزَّلٌ مِّن رَّبِّكَ بِالْحَقِّ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ ﴿١٢٨﴾</p> <p>ပရမတ်ဘုရားရှင်မှအပ ဓမ္မသတ်ရှင် ရှာဖွေဦးမည်လော၊ အရှင်သည် ရှင်းလင်းဆုံးဖြတ်ချက် ကျမ်းတော်ကို သင်တို့အား ချမှတ်ပေးလေပြီ။ ကျမ်းပေးခံရသော သူများက ၎င်းအား သင့်ကံကြမ္မာရှင်၏ ထံမှ သစ္စာတရားဖြင့် ချမှတ်ပေးကြောင်း သိကြကုန်၏။ သို့ဖြစ်၍ သင်သည် အချင်းများသူများမှ မဖြစ်စေနှင့်။</p>
၁၁၅။ စကား	<p>وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًا وَعَدْلًا لَا مُبَدِّلَ لِكَلِمَاتِهِ وَهُوَ السَّمِيعُ الْعَلِيمُ ﴿١٢٩﴾</p> <p>သင့်ကံကြမ္မာရှင်၏ ဓမ္မတော်သည် ဖြောင့်မှန်မှု၊ တန်းတူညီမျှ၍ ပြီးပြည့်စုံ၏။ အရှင်၏ ဓမ္မတော်အား လွှဲပြောင်းနိုင်သူ မရှိချေ။ အရှင်သည် ကြားနေသောအရှင် သိနေသောအရှင် ဖြစ်၏။</p>
၁၁၆။	<p>وَإِن تَطِعْ أُنْثَرُ مِنْ فِي الْأَرْضِ يُضِلُّوكَ عَنْ سَبِيلِ اللَّهِ إِنْ يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ ﴿١٣٠﴾</p> <p>မြေကမ္ဘာမှ များစွာသော သူတို့အား နာခံလျှင် အသင့်အား ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်စေအံ့၊ သူတို့သည် စဉ်းစားချက်ကိုသာ လိုက်နာနေကြ၏။ သူတို့သည်ကား မှန်းဆသူများသာ ဖြစ်ကုန်၏။</p>
၁၁၇။	<p>إِنَّ رَبَّكَ هُوَ أَعْلَمُ مَنْ يَضِلُّ عَنْ سَبِيلِهِ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ ﴿١٣١﴾</p> <p>ကေန်ပင် သင့်ကံကြမ္မာရှင်သည် မည်သူက အရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်သွားသည်ကို အသိဆုံး ဖြစ်တော်မူ၏။ အရှင်သည် လမ်းညွှန်ခံရမည့်သူများကိုလည်း အသိဆုံး ဖြစ်တော်မူ၏။</p>
၁၁၈။ ဂုဏ်တော် မုန့်	<p>فَكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ إِنْ كُنْتُمْ بِآيَاتِهِ مُؤْمِنِينَ ﴿١٣٢﴾</p> <p>အသင်တို့သည် အရှင်၏ သုတ်ဒေသနာများကို ယုံကြည်သူများ ဖြစ်လျှင် ပရမတ်ဘုရားရှင်၏ ဂုဏ်တော်၌ သတိရရည်စူးသည့် အရာများကို စားသုံးကြလော့။</p>
၁၁၉။ ★၅၃ ၂၄၇၃	<p>وَمَا لَكُمْ أَلَّا تَأْكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ وَقَدْ فَصَّلَ لَكُمْ مَا حَرَّمَ عَلَيْهِ وَإِنَّ كَثِيرًا لِّيُضِلُّونَ بِأَهْوَائِهِمْ بِغَيْرِ عِلْمٍ إِنَّ رَبَّكَ هُوَ أَعْلَمُ بِالْمُعْتَدِينَ ﴿١٣٣﴾</p> <p>ပရမတ်ဘုရားရှင်၏ ဂုဏ်တော်၌ သတိရရည်စူးသည့် အရာအား မစားသုံးရန် အဘယ်အကြောင်းရှိသနည်း၊ တွန်းပို့ခံရသည်မှအပ သင်တို့အတွက် တားမြစ်သည်များကို မချကေန် ရှင်းလင်းဆုံးဖြတ်ပေးထားပြီ။* များစွာတို့သည် လိုဘများကြောင့် အသိမရှိဘဲ လွဲချော်ကြကုန်၏။ ကေန်ပင် သင့်ကံကြမ္မာရှင်သည် စည်းဝေးဝါကျများအား အသိဆုံး ဖြစ်တော်မူ၏။</p>
၁၂၀။ အပြင် အတွင်း	<p>وَذَرُوا ظَاهِرَ الْإِثْمِ وَبَاطِنَهُ إِنَّ الَّذِينَ يَخْسِبُونَ الْإِثْمَ سَيَجْزُونَ بِمَا كَانُوا يَفْتَرِفُونَ ﴿١٣٤﴾</p> <p>ဗဟိုဒွ၊ အဇ္ဈတ္တ ပြစ်မှုများကို ချန်ပစ်ကုန်လော့၊ ကေန်ပင် အကုသိုလ်အား ကျင့်ဆောင်သော သူများသည် သူတို့၏ အသားကျလေ့ရှိသည်များ အတွက် အစားပေးခံရလတ္တံ့။</p>
၁၂၁။	<p>وَلَا تَأْكُلُوا مِمَّا لَمْ يُذْكَرِ اسْمُ اللَّهِ عَلَيْهِ وَإِنَّهُ لَفِسْقٌ وَإِنَّ الشَّيَاطِينَ لَيُوحُونَ إِلَيْكُمْ لِيُجَادِلُوكُمْ وَإِنْ</p>

(၃၇၈) “ထို၌ တိမ်းညွတ် ကြည့်ရှုကြလျက် အသားကျမြဲ အသားကျ ကျေနပ်နေကြကုန်၏” ဆိုသည်မှာ သုတ်တော် ၁၁၂ ၌ ဆိုသော ပျားရည်ဆမ်း စကားများကို ပြောလျက် လိမ်ညာလှည့် စားနေမှုအား ဆက်လက် လုပ်ဆောင် နေမြဲဖြစ်ကြောင်းပင် ဖြစ်ပေသည်။

	<p style="text-align: right;">أَطَعْتُمُوهُمْ إِنَّكُمْ لَمُشْرِكُونَ ﴿٢٧٧﴾</p> <p>ပရမတ်ဘုရားရှင်၏ ဂုဏ်တော်၌ သတိရခြင်း မရှိသော အရာအား မစားသုံးကြနှင့်၊ ၎င်းတို့က ကောက်ကျစ် ယုတ်မာမှု ရှိနေ၏။ သင်တို့အား စောဒကတက်ရန် မကောင်းဆိုးဝါးသည် သူ၏ မဟာမိတ်များကို အာရုံဖြစ်စေ၏။ သူတို့အား နာခံလျှင် သင်တို့သည် ရောပြွန်းကိုးကွယ်သူများမှ ဖြစ်ရလတ္တံ့။</p>
၁၂၂။	<p style="text-align: center;">أَوْ مَنْ كَانَ مِيتًا فَأَحْيَيْنَاهُ وَجَعَلْنَا لَهُ نُورًا يَمْشِي بِهِ فِي النَّاسِ كَمَنْ مَتَّئِلُهُ فِي الظُّلُمَاتِ نَيْسَ بَخَارِجٍ مِّنْهَا كَذَلِكَ زُيِّنَ لِلْكَافِرِينَ مَا كَانُوا يَغْمَلُونَ ﴿٢٧٨﴾</p> <p>သေနေခဲ့သူအား ငါအရှင်က ရှင်ပြန်စေလျက် သူ့အတွက် အလင်းရောင်ကို စီစဉ်ပေး၍၊ ၎င်းဖြင့် လူတို့အလယ်၌ သွားလာနိုင်သောသူသည် အမိုက်မှောင်ထဲ၌ ထွက်ပေါက်မဲ့ရသော သူ ကဲ့သို့ ဖြစ်သလော။ ဤနည်းအတိုင်းပင် ဖုံးကွယ်သူတို့အတို့ သူတို့၏ ကျင့်ကြံလေ့ရှိရာများကြောင့် ဖမ်းစားခံရစေ၏။</p>
၁၂၃။	<p style="text-align: center;">وَكَذَلِكَ جَعَلْنَا فِي كُلِّ قَرْيَةٍ أَكْبَرًا مُّجْرِمِيهَا لِيَمْكُرُوا فِيهَا وَمَا يَمْكُرُونَ إِلَّا بِأَنْفُسِهِمْ وَمَا يَشْعُرُونَ ﴿٢٧٩﴾</p> <p>ဤသို့ပင် ငါသည် ဒေသတိုင်း၌ အကြီးအကဲတို့အား သူတို့၏ ကြံစည်မှုများကြောင့် ရာဇဝတ်ကောင်များ အဖြစ် စီစဉ်တော်မူ၏။ သူတို့သည် သူတို့၏ စရိုက်ကိုသာ မကောင်းကြံကြ၏။ သတိမမူနိုင်ကြချေ။^{၃၇၉}</p>
၁၂၄။	<p style="text-align: center;">وَإِذَا جَاءَتْهُمْ آيَةٌ قَالُوا لَنْ نُؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَا أُوتِيَ رُسُلُ اللَّهِ أَغْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ سِئَابَ الَّذِينَ أَجْرَمُوا صَغَارٌ عِنْدَ اللَّهِ وَعَذَابٌ شَدِيدٌ بِمَا كَانُوا يَمْكُرُونَ ﴿٢٨٠﴾</p> <p>သူတို့ထံသို့ သုတ်ဒေသနာတစ်ပါး ရောက်လာစေသော် “ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်များထံသို့ ချီးမြှင့် သကဲ့သို့ ကျွန်ုပ်တို့အား မချီးမြှင့်သမျှ ယုံကြည်မည် မဟုတ်ချေ”ဟု ဆိုကြ၏။ ပရမတ်ဘုရားရှင်သည် မည်သည့် နေရာ၌ အရှင်၏ ဉာဏ်စဉ်ဆောင်ဘွဲ့နှင့် စီစဉ်ရမည်ကို အသိဆုံး ဖြစ်တော်မူ၏။^{၃၈၀} ရာဇဝတ်မှုပြုသော သူတို့အား သူတို့၏ ကြံစည်အားထုတ်လေ့ရှိရာများကြောင့် ပရမတ်ဘုရားရှင်၏ ထံတော်မှ သေးသိမ်ခြင်းနှင့် ပြင်းထန်သော ဝင့်ကြွေးကို ထိသက်စေတော်မူလတ္တံ့။</p>
၁၂၅။	<p style="text-align: center;">فَمَنْ يُرِدِ اللَّهُ أَنْ يَهْدِيَهُ يَشْرَحْ صَدْرَهُ لِلْإِسْلَامِ وَمَنْ يُرِدْ أَنْ يُضِلَّهُ يَجْعَلْ صَدْرَهُ ضَيِّقًا حَرَجًا كَأَنَّمَا يَصَّعَّدُ فِي السَّمَاءِ كَذَلِكَ يَجْعَلُ اللَّهُ الرِّجْسَ عَلَى الَّذِينَ لَا يُؤْمِنُونَ ﴿٢٨١﴾</p> <p>ပရမတ်ဘုရားရှင်က လမ်းညွှန်လိုသော သူအား သွန်သုခလမ်းစဉ်အတွက် သူ၏ ရင်ကို ကျယ်ဝန်းစေ၍၊ အပါယ်၌ ထားလိုသောသူအား မိုးကောင်းကင်အား တက်ရသူကဲ့သို့ သူ၏ရင်ကို ကျဉ်းမြောင်း ခက်ခဲရန် စီစဉ်တော်မူ၏။^{၃၈၁} ဤသို့ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်မှု မရှိသော သူတို့အား အညစ်အကြေးများဖြင့် စီစဉ်ထားတော်မူ၏။</p>
၁၂၆။	<p style="text-align: center;">وَهَذَا صِرَاطٌ رَبِّكَ مُسْتَقِيمًا قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَذَّكَّرُونَ ﴿٢٨٢﴾</p> <p>ဤသည် ကံကြမ္မာရှင်ထံမှ ဖြောင့်မတ်မှန်ကန်သော လမ်းတော်ဖြစ်၏။ ဆင်ခြင်သတိရှိသော လူမျိုးတို့အတွက် သုတ် ဒေသနာများအား ရှင်းလင်းဆုံးဖြတ်ပေးထားပြီ။</p>

(၃၇၉) ဉာဏ်စဉ်ဆောင်၊ သတင်းတော်ဆောင်နှင့် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းရာ အရပ်များရှိ အာဏာပိုင်များကို ဆိုလိုခြင်း ဖြစ်၏။ သူတို့သည် ထိုခေါင်းဆောင်များအား လုပ်ကြံရန်၊ လူ့အသိုင်းနှင့် ဖြတ်တောက်ရန် အမြဲကြံစည်လျက် ရှိကြ၏။ ထိုသို့ ကြံစည်သော အာဏာပိုင်များ၏ ကြံစည်မှုသည် ရာဇဝတ်မှုသင့်သော ကြံစည်မှုသာ ဖြစ်၏။ သူတို့သည် အမှန်တရားအား အမြစ်ပြုတ် သုတ်သင်နိုင်မည် မဟုတ်ချေ။

(၃၈၀) နောက်ဆုံးပွင့် ဉာဏ်စဉ်တော်ဆောင် ပွင့်ပေါ်လာသော အခါ ငါတို့လူမျိုး၊ ငါတို့မိရိုးဖလာ သာသနာတိုင်းမှ အဘယ်ကြောင့် မပွင့်ပေါ်ရလေ သနည်း၊ ထိုသို့ ပွင့်ပေါ်ခြင်း မဟုတ်သောကြောင့် ငါတို့ မယုံကြည်နိုင်ဟု ပြောဆိုသော လူသားများကို ဤသုတ်တော်က ရည်ညွှန်းပေးသည်။ သူတို့အထဲမှ ပွင့် ပေါ်ခဲ့လျှင်လည်း ဒေဝဒတ်ကဲ့သို့ လူသားများ များစွာ ရှိမည်ပင်။

(၃၈၁) မိုးကောင်းကင်နှင့် ပိုမိုနီးကပ်လေလေ အောက်စီဂျင်ပြတ်၍ အသက်ရှု ကြပ်လာလေလေ ဖြစ်ခြင်းဖြင့် ထပ်တူပြု ဖော်ပြထားခြင်း ဖြစ်သည်။

၁၂၇။	<p>لَهُمْ دَارُ السَّلَامِ عِنْدَ رَبِّهِمْ وَهُوَ وَلِيُّهُم بِمَا كَانُوا يَعْمَلُونَ ﴿</p> <p>သူတို့အတွက် ကံကြမ္မာရှင်၏ ထံတော်၌ သန္တိသုခဘုံနန်းသည် ရှိနေ၏။ သူတို့၏ ကျင့်ကြံလေ့ရှိရာများကြောင့် အရှင်သည် သူတို့၏ မဟာမိတ် ဖြစ်တော်မူ၏။</p>
၁၂၈။	<p>وَيَوْمَ يَحْشُرُهُمْ جَمِيعًا يَا مَعْشَرَ الْجِنِّ قَدِ اسْتَكْبَرْتُمْ مِنَ الْإِنْسِ وَقَالَ أَوْلِيَاؤُهُمْ مِنَ الْإِنْسِ رَبَّنَا اسْتَمْتَعَ بَعْضُنَا بِبَعْضٍ وَبَلَّغْنَا أَجَلَنَا الَّذِي أَجَلْتَ لَنَا قَالَ النَّارُ مَثْوَاكُمْ خَالِدِينَ فِيهَا إِلَّا مَا شَاءَ اللَّهُ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ ﴿</p> <p>သူတို့ အားလုံးကို စုစည်းစေသော နေ့၌ “အို- တစ်ကျိတ်တစ်ကြံတည်းဖြစ်သော အန္ဓပုတုဇဉ်တို့၊ သင်တို့သည် လူဖြစ်ခြင်းမှ များစွာလိုသေး၏” သူတို့၏ မဟာမိတ် လူသားများက “အို- ကံကြမ္မာရှင် တပည့်တော်တို့မှ အချို့သည် အချို့ကြောင့် စိတ်ချမ်းမြေ့ခဲ့ရ၍၊ တပည့်တော်တို့အတွက် သတ်မှတ်ကာလ၊ ထို သတ်မှတ်ချိန်သည် ဆိုက်ရောက်ပါပြီ” ဟု ဆိုကြသော်၊ “ပရမတ်တရားရှင်၏ စံချိန်ပြည့်ရာမှအပ သင်တို့ ဝင်ရောက်တည်းခိုရမည်မှာ အပူမီးပင် ဖြစ်လေ၏” ဟု မိန့်တော်မူ၏။ ဧကန်ပင် ကံကြမ္မာရှင်သည် ဓမ္မသတ်ရှင်၊ သိနေသောအရှင် ဖြစ်၏။</p>
၁၂၉။	<p>وَكَذَلِكَ نُؤَيِّي بَعْضَ الظَّالِمِينَ بَعْضًا بِمَا كَانُوا يَكْسِبُونَ ﴿</p> <p>သူတို့၏ ကျင့်ဆောင်လေ့ရှိရာများကြောင့်၊ ဤသို့ပင် အခိုက်ကောင်များ အချို့သည် အချို့အား အလှည့်ပေးကြ၏။</p>
၁၃၀။	<p>يَا مَعْشَرَ الْجِنِّ وَالْإِنْسِ أَلَمْ يَأْتِكُمْ رُسُلٌ مِّنْكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي وَيُنذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَذَا قَالُوا شَهِدْنَا عَلَى أَنْفُسِنَا وَغَرَّبْنَاهُمْ الْحَيَاةَ الدُّنْيَا وَشَهِدُوا عَلَى أَنْفُسِهِمْ أَنَّهُمْ كَافِرِينَ ﴿</p> <p>အို- တစ်ကျိတ်တစ်ကြံတည်းဖြစ်သော ကလျာဏနှင့် အန္ဓပုတုဇဉ်တို့* သင်တို့အား ငါ၏ သုတ်ဒေသနာတော်များနှင့် သင်တို့အား သတိပေးသော ဤ သင်တို့ ဆုံတွေ့ရမည့်နေ့အား ဖော်ပြပေးရန် သင်တို့အနက် ဉာဏ်စဉ်ဆောင်များ မချီးမြှင့်ခဲ့သလော။- “တပည့်တော်တို့၏ ဉာဏ်စဉ်အပေါ်၌ တပည့်တော်တို့ သက်သေဖြစ်ပါ၏” ဟု လျှောက်တင်ကြ၏။ သူတို့အား လောကီဘဝက မြူဆွယ်ထားခဲ့ပြီ၊ သူတို့သည် ဖုံးကွယ်သူများ ဖြစ်ကြောင်း သူတို့စရိုက်အပေါ်၌ သူတို့သည် သက်သေများဖြစ်ကြ၏။</p>
၁၃၁။	<p>ذَٰلِكَ أَنْ لَّمْ يَكُنْ رَبُّكَ مُهْلِكَ الْقُرَىٰ بِظُلْمٍ وَأَهْلُهَا غَافِلُونَ ﴿</p> <p>ဤသည်မှာ သင်၏ကံကြမ္မာရှင်သည် သူတို့အား တိမ်ကောစေ မဟုတ်။ မေ့လျော့နေသော အရပ်ဒေသများအား သူတို့၏ မိုက်ကြေးခွဲများကြောင့် ဖြစ်စေ၏။</p>
၁၃၂။	<p>وَلِكُلِّ دَرَجَاتٍ مَّمَّا عَمِلُوا وَمَا رَبُّكَ بِغَافِلٍ عَمَّا يَعْمَلُونَ ﴿</p> <p>သူတို့ကျင့်ကြံသည်နှင့် အညီ အခွင့်အလမ်းကိုယ်စီ ရှိ၏။ ကံကြမ္မာရှင်သည် ကျင့်ကြံသူကို မေ့လျော့ထားသည် မဟုတ်ပေ။</p>
၁၃၃။	<p>وَرَبُّكَ الْغَنِيُّ ذُو الرَّحْمَةِ إِنْ يَشَاءُ يُدْهِبْكُمْ وَيَسْتَخْلِفْ مِنْ بَعْدِكُمْ مَا يَشَاءُ كَمَا أَنْشَأَكُمْ مِنْ ذُرِّيَّةٍ قَوْمٍ آخَرِينَ ﴿</p> <p>သင်၏ကံကြမ္မာရှင်သည် ကိုလိုပြည့်စုံသော အရှင်၊ ကရုဏာအပေါင်း၏ အရှင် ဖြစ်၏။ အရှင်၏ စံချိန်ပြည့်လျှင်* သင်တို့အား အခြားသော လူမျိုးတို့မှ သားမြေး အဖြစ် ပေါက်ပွားစေခဲ့ သကဲ့သို့ သင်တို့အား ရုပ်သိမ်း၍ စံချိန်ပြည့်သော* သင်တို့၏နောက်မျိုးဆက်ကို ဆက်ခံစေတော်မူမည်။</p>
၁၃၄။	<p>إِنَّ مَا تُوعَدُونَ لَآتٍ وَمَا أَنْتُمْ بِمُعْجِزِينَ ﴿</p> <p>သင်တို့က မချိန့်စေနိုင်သော ကတိတော်အား ပေးရောက်စေမည်ပင်။</p>

*၆:၁၀၀၊
၆:၁၁၂

*၂:၇၀

၁၃၅။	<p>قُلْ يَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ فَسَوْفَ تَعْلَمُونَ مَنْ تَكُونُ لَهُ عَاقِبَةُ الدَّارِ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ ﴿١٣٥﴾</p> <p>ဟောလော့ “အို- ကျွန်ုပ်၏လူမျိုးတို့ သင်တို့ နေသားကျပြီးအတိုင်း ကျင့်ကြံကြလော့၊ ကျွန်ုပ်လည်း ကျင့်ကြံသူ ဖြစ်၏။ ချုပ်ငြိမ်းရာ ဘုံသည် မည်သူ့အတွက် ဖြစ်သည်ကို သိကြကုန်လတ္တံ့။ ဧကန်ပင် အမှိုက်ကောင်များသည် အောင်မြင်ပေါက်မြောက်မည် မဟုတ်ချေ။”</p>
၁၃၆။	<p>وَجَعَلُوا لِلَّهِ مِمَّا ذَرَأَ مِنَ الْحَرْثِ وَالْأَنْعَامِ نَصِيبًا فَقَالُوا هَذَا لِلَّهِ بِرِزْقِهِمْ وَهَذَا لِشُرَكَائِنَا فَمَا كَانَ لِشُرَكَائِهِمْ فَلَا يَصِلُ إِلَى اللَّهِ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَائِهِمْ سَاءَ مَا يَحْكُمُونَ ﴿١٣٦﴾</p> <p>ပရမတ်ဘုရားရှင်အတွက်- အရှင်က ပွားများစေသည့် စိုက်ပျိုးမြေများနှင့် ကပွယ်သတ္တဝါများမှ ပင်ပန်းရကျိုး စီစဉ်လျက်၊ သူတို့၏ ရပ်တည်ပြောဆိုချက်ဖြင့် “ဤသည် ပရမတ်ဘုရားရှင် အတွက်၊ ဤသည်ကား ကျွန်ုပ်တို့၏ ရောပြွန်းကိုးကွယ်ရာတို့ အတွက်” ဟု ဆိုကြ၏။ ပရမတ်ဘုရားအရှင်၏ အတွက်မှ သူတို့၏ ရောပြွန်းကိုးကွယ်မှုများသို့ ပေါင်းထည့်ကြ၍၊ ရောပြွန်းကိုးကွယ်ရာများ၏ အတွက်မှ ပရမတ်ဘုရားရှင်သို့ မပေါင်းထည့်ကြချေ။ စီရင်ထုံးပြုမှုများသည် အကုသိုလ်သာ ဖြစ်၏။</p>
၁၃၇။	<p>وَكَذَلِكَ زَيْنٌ لِّكَثِيرٍ مِّنَ الْمُشْرِكِينَ قَتَلَ أَوْلَادِهِمْ شُرَكَائِهِمْ لِيُرْدُوهُمْ وَلِيَلْبِسُوا عَلَيْهِمْ دِينَهُمْ وَلَوْ شَاءَ اللَّهُ مَا فَعَلُوهُ فَذَرْهُمْ وَمَا يَفْتَرُونَ ﴿١٣٧﴾</p> <p>ဤသို့ပင် ရောပြွန်းကိုးကွယ်ခံများက ရောပြွန်းကိုးကွယ်သူ များစွာအား ကျရှုံးစေရန်၊ သူတို့၏ သာသနာက သူတို့အား အဆင်အယင်ဖြစ်နေစေရန်၊ သူတို့၏ရင်သွေးများအား လုပ်ကြံနေရန် ဖမ်းစားထားစေ၏။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် ယင်းသို့ ပြုလုပ်နိုင်ကြမည် မဟုတ်ချေ။ သူတို့၏ လုပ်ကြံဖန်တီးမှု၌ သူတို့အား ချန်ထားပစ်လော့။^{၁၃၂}</p>
၁၃၈။	<p>وَقَالُوا هَذِهِ أَنْعَامٌ وَحَرْثٌ حَجْرٌ لَا يَطْعُمُهَا إِلَّا مَنْ نَّشَاءَ بِرِزْقِهِمْ وَأَنْعَامٌ حَرَمَتْ ظُهُورُهَا وَأَنْعَامٌ لَا يَذْكُرُونَ اسْمَ اللَّهِ عَلَيْهَا افْتِرَاءً عَلَيْهِ سَيَجْزِيهِمْ بِمَا كَانُوا يَفْتَرُونَ ﴿١٣٨﴾</p> <p>“ထို ကပွယ်သတ္တဝါများ၊ စိုက်ပျိုးထွက်ကုန်များကို ကျွန်ုပ်တို့ စံချိန်သတ်မှတ်သူမှအပ^{၁၃၃} မစားကြရန် တံတိုင်းပိတ်ထား၏။ ထိုကပွယ်သတ္တဝါများ၏ ကျောကုန်းကိုလည်း တားမြစ်ထား၏။”^{၁၃၄} ဟု သူတို့၏ ရပ်တည်ပြောဆိုချက်</p>

(၁၃၅) ဤသုတ်တော်များ (၁၃၆ နှင့် ၁၃၇)သည် ဘုရားတစ်ဆူထက် ပို၍ ကိုးကွယ်သူများ၏ သဘာဝကို ဖော်ပြခြင်း ဖြစ်ပေသည်။ ဘုရားရှင်အတွက် ဟု ဆိုသည်မှာ ကလေးသူငယ်များအား ဘဝရှင်သန် မြှင့်တင်ပေးရန် ဖြစ်ပြီး၊ အခြားသော ကိုးကွယ်ရာများ ဆိုသည်မှာ နားလည်ပြီးသားအတိုင်း ဘုရားရှင်မှ အပ ဘုရားရှင်၏ အမည်နာမ အောက်၌ ခိုလှုံနေသော အခြားသော ကိုးကွယ်ခံများကို ဆိုလိုပေသည်။ ရောပြွန်းကိုးကွယ်သူများသည် မိမိတို့ကိုယ် မိမိတို့ စိတ်သက်သာစေရန် အကြောင်းပြချက် အမျိုးမျိုးဖြင့် လူဒါန်းနေမှုများကို ပြန်လည် သုံးသပ်ရန် လိုပေသည်။ အခြားအရာများအား လူလိုက်သည်များမှာ လူသား အကျိုးပြု အတွက် ပြန်လာသည် ဟူ၍ မရှိပေ။ ထိုကိုးကွယ်ခံများကသာ စားသုံးလိုက် ကြပေသည်။ များစွာသော လူများသည် ကလေးသူငယ်များကို စနစ်တကျ လေ့ကျင့် ပျိုးထောင်ရမည်ကို သတိပင်မရပေ။ သို့သော် သက်မဲ့သက်ရှိ ကိုးကွယ်ခံတို့အား စွန့်ကြဲလူဒါန်းရန်ကိုသာ အမြဲ သတိရနေကြပေသည်။ ထိုအကြောင်းအရာကို ကိုးကွယ်ခံများက -သာသနာကို ဖုံးဖိလွှမ်းမိုးစေ၏။ (သာသနာကို အရေခြံ၍ မိမိတို့ အလှူရန် သူတစ်ပါးအား မှိုင်းတိုက်၏) ဆိုသော စကားနှင့် ၁၃၆ ပါ။ ဘုရားရှင်အတွက်သည် သူတို့ထံသို့ မျှကြ၍ (ဘုရားရှင် အတွက် ဟု တင်စားသော ကလေးသူငယ်များအား ပြုစုရေးအတွက် စေတနာမှ ထိုကိုးကွယ်ခံများအား မျှပေးလိုက်ရ၍)၊ ဟူသော စကားက ရှင်းလင်းစေပေသည်။ မိမိတို့သားသမီးများအား အလှူစားသုံးသော လူတန်းစားဖြစ်ရန် ပျိုးထောင်းခြင်း၊ သို့မဟုတ် မဆင်မခြင် အလှူပေးခြင်း၌ နှစ်မှန်းတတ်စေရန် ဦးဆောင်လမ်းပြပြုခြင်း အားလုံးသည် သားသမီးများအား ဘဝသတ်ခြင်း မည်ပေသည်။ အစ္စလာမ် သာသနာသည် လူမှုဝန်ထမ်းများ ဗဟုသုတ ကြွယ်ဝစေသော သင်တန်းများအား ထောက်ပံ့ခြင်းကို အားပေးပေးသည်။ သို့သော် ကြေးစား ဘာသာရေးသမားများ၊ မိမိကိုယ် မိမိ ဆရာသင်ကြီး ဝါဒထူထောင်သူများကို လုံးဝ အားမပေးချေ။

(၁၃၈) သူတို့၏ စံချိန်ပြည့်သော သူများမှာ ရုပ်ပွားဆင်းတု သို့မဟုတ် ယဇ်ပူဇော်ရာ တစ်ခုအတွက် ဦးဆောင် ဆရာတော်များနှင့် ယောကျ်ားများသာ ဖြစ်သည်။ အမျိုးသမီးများ မပါဝင်ချေ။

	<p>အတိုင်း ပြောဆိုကြ၏။ ထိုကပွယ်သတ္တဝါများအား လိုးဖြတ်ရာ၌ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အား သတိရခြင်း မရှိချေ။ ထို၌ သူတို့ လုပ်ကြံဖန်တီးကြ၏။ လုပ်ကြံဖန်တီးလေ့ရှိမှုများကြောင့် သူတို့သည် အစားပေးခြင်း ခံရလတ္တံ့။</p>
၁၃၉။	<p>وَقَالُوا مَا فِي بُطُونِ هَذِهِ الْأَنْعَامِ خَالِصَةٌ لِّذُكُورِنَا وَمَحْرَمٌ عَلَىٰ أَزْوَاجِنَا وَإِن يَكُن مَّيْتَةً فَهُمْ فِيهِ شُرَكَاءُ سَيَجْزِيهِمْ وَصْفَهُمْ إِنَّهُ حَكِيمٌ عَلِيمٌ ﴿١٣٩﴾</p> <p>ဤကပွယ်သတ္တဝါ၏ ဝမ်းတွင်းရှိ အရာများသည် ကျွန်ုပ်တို့ ယောက်ျားများအတွက် သီးသန့်ဖြစ်၍ ကျွန်ုပ်တို့၏ ပေါင်းဖော်များ အတွက် တားမြစ်ပြီး ဖြစ်၏။ အကယ်၍ အသေဖြစ်နေလျှင် ထို၌ သူတို့အားလုံး အစုစပ်များပင် ဖြစ်၏ဟု သူတို့၏ ပြောဆို တင်ပြမှုများ အတွက် အစားပေးခြင်း ခံရလတ္တံ့။ အရှင်သည် ဓမ္မသတ်ရှင် သိနေသောအရှင် ဖြစ်၏။</p>
၁၄၀။	<p>فَذَخَسِرَ الَّذِينَ الَّذِينَ قَتَلُوا أَوْلَادَهُمْ سَفَهًا بِغَيْرِ عِلْمٍ وَحَرَمُوا مَا رَزَقَهُمُ اللَّهُ افْتِرَاءً عَلَى اللَّهِ قَدْ ضَلُّوا وَمَا كَانُوا مُهْتَدِينَ ﴿١٤٠﴾</p> <p>အသိပညာ မရှိဘဲ မိမိတို့၏ ရင်သွေးများအား ရူးမိုက်စွာ သတ်ခဲ့ကြသောသူတို့သည် မုချ ဆုံးရှုံးရသူများ ဖြစ်၏။ ပရမတ်ဘုရားရှင်က ရိက္ခာပေးခဲ့သည်များကိုလည်း ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးလျက် တားမြစ်ခဲ့ကြ၏။ သူတို့သည် လမ်းညွှန်ခံရသူများ မဟုတ်ခဲ့ခြင်းကြောင့် လမ်းလွဲရသူများ ဖြစ်ကြ၏။</p>
၁၄၁။	<p>وَهُوَ الَّذِي أَنشَأَ جَنَّاتٍ مَّعْرُوشَاتٍ وَغَيْرَ مَعْرُوشَاتٍ وَالنَّخْلَ وَالزَّرْعَ مُخْتَلِفًا أَكْلُهُ وَالزَّيْتُونَ وَالرُّمَّانَ مُتَشَابِهًا وَغَيْرَ مُتَشَابِهٍ كُلُوا مِنْ ثَمَرِهِ إِذَا أَثْمَرَ وَآتُوا حَقَّهُ يَوْمَ حَصَادِهِ وَلَا تُسْرِفُوا إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ ﴿١٤١﴾</p> <p>အရှင်သည် အထပ်ထပ်တက်သော အပင်၊ အထပ်ထပ်မတက်သော အပင်၊ စွပ်လွန်ပင်၊ အစားအစာ ကွဲပြားသော သီးနှံပင် ဥယျာဉ်များ အသွင်တူ အသွင်မတူ သံလွင်ပင်၊ သလဲသီးပင်များကို စိုက်ပျိုးပင်များ ဖြစ်စေ၏။ ထိုမှသီးသည့် အသီးများကို စားသုံးကြလော့၊ ရိတ်သိမ်းသော နေ့တွင် မှန်ကန်စွာ ပေးကမ်းကြလော့၊ အလွဲသုံးစားမပြုကြနှင့် အရှင်သည် အလွဲသုံးစား ပြုသူများအား နှစ်သက်တော်မမူချေ။</p>
၁၄၂။ သာစား မွေးထား	<p>وَمِنَ الْأَنْعَامِ حَمُولَةٌ وَفَرَسًا كُلُوا مِمَّا رَزَقَكُمُ اللَّهُ وَلَا تَتَّبِعُوا خُطُواتِ الشَّيْطَانِ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ ﴿١٤٢﴾</p> <p>ဝန်တင်သော၊ အနားပေးထားသော ကပွယ်သတ္တဝါမှာ ပရမတ်ဘုရားရှင်က ရိက္ခာပေးရာကို စားသုံးကြလော့၊ မကောင်းဆိုးဝါး၏ ခြေရာကို မလိုက်ကြနှင့်၊ သူသည် သင်တို့အား ရှင်းလင်းထင်ရှားစွာ စည်းဖောက်သူဖြစ်၏။</p>
၁၄၃။ ၂၂၅ أَزْوَاجِ	<p>ثَمَانِيَةَ أَزْوَاجٍ مِنَ الضَّأْنِ اثْنَيْنِ وَمِنَ الْمَعْزِ اثْنَيْنِ قُلِ الَّذِينَ حَرَّمَ قُلُوبَ الْذَكَرَيْنِ حَرَّمَ أَمِ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ نَبُّونِي بِعِلْمٍ إِنْ كُنْتُمْ صَادِقِينَ ﴿١٤٣﴾</p> <p>အစုစွဲရှစ်ကောင်။ သိုးမှ နှစ်ကောင်၊ ဆိတ်မှ နှစ်ကောင်။ ဟောပြောလော့ “အရှင်သည် အထီးနှစ်ကောင် သို့တည်းမဟုတ် အမ နှစ်ကောင် သို့တည်းမဟုတ် အမနှစ်ကောင်၏ ဝမ်းတွင်းဘယ်ဘက်မှအရာကို တားမြစ်ခဲ့လေသလော၊ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် အသိတရားဖြင့် ဝါထံသို့ သတင်းတင်ပြကြလော့။”</p>
၁၄၄။	<p>وَمِنَ الْإِبِلِ اثْنَيْنِ وَمِنَ الْبَقَرِ اثْنَيْنِ قُلِ الَّذِينَ حَرَّمَ قُلُوبَ الْذَكَرَيْنِ حَرَّمَ أَمِ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ</p>

(၁၃၉) ကျောကုန်းများကို တားမြစ်ထားသည် ဆိုခြင်းမှာ စီးနင်း ခိုင်းစေခြင်းမှ ကင်းလွတ်ခွင့်ပေးထားသည် ဟု ဆိုလို၍ ထိုတိရစ္ဆာန်များကို (၅:၁၀၃) တွင်ကြည့်ပါ။ အစ္စလာမ် သာသနာတွင် ယဇ်ပူဇော်ခြင်းကို တားမြစ်ထားပြီး ထိုယဇ်ကောင်၏ အသားကိုလည်း စားပိုင်ခွင့် မရှိချေ။ ကုရ်ဘာနီမှာ ယဇ်ပူဇော်ခြင်း မဟုတ်ချေ။ (၂၂:၃၇)။ ထို့အပြင် မည်သည့် ကိစ္စ၌မဆို လိင်ခွဲခြားခြင်းကိုလည်း ခွင့်မပြုချေ။

	<p style="text-align: right;">لَا يَهْدِي الْقَوْمَ الظَّالِمِينَ ❊</p> <p>ကုလားအုပ်မှ နှစ်ကောင်၊ နွားမများမှ နှစ်ကောင်။ ဟောပြောလော့ “အရှင်သည် အထီးနှစ်ကောင် သို့တည်းမဟုတ် အမနှစ်ကောင် သို့တည်းမဟုတ် အမနှစ်ကောင်၏ ဝမ်းတွင်းဘယ်ဘက်မှအရာကို တားမြစ်ခဲ့သလော၊ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်က သင်တို့အား ဤပညတ်ကို မှာကြားစဉ် သင်တို့သည် မျက်မှောက်သက်သေ ဖြစ်သလော။ အသိပညာ မရှိဘဲ လူသားအပေါင်းအား လွဲမှားစေရန် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးလိမ့်လည်သူထက် မည်သူက ပို၍ အမိုက်စီးတိသနည်း၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။”^{၃၅}</p>
<p>၁၄၅။</p> <p>☆ ၂၁၇၃ ၅၃</p>	<p style="text-align: center;">قُلْ لَا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا عَلَى طَاعِمٍ يَطْعَمُهُ إِلَّا أَنْ يَكُونَ مَيْتَةً أَوْ دَمًا مَسْفُوحًا أَوْ لَحْمَ خَنزِيرٍ فَإِنَّهُ رِجْسٌ أَوْ فِسْقًا أُهِلَّ لِغَيْرِ اللَّهِ بِهِ فَمَنْ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ رَبَّكَ غَفُورٌ رَحِيمٌ ❊</p> <p>ဟောကြားလော့၊ ကျွန်ုပ်အား အာရုံစူးစိုက်ရန်- အသေကောင်၊ ကာမရာဂကြွစေသော သွေး၊ ဝက်သား၊ မသန့်ပြန်သော သို့မဟုတ် ကောက်ကျစ်ယုတ်မာသော အရာ၊ ပရမတ်ဘုရားရှင်မှအပ အခြားကို တိုင်တည်လှီးသတ်ရာ- များမှအပ စားသူ အတွက် တားမြစ်ထားသည့် စားစရာကို မတွေ့ရပေ။ အပြစ်မသင့်လို၊ စည်းမဖောက်လိုဘဲ တွန်းပို့ခံရသူ အတွက် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။*</p>
<p>၁၄၆။</p>	<p style="text-align: center;">وَعَلَى الَّذِينَ هَادُوا حَرَّمْنَا كُلَّ ذِي ظُفْرٍ وَمِنَ الْبَقَرِ وَالْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَا إِلَّا مَا حَمَلَتْ ظُهُورُهُمَا أَوْ الْحَوَايَا أَوْ مَا اخْتَلَطَ بِعَظْمٍ ذَلِكَ جَزَيْنَاهُمْ بِبَعْضِهِمْ وَإِنَّا لَصَادِقُونَ ❊</p> <p>ရေဝတီဖြစ်သူတို့အပေါ်၌ ခွာဆက် တိရိစ္ဆာန်တိုင်းကို^{၃၆} တားမြစ်၏။ နွား၊ သိုးများမှ ကျောကုန်း၊ အူများနှင့် အရိုးတွင် ပိုးနေသော အဆီများမှအပ အခြားသော အဆီများကိုလည်း တားမြစ်၏။^{၃၇} သူတို့၏ အပြစ်ရှာမှုကြောင့် ဤသို့ အစားပေးတော်မူ၏။ ငါသည် ဖြောင့်မတ်မှန်ကန်ဆုံးသော အရှင် ဖြစ်၏။</p>
<p>၁၄၇။</p>	<p style="text-align: center;">فَإِنْ كَذَّبُوكَ فَقُلْ رَبُّكُمْ ذُو رَحْمَةٍ وَاسِعَةٍ وَلَا يُرَدُّ بَأْسُهُ عَنِ الْقَوْمِ الْمُجْرِمِينَ ❊</p> <p>အကယ်၍ သင့်အား ငြင်းဆန်ကြလျှင်၊ ဟောပြောလော့ “သင်တို့၏ ကံကြမ္မာရှင်သည် ကရုဏာတော် ဖြန့်ကျက်ထားသော အရှင်ဖြစ်၏။ သို့သော် ရာဇဝတ်ကောင် လူမျိုးတို့၏ အမင်္ဂလာကို ပြန်လှည့်ပေးမည် မဟုတ်ချေ။</p>
<p>၁၄၈။</p> <p>☆ ၂၁၇၀</p>	<p style="text-align: center;">سَيَقُولُ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا أَشْرَكْنَا وَلَا آبَاؤُنَا وَلَا حَرَمْنَا مِنْ شَيْءٍ كَذَلِكَ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ حَتَّىٰ ذَاقُوا بَأْسَنَا قُلْ هَلْ عِنْدَكُمْ مِنْ عِلْمٍ فَتُخْرِجُوهُ لَنَا إِنْ تَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ أَنْتُمْ إِلَّا تَخْرُصُونَ ❊</p> <p>ရောပြုန်းကိုးကွယ်သောသူများက “ပရမတ်ဘုရားရှင်သာ စံချိန်ပြည့်ခဲ့လျှင်* ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏ မိရိုးဖလာသည် ရောပြုန်းကိုးကွယ်မည် မဟုတ်ပါ။ တစ်စုံတစ်ရာကိုမျှ တားမြစ်တော့မည် မဟုတ်ပါ။”ဟု ဆိုကြလတ္တံ့။ ဤသို့ပင် သူတို့၏ ရှေ့အလျင် ဖြစ်သူများလည်း အမင်္ဂလာကို မြည်းစမ်းရသည်အထိ ငြင်းဆန်ကြ၏။ ဟောလော့ “သင်တို့၌ ကျွန်ုပ်အား ထုတ်ပြန်ရန် အသိပညာ ရှိကြသလော၊ သင်တို့သည် စဉ်းစားချက်ကိုသာ လိုက်နာနေကြ၏။ သင်တို့သည် မှန်းဆသူများသာ ဖြစ်ကြ၏။</p>

(၃၅) အစ္စလာမ် သာသနာဝင်များ အတွက် စားသုံးရန် တားမြစ်ထားသော အစားအစာများကို အောက်ဖော်ပြပါ သုတ်တော်တွင် တွေ့နိုင်ပေသည်။ ဤသုတ်တော် နှစ်ပါးတွင် တိရစ္ဆာန် ရှစ်ကောင်၏ အကြောင်းကိုသာ ဖော်ပြခြင်းမှာ အစ္စလာမ်သို့ ကူးပြောင်း လာသော်လည်း ရိုးရာ စရိုက်များ ဆက်လက် ရှိနေမြဲ ဖြစ်သော အာရိတ်တို့၏ အငြင်းပွားနေမှုကို ဖြေရှင်း တင်ပြခြင်းပင် ဖြစ်ပေသည်။

(၃၆) **ظفر** ဇုဖုရ် ဆိုသည်မှာ ခြေသည်း လက်သည်းရှိသော တိရစ္ဆာန်များ၊ ခွာဆက်နေသော တိရစ္ဆာန်များကို ခေါ်ပေသည်။ ထိုအထဲတွင် ကုလားအုပ်၊ ငှက်ကုလားလုပ်၊ ဘဲ၊ ဘဲငန်း စသည်တို့လည်းပါဝင်ပေသည်။

(၃၇) ရေဝတီ (ဂျူး) လူမျိုးများအား အဆီများမစားရန် တားမြစ်ထားမှုကို သမ္မာကျမ်းစာ၏ ဝတ်ပြုရာကျမ်း ၇:၂၃ တွင်လည်းတွေ့နိုင်ပေသည်။

၁၄၉။	<p>قُلْ فَلِلَّهِ الْحُجَّةُ الْبَالِغَةُ فَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ ﴿١٤٩﴾</p> <p>ဟောလော့ “စောကြောမူတို့၏ ဆိုက်ရောက်ရာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာသို့ ဖြစ်၏။ စံချိန်ပြည့်ခဲ့လျှင် သင်တို့ အားလုံးကို လမ်းညွှန်တော်မူပေအံ့။</p>
၁၅၀။	<p>قُلْ هَلُمْ شُهَدَاءُكُمْ الَّذِينَ يَشْهَدُونَ أَنَّ اللَّهَ حَرَّمَ هَذَا فَإِنْ شَهِدُوا فَلَا تَشْهَدُ مَعَهُمْ وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ كَذَبُوا بِآيَاتِنَا وَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَهُمْ بِرَبِّهِمْ يَعْدِلُونَ ﴿١٥٠﴾</p> <p>ဟောလော့ “ပရမတ်ဘုရားရှင်က ဤသည်ကို တားမြစ်ထားသည်ဟု သက်သေခံနိုင်သော သင်တို့၏ သက်သေများကို ရှေ့ထွက်စေလော့။” မဖြစ်နိုင်ဘဲ သက်သေခံကြလျှင် သူတို့နှင့်အတူ သက်သေ မဖြစ်ကြနှင့်။ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သောသူ၊ နောင်တမလွန်အား မယုံကြည်သောသူ၊ ကံကြမ္မာရှင်ဖြင့် တန်းတူပြုလိုသူတို့၏ လိုဘများကို မလိုက်နာကြနှင့်။</p>
၁၅၁။	<p>قُلْ تَعَالَوْا أَتْلُ مَا حَرَّمَ رَبُّكُمْ عَلَيْكُمْ أَلَّا تُشْرِكُوا بِهِ شَيْئًا وَبِالْوَالِدَيْنِ إِحْسَانًا وَلَا تَقْتُلُوا أَوْلَادَكُمْ مِنْ إِمْلَاقٍ نَحْنُ نَرْزُقُكُمْ وَإِيَّاهُمْ وَلَا تَقْرَبُوا الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَّنَ وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ذَلِكُمْ وَصَّاكُمْ بِهِ لَعَلَّكُمْ تَعْقِلُونَ ﴿١٥١﴾</p> <p>ဟောလော့ “လာကြကုန်လော့၊ သင်တို့အား ကံကြမ္မာရှင်က တားမြစ်ထားသည်များကို ကျွန်ုပ် ရွတ်ပြပေအံ့၊ အရှင်နှင့် ရေပြွန်းကိုးကွယ်ခြင်း တစ်စုံတစ်ရာ မပြုရ။ မွေးမိဘတို့အပေါ် တင့်တယ်စေရမည်။ ချို့တဲ့မှုကြောင့် ရင်သွေးတို့အား မသတ်ဖြတ်ရ။ ငါသည် သူတို့အား ရိက္ခာထောက်တော်မူမည်။ အပြင် အရာ၊ အတွင်း အရာများမှ ကိုယ်ကျင့်ပျက်ခြင်းကို မချည်းကပ်ရ။ တရားမျှတရန်မှအပ ပရမတ်ဘုရားရှင်က တားမြစ်ထားသော ဉာဏ်စိုက်ကို မသတ်ဖြတ်ရ။ သင်တို့ အတွေးအခေါ်ရှိစေအံ့မှာ ဤသို့ မှာကြားတော်မူပြီ။”</p>
၁၅၂။	<p>وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ وَأَوْفُوا بِالْكَيْلِ وَالْمِيزَانَ بِالْقِسْطِ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا وَإِذَا قُلْتُمْ فَاعْدِلُوا وَلَوْ كَانَ ذَا قُرْبَىٰ وَبِعَهْدِ اللَّهِ أَوْفُوا ذَلِكُمْ وَصَّاكُمْ بِهِ لَعَلَّكُمْ تَذَكَّرُونَ ﴿١٥٢﴾</p> <p>မိဘမဲ့တို့ တင့်တင့်တယ်တယ် အရွယ်ရောက် ရင့်ကျက်သည့်တိုင် သူတို့၏ ဥစ္စာပစ္စည်းများသို့ မချည်းကပ်ရ။ ချိန်တွယ်ရာ၌ ပြည့်စေလော့။ ချိန်ခွင်ကို သမာသမတ်ဖြစ်စေလော့။ ငါသည် မည်သည့် ဉာဏ်ကိုမှ မနိုင်ဝန်ကို မထမ်းစေပေ။ ဆွေမျိုးနီးချင်း ဖြစ်သည့်တိုင် တန်းတူစွာ ပြောဆိုရမည်။ ပရမတ်ဘုရားရှင်နှင့် ပဋိညာဉ်အား ပြီးပြည့်စေရမည်။ သင်တို့ ဆင်ခြင်သတိ ရှိအံ့မှာ ဤသို့ မှာကြားတော်မူပြီ။</p>
၁၅၃။	<p>وَأَنَّ هَذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ وَلَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَنْ سَبِيلِهِ ذَلِكُمْ وَصَّاكُمْ بِهِ لَعَلَّكُمْ تَتَّقُونَ ﴿١٥٣﴾</p> <p>ဤသည် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ် မှချ ဖြစ်၏။ ၎င်းကို လိုက်နာကြလော့။ ထိုလမ်းစဉ်နှင့် သင်တို့အား ခွဲခွာစေမည့် လမ်းစဉ်များကို မလိုက်နာကြကုန်နှင့်။ သင်တို့သည် စည်းစောင့်အံ့သောမှာ ဤသို့ မှာကြားတော်မူပြီ။</p>
၁၅၄။	<p>ثُمَّ آتَيْنَا مُوسَى الْكِتَابَ تَمَامًا عَلَى الَّذِي أَحْسَنَ وَتَفْصِيلًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً لَّعَلَّهُمْ بِلِقَاءِ رَبِّهِمْ يُؤْمِنُونَ ﴿١٥٤﴾</p> <p>တဖန် ငါသည် မူဆာအား ကျမ်းတော်ကို ချီးမြှင့်တော်မူ၏။ သုမင်္ဂလာပြုသောသူအား ပြည့်စုံစေတော်မူ၏။ သဗ္ဗလုံးစုံအား ရှင်းလင်းဆုံးဖြတ်ပေးတော်မူ၏။ သက်ဝင်ယုံကြည်သော- ကံကြမ္မာရှင်အား ဖူးတွေ့ရအံ့မှာ သူတို့အား လမ်းညွှန်ကရုဏာကို သက်စေတော်မူ၏။</p>

၁၅၅။ ကုရ်အာန်	<p style="text-align: center;">وَهَذَا كِتَابٌ أَنْزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ وَاتَّقُوا لَعَلَّكُمْ تُرْحَمُونَ ﴿</p> <p>ဤသည် ငါ ချမှတ်ပေးသော ကျက်သရေမင်္ဂလာ ကျမ်းတော် ဖြစ်၏။ ၎င်းအား လိုက်နာကြလော့၊ ကရုဏာသက် ခံရအံ့ငှာ စည်းစောင့်ကြကုန်လော့။</p>
၁၅၆။	<p style="text-align: center;">أَنْ تَقُولُوا إِنَّمَا أَنْزَلَ الْكِتَابُ عَلَيَّ طَائِفَتَيْنِ مِنْ قَبْلِنَا وَإِنْ كُنَّا عَنْ دِرَاسَتِهِمْ لَغَافِلِينَ ﴿</p> <p>သို့မဟုတ်က “ကျမ်းစာသည် ကျွန်ုပ်တို့၏ ရှေ့အလျင် အုပ်စု နှစ်စုအား ချမှတ်ပေးခြင်းသာ ဖြစ်၍၊ သူတို့၏ လေ့လာခြင်းကို ကျွန်ုပ်တို့ မေ့လျော့ပျောက်လေ့ရှိခဲ့ပြီ ဟု ပြောကြလိမ့်မည်။”^{၃၈၈}</p>
၁၅၇။	<p style="text-align: center;">أَوْ تَقُولُوا لَوْ أَنَّا أُنزِلَ عَلَيْنَا الْكِتَابُ لَكُنَّا أَهْدَىٰ مِنْهُمْ فَقَدْ جَاءَكُمْ بَيِّنَةٌ مِنْ رَبِّكُمْ وَهُدًى وَرَحْمَةٌ فَمَنْ أَظْلَمُ مِمَّنْ كَذَبَ بَيَّاتٍ اللَّهِ وَصَدَفَ عَنْهَا سَنَجْرِي الَّذِينَ يَصْدِفُونَ عَنْ آيَاتِنَا سُوءَ الْعَذَابِ بِمَا كَانُوا يَصْدِفُونَ ﴿</p> <p>သို့တည်းမဟုတ် အကယ်၍သာ ကျွန်ုပ်တို့အား ကျမ်းတော် ချမှတ်ပေးခဲ့လျှင် ကျွန်ုပ်တို့သည်လည်း လမ်းညွှန်ပိုရ၍ သူတို့ အထဲမှပင် ဖြစ်ချေမည် ဟု ပြောကြလိမ့်မည်။ မုချပင် သင်တို့ထံသို့ ကံကြမ္မာရှင်၏ ထံမှ ရှင်းလင်းချက်၊ လမ်းညွှန်ချက်နှင့် ကရုဏာတော်များ ရောက်လာစေပြီ။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ငြင်းဆန်သူ၊ ထိုမှ ဘက်လှည့်သူထက် မည်သူက ပို၍ အမှိုက်စီးဘိသနည်း၊ ငါ၏ သုတ်ဒေသနာများမှ ဘက်လှည့်သော သူများအား သူတို့၏ ဘက်လှည့်လေ့ရှိခြင်းကြောင့် အကုသိုလ် ဝင့်ကြွေးကို အစားပေးတော်မူလတ္တံ့။</p>
၁၅၈။ ❖ ၂:၂၀	<p style="text-align: center;">هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ رَبُّكَ أَوْ يَأْتِيَ بَعْضُ آيَاتِ رَبِّكَ يَوْمَ يَأْتِي بَعْضُ آيَاتِ رَبِّكَ لَا يَنْفَعُ نَفْسًا إِيْمَانُهَا لَمْ تَكُنْ آمَنَتْ مِنْ قَبْلُ أَوْ كَسَبَتْ فِي إِيمَانِهَا خَيْرًا قُلْ انظُرُوا إِنَّا مُنْتَظِرُونَ ﴿</p> <p>သူတို့ထံသို့ သိကြားမင်းကြီး❖ ရောက်လာမည်ဟု၊ သင်၏ကံကြမ္မာရှင် ရောက်လာမည်ဟု၊ ကံကြမ္မာရှင်၏ထံမှ သုတ်ဒေသနာတစ်ချို့ ရောက်လာမည်ဟုသာ စောင့်ကြည့်နေကြသလော။ ကံကြမ္မာရှင်၏ထံမှ သုတ်ဒေသနာတစ်ချို့ ရောက်လာသော နေ့၌ ရှေ့အလျင်က ယုံကြည်ခြင်း မရှိခဲ့သော၊ ယုံကြည်မှု၌ အကောင်းကို မကျင့်ဆောင်ခဲ့သော စရိုက်အတွက် ယုံကြည်ခြင်းသည် အကျိုး မဖြစ်ထွန်းချေ။ “စောင့်ကြည့်ကြလော့၊ ကျွန်ုပ်တို့လည်း စောင့်ကြည့်နေသူများ ဖြစ်၏။” ဟု ဟောကြားလော့။</p>
၁၅၉။	<p style="text-align: center;">إِنَّ الَّذِينَ فَرَقُوا دِينَهُمْ وَكَانُوا شِيعًا لَسْتَ مِنْهُمْ فِي شَيْءٍ إِنَّمَا أَمْرُهُمْ إِلَى اللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُوا يَفْعَلُونَ ﴿</p> <p>ဧကန်ပင် သူတို့သည် သာသနာအား ဂိုဏ်းအမျိုးမျိုးဖြစ်ရန် ခွဲကြသောသူတို့ ဖြစ်၏။ သင်သည် ထိုသူတို့အထဲမှ တစ်စုံတစ်ရာ မပါဝင်ချေ။^{၃၈၉} သူတို့၏ အရေးအရာများသည် ပရမတ်ဘုရားရှင်၏ထံ၌ ရှိ၏။ သူတို့၏ ပြုလုပ်လေ့ရှိများကို သူတို့အား သတင်းထုတ်ပြန်တော်မူလတ္တံ့။</p>

(၃၈၈) သုတ်တော် ၁၅၄-၁၅၅များ ခရစ်ယာန်များ လိုက်နာရန် ကျမ်းတော်ကို ချမှတ်ပေးထားကြောင်းနှင့် ၁၅၅-၁၅၆ တွင် ကျမ်းစာကို နားမလည်သော သူများအတွက် စောဒက တက်မလာနိုင်ရန် ကျမ်းတော် ချမှတ်ပေးကြောင်းကို တင်ပြထားပေသည်။ မြန်မာနိုင်ငံတွင်လည်း ကျမ်းစာများကို နားမလည်သေးသော သူများအား နားလည်သော ဘာသာစကားဖြင့် ပြန်ဆိုပေးရန်မှာ ဘာသာရေးတဝန် တစ်ရပ်ပင် ဖြစ်ပေသည်။

(၃၈၉) ယခုခေတ်တွင် သာသနာတိုင်း၌ ဂိုဏ်းများ ကွဲလျက် ရှိနေပေပြီ။ ထိုအချင်းအရာထဲတွင် မည်သည့် ဉာဏ်စဉ်ဆောင်မျှ မပါဝင်ချေ။ အစ္စလာမ် သာသနာတွင်လည်း ဆွန်နီ၊ ရှီယာ၊ အီဗာဒီ (ယနေ့ ယူအေအီး နိုင်ငံတွင် လူများစု) နှင့် အခြားသော အဟာမဒ္ဒီယာ (ကာဒယာနီ ဟု လူသိများ)၊ ပရဝေဇီ၊ ဝါဟာဘီ စသည်ဖြင့် မြောက်များစွာ ရှိနေပေသည်။ ကိုယ်တော်မူဟမ္မဒ်သည် မည်သည့် ဂိုဏ်း၏ ခေါင်းဆောင်မှ မဟုတ်ချေ။ ကျွန်ုပ်တို့သည်လည်း ကိုယ်တော် မူဟမ္မဒ်အား အမှန်တကယ် လက်ခံလျှင် ဂိုဏ်းခေါင်းစဉ်များအား စွန့်ပစ်ရပေမည်။ ထိုသတ္တိသည် အစ္စလာမ် သာသနာဝင် စစ်စစ်တိုင်း၌ ရှိရပေမည်။

၁၆၀။	<p>مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَمْثَالِهَا وَمَنْ جَاءَ بِالسَّيِّئَةِ فَلَا يُجْزَى إِلَّا مِثْلَهَا وَهُمْ لَا يُظْلَمُونَ ﴿١٦٠﴾</p> <p>သုမင်္ဂလာ ရောက်လာစေသူအတွက် ၎င်း၏ ဆယ်ဆသည် ရှိ၏။ အကုသိုလ်ကို ရောက်လာစေသူအတွက် ၎င်း၏ ဆတူမျှသာ အစားပေးခံရမည်။ သူတို့သည် မိုက်ကြေးခွဲခံရမည် မဟုတ်ချေ။</p>
၁၆၁။	<p>قُلْ إِنِّي هَدَانِي رَبِّي إِلَى صِرَاطٍ مُسْتَقِيمٍ دِينًا قِيَمًا مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ ﴿١٦١﴾</p> <p>ဟောကြားလော့ “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အား အယူသန့်သော အီဗရာဟီးမ၏ ကျင့်စဉ်နှင့် ခိုင်မြဲသော သာသနာ၊ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်သို့ ညွှန်ခဲ့ပြီ။ သူသည် ရောပြွန်းကိုးကွယ်သူများ၌ မပါဝင်ချေ။”</p>
၁၆၂။	<p>قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ ﴿١٦٢﴾</p> <p>ဟောလော့ “ကျွန်ုပ်၏ ဝတ်ပြုမှု* ဝတ်ဖြည့်မှု၊ ရှင်သန်မှု၊ သေဆုံးမှုတို့သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်၏ အတိုသာတည်း။”</p>
၁၆၃။	<p>لَا شَرِيكَ لَهُ وَبِذَلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ ﴿١٦٣﴾</p> <p>အရှင်နှင့် ရောပြွန်းကိုးကွယ်ရာ မရှိ။ ကျွန်ုပ်အား ဤသို့ ညွှန်ကြား၏။ ကျွန်ုပ်သည်ကား မူရင်း မွတ်ဆလင် ဖြစ်၏။</p>
၁၆၄။	<p>قُلْ أَغَيْرَ اللَّهِ أَبْغِي رَبًّا وَهُوَ رَبُّ كُلِّ شَيْءٍ وَلَا تَكْسِبُ كُلُّ نَفْسٍ إِلَّا عَلَيْهَا وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ثُمَّ إِلَىٰ رَبِّكُمْ مَرْجِعُكُمْ فَيُنَبِّئُكُمْ بِمَا كُنْتُمْ فِيهِ تَخْتَلِفُونَ ﴿١٦٤﴾</p> <p>ဟောကြားလော့ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်မှ အပ အခြား ကံကြမ္မာရှင်အား ရှာဖွေရမည်လော၊ အရှင်သည် သဗ္ဗလုံးစုံ၏ ကံကြမ္မာရှင် ဖြစ်၏။ စရိုက်ကိုယ်စီအတွက် သူ၏ကျင့်ဆောင်ခဲ့ရာသည် ရှိ၏။ မိမိအတွက် ဝန်ထမ်းနေရသူသည် အခြားသူ၏ ဝန်အား မထမ်းပေးနိုင်ချေ။ သင်တို့အားလုံး ကံကြမ္မာရှင်ထံသို့သာ အပြန်ခရီးရှိ၍ သို့နောက် သင်တို့၏ ကွဲလွဲလေ့ရှိခဲ့ခြင်းအား သတင်းထုတ်ပြန်တော်မူလတ္တံ့။</p>
၁၆၅။	<p>وَهُوَ الَّذِي جَعَلَكُمْ خَلَائِفَ الْأَرْضِ وَرَفَعَ بَعْضَكُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِيُبْلُوَكُمْ فِي مَا آتَاكُمْ إِنَّ رَبَّكَ سَرِيعُ الْعِقَابِ وَإِنَّهُ لَغَفُورٌ رَحِيمٌ ﴿١٦٥﴾</p> <p>အရှင်သည် သင်တို့အား မြေကမ္ဘာ၏ သမ္မတများအဖြစ် စီစဉ်သော အရှင်ဖြစ်၏။^{၃၉၀} ချီးမြှင့်ပေးသည်တို့၌ စုံစမ်းတော်မူရန် သင်တို့မှ အချို့ကို အချို့ထက် အခွင့်အလမ်း မြောက်စားတော်မူ၏။ ဧကန်ပင် ကံကြမ္မာရှင်သည် လျှင်မြန်စွာ ချုပ်ကိုင်နိုင်တော်မူ၏။ ဧကန်ပင် အရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>

(၃၉၀) ဤသုတ်တော်သည် လူသားတို့၏ ဂုဏ်ရည်ကို ဖော်ပြထား၏။ လူသားတိုင်းသည် မြေကမ္ဘာ၌ အရိုက်အရာ ဆက်ခံသူများ ဖြစ်ကြ၍ အရိုက်အရာ ဟူသည့် ထိုစကားလုံး “ခလီဖတ်” သမ္မတဟုလည်း ဖြစ်ပေသည်။ ထို့ကြောင့် အာဒံ တစ်ပါးတည်းကိုသာ မြေကမ္ဘာအတွက် အရိုက်အရာ ဆက်ခံသူ သမ္မတ ဟု ထင်မှတ်နေခြင်းမှာ မှားယွင်းကြောင်း ကျမ်းတော်က ရှင်းလင်းစွာ ထောက်ပြထားသည့်အပြင် ဤသုတ်တော်က ပရမတ်ဘုရားရှင်သည် သတ္တလောက၌ လူသားဟူသည် အဘယ်ကြောင့် ဖြစ်တည်လာရသည် ဆိုသော လူကို ဖြစ်တည်စေခြင်း ရည်ရွယ်ချက်အား ဖော်ပြထားပေသည်။ လောက၌ လူ ဖြစ်တည်လာခြင်းမှာ ဒုက္ခဝဋ်ကြွေးများ ပေးဆပ်ရန်အတွက် မဟုတ်ချေ။ လူသားဟူသည် ပရမတ်ဘုရားရှင်၏ ကိုယ်စားလှယ်အဖြစ် စကြာဝဠာအပေါင်းအား စိုးမိုးအုပ်ချုပ် ထိန်းကျောင်းပေးရန် အခွင့်အရေးဖြင့် ဖြစ်တည်လာခြင်း ဖြစ်သည်။ ထိုသို့ လောကအပေါင်းအား အုပ်ချုပ် ထိန်းသိမ်းနိုင်ရန်လည်း ဉာဏ်စဉ်ဆောင် ပုဂ္ဂိုလ်များ ပွင့်ပေါ်ခွင့် နိယာမဓမ္မကို ပြဌာန်းပေးထားပေသည်။ လူသားသည် ဉာဏ်စဉ်ဆောင် ပုဂ္ဂိုလ်တို့မှ သွန်သင်နည်းပြသော နည်းနာအတိုင်း ကျင့်ဆောင်လျှင် လောကအပေါင်းအား အုပ်စိုးထိန်းကျောင်းနိုင်မည် ဖြစ်ပေသည်။ သို့သော် ထိုသို့မဟုတ်ဘဲ လူလူချင်း ကိုးကွယ်ခံချင်သော စိတ်၊ လူလူချင်း မင်းမူအုပ်စိုးချင်သော စိတ်များကြောင့် ထိုလူသားသည်ပင် လူလူချင်း မနာလိုဝန်တိုစိတ်များ ကိန်းဝပ်လာခြင်း၊ လူလူချင်း ပြိုင်ဆိုင်လိုသော စိတ်ဖြင့် လောဘရမက်များ ကြီးစိုးလာခြင်းဖြင့် မိမိကိုယ်မိမိ အမိုက်မောင့်စီးလျက် မိမိ၏ စိတ်က မိမိအား အလိုမကျမှု မရောင့်ရဲနိုင်မှုများ ဖြစ်လျက် ဒုက္ခဝဋ်ကြွေးများကို ခံစားလာရခြင်းသာ ဖြစ်ပေသည်။ လူသည် လူလူချင်း ပြိုင်ဆိုင်မှုကြောင့်သာ ထိုသို့သော အကုသိုလ်စိတ်များ ဖိစီးလာခြင်း ဖြစ်ကြောင်းကို သတိထားသင့်ပေသည်။ လူသားသည် လမ်းဘေးမှ ကျောက်ခဲနှင့်သော်လည်းကောင်း အခြားသော သက်ရှိများဖြစ်သည့် ကျွဲ၊ နွား၊ မြင်း၊ ဝက်များနှင့် ပြိုင်ဆိုင်ဂုဏ်တက်နေခြင်း မရှိချေ။ ထို့ကြောင့် လူသားတို့ ခံစားပြောဆိုနေသော ဒုက္ခဝဋ်ကြွေးများ ဆိုသည်မှာ လူ၏ ခန္ဓာကိုယ်ကြောင့်မဟုတ်ဘဲ လူလူချင်းပြိုင်ဆိုင် မာန်တက် မနာလို ဖြစ်ရာမှ

ရရှိလာသော ရလဒ်သာ ဖြစ်သည်။ ခန္ဓာရှိလျှင် ဒုက္ခ ရှိရမည်ဆိုသော အယူအဆအား အစ္စလာမ်က လက်မခံပေ။ ကျောက်ခဲတစ်လုံးသည်လည်း ခန္ဓာ ရှိနေသည် ဖြစ်၍ ထိုကျောက်ခဲတွင် ယခု လူသားတို့ ခံစားပြောဆိုနေသည့် ဒုက္ခသော်လည်းကောင်း၊ သုခ သော်လည်းကောင်း ခံစားနေခြင်း မရှိချေ။

သို့ဖြစ်၍ လူသားသည် လောကအပေါင်းအား မင်းမှု အုပ်ချုပ်နိုင်ရန်သာ အားထုတ်သင့်လျက် လူလူချင်းအာဏာလု ဥစ္စာလု နေရာလု ပြိုင်ဆိုင်နေခြင်းများကို စွန့်ပါယ်သင့်လှသည်။ လောက အပေါင်းအား မင်းမှုအုပ်ချုပ်ခြင်း ဆိုသည်မှာ လူသား အနေဖြင့် တစ်သီးပုဂ္ဂလ စိတ်ဓါတ်ရေးရာ ပေါက်မြောက် အောင်မြင်ရန်သာ အကြောင်းလှပေသည်။ ထိုသို့ ပေါက်မြောက်အောင်မြင်ပြီးသော ပုဂ္ဂိုလ်များသည် သူနှင့်သက်ဆိုင်ရာ လောက အလယ်၌ ဘုရင်တစ်ဆူ ဖြစ်နေတော့သည်။ ဥပမာ အားဖြင့် ပထဝီ ပညာရပ်၌ ပေါက်မြောက် အောင်မြင် လောက်အောင် ကျွမ်းကျင်သော သူအား ပထဝီပညာရပ်၌ သူ့ခေတ် အတွက် ပညာရှင်ကြီး၊ ပထဝီပညာရပ် သိအိုရီ တစ်ခု၏ ဖခင်ကြီးအဖြစ် သတ်မှတ်ရမည်ပင်။ အလားတူပင် လောက၌ မရေ မတွက်နိုင်သော ပညာရပ်တို့သည် ရှိနေသည်- ခေတ်စနစ်အလျောက် ပေါ်ပေါက်လာမည့် ပညာရပ်များလည်း ရှိနေသည်။ ထိုပညာရပ် လောက တစ်ခုစီ၌ လူသားသည် သူ့ပညာရပ်နှင့်သူ ဘုရားတစ်ဆူ ဂုဏ်လုံး ဖြစ်ခွင့် ရှိနေပေသည်။ ထိုသို့ ပေါက်မြောက်အောင်မြင်ရန် လျှောက်လှမ်းသော အခါ ကြုံတွေ့ရမည့် အခက်အခဲများသည် ဒုက္ခဝင်ကြေးများ မဟုတ်ချေ။ အောင်မြင်ပေါက်မြောက်မှု အတွက် ပါရမီ ဖြည့်ဆီးခြင်းများသာ ဖြစ်ပေသည်။ စာမေးပွဲအောင်မည့် ကျောင်းသားတစ်ဦး စာကြိုးစားခြင်းကို ဒုက္ခဝင်ကြေးဟု သတ်မှတ်၍ မရနိုင်ပေ။